

ယောဘဝတုတု။

1 ယောဘ အမည် ရှိ သော သူ့ တ ယောက် သည် ဥ ဇ ပြည်၌နေ၏။ ထို သူ သည် စုံလင် ဖြောင့် မတ် ခြင်း ရှိ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသော အကျင့်ကို ရှောင်သောသူ ဖြစ်၏။ 2 သား ခုနစ် ယောက် နှင့် သမီး သုံး ယောက် ရှိ၏။ 3 သူ၏ဥစ္စာ ကား၊ သိုး ခုနစ် ထောင်၊ ကုလားအုပ် သုံး ထောင်၊ နွား ယှဉ် ငါးရာ၊ မြည်း မ ငါးရာ၊ ငယ်သား အတိုင်းမသိ များသည် ဖြစ်၍၊ ထို သူ သည် အရှေ့မျက်နှာ အရပ်သား တကာ တို့ ထက် သာ၍ကြီးသောသူ ဖြစ်၏။ 4 ယောဘ၏ သားတို့သည် နှစ်စဉ် အတိုင်း အသီးအသီး ဘွား သော နေ့ရောက် လျှင်၊ မိမိတို့အိမ်၌ ပွဲခံသဖြင့်၊ နှမသုံးယောက်ကိုလည်းခေါ်၍ အတူစားသောက်လေ့ ရှိကြ၏။ 5 ပွဲခံသောနေ့ရက်လွန် သောအခါ၊ ယောဘသည်သူတို့ကိုခေါ်၍ သန့်ရှင်းစေ ပြီးလျှင် နံနက်စောစောထ၍ သူတို့အရေအတွက်အတိုင်း မီးရှို့သောယဇ်ကိုပူဇော်လေ့ရှိ၏။ အကြောင်းမူကား၊ ငါ့ သားတို့သည် မှားယွင်း၍ စိတ်နှလုံး ထဲ၌ ဘုရားသခင် ကို စွန့်ပစ်ကြပြီလောဟု ယောဘအောက်မေ့၏။ ထိုသို့ ယောဘသည် အစဉ်ပြုမြဲ ရှိ၏။ 6 ဘုရားသခင်၏ သား တို့သည်ထာဝရဘုရားထံတော်၌ ခစားခြင်းငှါလာရသော နေ့ရက်အချိန် ရောက်လျှင်၊ စာတန်သည်လည်း သူတို့နှင့်

ရောနှော၍လာ၏။ 7 ထာဝရဘုရားကလည်း၊ သင်သည် အဘယ်အရပ်က လာသနည်းဟုစာတန်ကိုမေးတော်မူလျှင်၊ စာတန်က၊ မြေကြီးပေါ်မှာ လှည့်လည်၍ အရပ်ရပ်သွားလာခြင်း အမှုထဲက လာပါသည်ဟု ပြန်လျှောက်လေ၏။ 8 ထာဝရဘုရားကလည်း၊ ငါ့ကျွန်ယောဘကို ဆင်ခြင်ပြီလော။ မြေကြီးပေါ်မှာသူနှင့် တူသောသူ တယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်သောသူဖြစ်သည်ဟု စာတန်အား မိန့်တော်မူ၏။ 9 စာတန်ကလည်း၊ ယောဘသည် အကျိုးမရဘဲ ဘုရားဝတ်ကို ပြုသလော။ 10 ကိုယ်တော်သည် သူ့ကိုယ်မှစ၍ သူ့အိမ်နှင့် သူ့ဥစ္စာ ရှိသမျှ ပတ်လည်၌ စောင်ရန်းကာတော်မူသည် မဟုတ်လော။ သူပြုလေသမျှတို့ကို ကောင်းကြီးပေးတော်မူပြီ။ သူ့သို့ နွားအစရှိသော တိရစ္ဆာန်တို့သည် မြေပေါ်မှာ အလွန်ပွားများကြပြီ။ 11 ယခုမူကား၊ လက်တော်ကိုဆန့်၍ သူ၏ဥစ္စာရှိသမျှကို ထိခိုက်တော်မူလျှင်၊ သူသည် မျက်မှောက်တော်၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်ဟု ထာဝရဘုရားကို ပြန်လျှောက်လေ၏။ 12 ထာဝရဘုရားကလည်း၊ သူ၏ဥစ္စာရှိသမျှသည် သင့်လက်၌ရှိ၏။ သူ့ကိုယ်တခုကိုသာ မထိမခိုက်နှင့်ဟု မိန့်တော်မူလျှင်၊ စာတန်သည် ထာဝရဘုရားထံတော်မှ ထွက်သွားလေ၏။ 13 တနေ့သ၌ ယောဘ၏သားသမီးတို့သည် အစ်ကိုအကြီးအိမ်တွင် စား၍

စပျစ်ရည်ကိုသောက်လျက် နေကြစဉ်၊ ¹⁴ ယောဘထံသို့ တမန်တယောက်လာ၍၊ နွားတို့သည် လယ်ထွန်လျက်၊ သူတို့အနားမှာ မြည်းမတို့သည် ကျက်စားလျက် ရှိကြသောအခါ၊ ¹⁵ ရှေ့ဘအမျိုးသားတို့သည် တိုက်ယူသွားကြပါပြီ။ လူစောင့်တို့ကိုလည်း ထားနှင့်သတ်၍ ကျွန်တော်တယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။ ¹⁶ ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူတယောက်သည်လာ၍၊ ဘုရားသခင်၏မီးသည် မိုဗ်းကောင်း ကင်မှ ကျသဖြင့်၊ သိုးများနှင့် လူစောင့်များတို့ကို လောင်၍သူတို့သည် ကျွမ်းကုန်ကြပါပြီ။ ကျွန်တော်တယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟုလျှောက်လေ၏။ ¹⁷ ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူ တယောက်သည်လာ၍၊ ခါလဒဲအမျိုးသား တပ်သုံးတပ် တို့သည် ချီ၍ ကုလားအုပ်တို့ကို တိုက်ယူသွားကြပါပြီ။ လူစောင့်တို့ကိုလည်း ထားနှင့်သတ်၍ ကျွန်တော်တယောက်တည်း ကျန်ရစ်လျက်၊ ကိုယ်တော်အား သိတင်းကြားပြောရပါသည်ဟု လျှောက်လေ၏။ ¹⁸ ထိုသို့လျှောက်စဉ်တွင်၊ အခြားသောသူတယောက်သည်လာ၍၊ ကိုယ်တော်၏သားသမီး တို့သည် အစ်ကိုအကြီးအိမ်၌ စား၍ စပျစ်ရည်ကို သောက်လျက်နေကြသောအခါ၊ ¹⁹ တောမှလေကြီးလာ၍ အိမ်လေးထောင့်ကို တိုက်သဖြင့်၊ အိမ်သည် ထိုလုလင်တို့အပေါ်၌ပြိုလဲ

ပါ၏။ သူတို့သည် သေ၍ ကျွန်တော် တယောက် တည်း ကျန်ရစ်လျက်၊ ကိုယ်တော် အား သိတင်း ကြားပြော ရပါသည်ဟု လျှောက်လေ၏။²⁰ ထိုအခါ ယောဘသည် ထ၍ မိမိဝတ်လုံကို ဆုတ်လေ၏။ ဆံပင်ကိုလည်း ရိတ်၍ မြေပေါ်မှာဝပ်လျက် ကိုးကွယ်ပြီးလျှင်၊ ငါသည် အဝတ် မပါဘဲ အမိဝမ်း ထဲက ထွက်လာ၏။²¹ အဝတ် မပါဘဲ အမိဝမ်း ထဲသို့ ပြန်သွားတော့မည်။ ထာဝရဘုရား ပေးတော်မူ၏။ ထာဝရဘုရားလည်း ရုပ်သိမ်းတော်မူ၏။ ထာဝရဘုရား၏ နာမတော်သည် မင်္ဂလာရှိပါစေသတည်း ဟု ဆိုလေ၏။²² ယောဘသည် ဤအမှုများနှင့် တွေ့ကြုံသော်လည်း မမှားယွင်း။ ထာဝရဘုရားကိုလည်း အပြစ် မတင်ဘဲနေ၏။

2

¹ တဖန်ဘုရားသခင်၏ သားတို့သည် ထာဝရဘုရားထံ တော်၌ ခစားခြင်းငှါ လာရသောနေ့ရက်အချိန် ရောက်လျှင်၊ စာတန်သည်လည်း ထာဝရဘုရားထံတော်၌ခစားခြင်းငှါ သူတို့နှင့်အတူလာ၏။² ထာဝရဘုရားကလည်း၊ သင်သည် အဘယ်အရပ်ကလာသနည်းဟု စာတန်ကို မေးတော်မူလျှင်၊ စာတန်က၊ မြေကြီးပေါ်မှာလှည့်လည်၍ အရပ်ရပ်သွားလာခြင်း အမှုထဲက လာပါသည်ဟု ပြန်လျှောက်လေ၏။³ ထာဝရဘုရားကလည်း၊ ငါ့ကျွန်ယောဘကို ဆင်ခြင်မိပြီလော။ မြေကြီးပေါ်မှာသူနှင့်တူသောသူ တယောက်မျှမရှိ။ စုံလင်ဖြောင့်မတ်ပေ၏။ ဘုရားသခင်

ကို ကြောက်ရွံ့သောသူ၊ မကောင်းသောအကျင့်ကို ရှောင်
သောသူဖြစ်၏။ အကြောင်းမရှိဘဲ သူ့ကိုပျက်စီးစေခြင်း
ငှါ သင်သည် ငါ့ကို တိုက်တွန်းသော်လည်း၊ သူသည် ဖြော
င့်မတ်သောသဘောကို စွဲလမ်းလျက်နေသည်ဟု စာတန်
အား မိန့်တော်မူ၏။ 4 စာတန်ကလည်း၊ အရေဘို့အရေ
ဟုဆိုသကဲ့သို့၊ လူသည်မိမိအသက်ဘို့ မိမိဥစ္စာရှိသမျှ
ကိုပေးပါလိမ့်မည်။ 5 ယခုတဖန် လက်တော်ကိုဆန့်၍
သူ့အရိုးနှင့် သူ့အသားကို ထိခိုက်တော်မူလျှင်၊ သူသည်
မျက်မှောက် တော်၌ ကိုယ်တော်ကို စွန့်ပယ်ပါလိမ့်မည်
ဟု ထာဝရဘုရားကို ပြန်လျှောက်လေ၏။ 6 ထာဝရဘုရား
ကလည်း၊ သူသည် သင့်လက်၌ ရှိ၏။ သူ့အသက်တ
ခုကိုသာ လွတ်စေဟုမိန့်တော်မူလျှင်၊ 7 စာတန်သည်
ထာဝရဘုရားထံတော်မှ ထွက်သွား၍ ယောဘ၏ ခြေ
ဘဝါးမှသည် ဦးထိပ်တိုင်အောင် ဆိုးသောအနာစိမ်းများ
တိုးပေါက်စေ၏။ 8 ယောဘသည် ကိုယ်ကိုခြစ်စရာ အိုး
ခြမ်းကို ကိုင်ယူ၍ မီးဖိုပြာထဲမှာ ထိုင်လေ၏။ 9 ထိုအခါ
မယားက၊ သင်သည် ဖြောင့်မတ်သောတရားကို စွဲလမ်း
သေးသလော။ ဘုရားသခင်ကို စွန့်ပယ် ၍ သေလော့ဟု
ဆို၏။ 10 ယောဘကလည်း၊ မိန်းမမိုက်ပြောတတ်သကဲ့သို့
သင်သည်ပြော၏။ အဘယ်သို့နည်း။ ငါတို့သည် ဘုရား
သခင်၏လက်တော်မှ သုခချမ်းသာကို ခံယူသည်ဖြစ်၍၊
ဒုက္ခဆင်းရဲကို မခံမယူရာသလောဟုဆို၏။ ယောဘ
သည် ဤအမှုများနှင့် တွေ့ကြုံသော်လည်း နှုတ်ဖြင့်မျှ

မမှားယွင်း။ 11 ထိုအခါတေမန်အမျိုးသား ဧလိဖတ်၊ ရှု
 အာ အမျိုးသားဗိလဒဒါ၊ နေမတ်အမျိုးသားဇောဖါတည်း
 ဟူသော ယောဘ၏အဆွေခင်ပွန်း သုံးယောက်တို့သည်၊
 သူ၌ရောက်သော ဤအမှုကြီးအလုံးစုံတို့ကို သိတင်း ကြား
 လျှင်၊ ယောဘနှင့်အတူ ညည်းတွား၍ သူ့ကိုနှစ်သိမ့်စေခြ
 င်းငှါ၊ စည်းဝေးမည် ချိန်းချက်သည်အတိုင်း၊ အသီးအသီး
 မိမိတို့နေရာအရပ်မှ ရောက်လာကြ၏။ 12 ထိုသူတို့သည်
 အဝေးကမျှော်ကြည့်၍ ယောဘကို မသိလျှင်၊ အသံကိုလွ
 င်၍ ငိုကြွေးကြ၏။ အသီးအသီး မိမိတို့ဝတ်လုံကိုဆုတ်၍
 မြေမှုန့်ကို ယူပြီးလျှင် မိမိတို့ ခေါင်းပေါ်သို့ကျရောက်စေ
 ခြင်းငှါ၊ မိုဃ်းကောင်းကင်သို့ ပစ်တင်ကြ၏။ 13 ခုနစ်ရက်
 ပတ်လုံး ယောဘနှင့်အတူမြေပေါ်မှာထိုင်၍၊ သူသည်ပြင်း
 စွာသောဆင်းရဲခံရကြောင်းကို သိမြင်လျှင်၊ အဘယ်သူမျှ
 စကားမပြောမဆိုဘဲနေကြ၏။ v

3

1 ထိုနောက်၊ ယောဘသည် နှုတ်ကိုဖွင့်၍ 2 မိမိ
 သွားသောနေ့ရက်ကို ကျိန်ဆဲလျက် မြွက်ဆိုသည်ကား။
 3 ငါသွားသော နေ့ရက်ပျက်စီးပါစေ။ သားယောက်ျား
 ကို ပဋိသန္ဓေယူပြီဟုသိတင်းကြားပြောသော ညဉ့်လည်း
 ပျက်စီးပါစေ။ 4 ထိုနေ့ရက်မိုက်ပါစေ။ ဘုရားသခင်သည်
 မျက်နှာပြုတော်မမူပါစေနှင့်။ အလင်းမပေါ်ထွန်းပါ စေနှ
 င်၊ 5 မှောင်မိုက်၊ သေမင်းအရိပ်သည် ထိုနေ့ရက် အသရေ
 ကို ရှုတ်ချပါစေ။ မိုဃ်းတိမ်ထပ် လွှမ်းမိုးပါစေ။ မွန်းတ

ည့်အရှိန်ဖြင့် ကြောက်မက်ဘွယ် ဖြစ်ပါစေ။ 6 ထိုည ည့်သည်မှောင်မိုက်၌ ပျောက်ပါစေ။ နှစ်စဉ် နေ့ရက်တို့နှင့် မပေါင်းပါစေနှင့်။ 7 လအရေအတွက်၌ မဝင်ပါစေ နှင့်။ အော်၊ ထိုညည့်သည်ဆိတ်ညံ့ပါစေ။ ရွှင်လန်းသော အသံမရှိပါ စေနှင့်။ 8 နေ့ရက်ကိုရွေး၍ ကျိန်ဆဲတတ် သောသူ၊ မိကျောင်းကို ထစေတတ်သောသူတို့သည် ထို ညည့်ကို ကျိန်ဆဲပါစေ။ 9 ညဦးယံကြယ်တို့သည် မိုက်ပါ စေ။ ထိုညည့်သည် အလင်းကိုတောင့်တ၍ မရပါစေနှင့်။ နံနက်မိုးယံလင်း ကို မမြင်ပါစေနှင့်။ အကြောင်းမူကား၊ 10 ငါ့အမိ၏ဝမ်းကို ပိတ်မထား၊ ဒုက္ခဆင်းရဲကို ငါမ မြင်စေခြင်းငှါ မကွယ်မကာ။ 11 ငါသည်မွေးစက အ ဘယ်ကြောင့်မသေသနည်း။ အမိဝမ်းထဲမှ ထွက်စက အဘယ်ကြောင့် အသက်မချုပ် သနည်း။ 12 ငါ့ကိုအ ဘယ်ကြောင့် ပိုက်ပွေ့ရသနည်း။ အဘယ်ကြောင့် နို့တိုက် ရသနည်း။ 13 ထိုသို့မပြုလျှင် ငါသည်အိပ်၍ငြိမ်းပြီ။ ပျော်လျက်နေရပြီ။ 14 မြို့ပျက်တို့ကို ပြင်ဆင်ပြုစုသော လောကီရှင်ဘုရင်၊ 15 မှူးမတ်တို့နှင့်၎င်း၊ ရွှေကိုရတတ်၍ ဘဏ္ဍာတိုက်၌ ငွေကိုအပြည့်သိုထားသောမင်းတို့နှင့်၎င်း ငါငြိမ်းရပြီ။ 16 သို့မဟုတ် အချိန်နေ့လမစေ့မှီ မွေး သောသူငယ်၊ အလင်းကို မမြင်ရသောသူငယ်ကဲ့သို့ ငါ ပျက်စီးရပြီ။ 17 ထိုအရပ်၌ လူဆိုးတို့သည် နောက်တဖန် မနှောင့်ရှက်ရ။ ပင်ပန်းသောသူသည်တို့သည် ချမ်းသာ ရကြ၏။ 18 အချုပ်ခံရသောသူတို့သည်လည်း အတူ

ငြိမ်ဝပ်ရကြ၏။ ညဉ့်ဆဲသောသူ၏စကားသံကိုမကြား
 ရကြ။ ¹⁹ ထိုအရပ်၌ ကြီးသောသူနှင့် ငယ်သောသူရှိ
 ကြ၏။ ကျွန်သည်လည်း သခင်လက်နှင့် လွတ်ရ၏။
²⁰ ဒုက္ခဆင်းရဲခံရသောသူအား အဘယ်ကြောင့်အလင်း
 ကိုပေးသနည်း။ စိတ်နှလုံးခါးသောသူအား အဘယ်ကြော
 င် အသက်ကိုပေးသနည်း။ ²¹ သူတို့သည် သေခြင်းကို
 တောင့်တ၍မရနိုင်။ ပုဂံထားသော ဥစ္စာကိုဘော်ခြင်း
 ၎င်း တူးသည် ထက်သေ ခြင်းအကြောင်းကို ဘော်ခြင်း
 ၎င်း သာ၍ထူးကြ၏။ ²² သူတို့သည်သင်္ချိုင်းတွင်းကို တွေ့
 သောအခါ အလွန်ဝမ်းမြောက်၍ အထူးသဖြင့် ရွှင်လန်း
 ကြ၏။ ²³ မိမိသွားသောလမ်း ကွယ်ပျောက်သောသူ၊
 ဘုရားသခင်ဆီးကာ ချုပ်ထားသောသူအား အလင်းနှင့်
 အသက်ကို အဘယ်ကြောင့် ပေးသနည်း။ ²⁴ အစာစား
 ခြင်းအရာ၌ ငါသည်တွားခြင်းရှိ၏။ ငိုကြွေးမြည်တမ်း
 ခြင်း မျက်ရည်သည်လည်း ရေစီးသကဲ့သို့ ဖြစ်၏။ ²⁵ ငါ
 ကြောက်သော အမှုသည် ငါ၌ရောက်လာပြီ။ ငါအလွန်
 ကြောက်သောဘေးသည် ငါ့ကိုတွေ့မိပြီ။ ²⁶ ငါသည်
 ငြိမ်ဝပ်ခြင်းမရှိ။ ချမ်းခြင်းမရှိ။ သက်သာခြင်းမရှိ။ ဒုက္ခ
 ဆင်းရဲသက်သက်ရှိသည်ဟု မြွက်ဆို လေ၏။

4

¹ ထိုအခါ တေမန်အမျိုးသား ဧလိဖတ်မြွက်ဆိုသည်
 ကား၊ ² ငါတို့သည် သင်နှင့် နှုတ်ဆက်စမ်းလျှင်၊ သင်
 သည် စိတ်ပျက်ကောင်းပျက်လိမ့်မည်။ သို့သော်လည်း၊

အဘယ်သူသည် စကားမပြောဘဲ နေနိုင်မည်နည်း။³ သင်သည် လူအများတို့ကို ဆုံးမပြီ။ လက်မစွမ်းသောသူတို့ကို ခိုင်ခံ့စေပြီ။⁴ သင်၏စကားသည် လဲလှသောသူကို ထောက်မပြီ။ နှန့်နှဲသောဒူးတို့ကိုလည်း တည့်စေပြီ။⁵ ယခုမူကား၊ ကိုယ်တိုင်အမှုတွေ့၍ စိတ်ပျက်၏။ အထိအခိုက်ခံရသော ကြောင့် မိန်းမောတွေဝေလျက်နေ၏။⁶ သင်၏ရိုသေသောသဘော၊ ယုံကြည်ကိုးစားသောသဘော၊ မြော်လင့်သောသဘော၊ တည်ကြည်သောသဘော၊ တရားသဖြင့် ကျင့်တတ်သောသဘောသည် အဘယ်မှာ ရှိသနည်း။⁷ အပြစ်နှင့် ကင်းလွတ်လျက်ပင် ပျက်စီးခြင်းသို့ အဘယ်သူရောက်သနည်း။ ဖြောင့်မတ်သောသူသည် အဘယ်အရပ်၌ ဆုံးသနည်း ဟု ဆင်ခြင်ပါလော့။⁸ ငါသိမြင်သည်အတိုင်း၊ မတရားသော လယ်ထွန်ခြင်းကို ပြုသောသူနှင့် အဓမ္မမျိုးစေ့ကို ကြဲသောသူတို့သည် ထိုသို့နှင့်အညီ စပါးရိတ်တတ်ကြ၏။⁹ ဘုရားသခင်မှုတ်တော်မူသဖြင့်၊ ထိုသူတို့သည် ပျက်စီး၍၊ ရှုတော်မူသောအသက်ဖြင့်လည်း ဆုံးရှုံးရကြ၏။¹⁰ ခြင်္သေ့ဟောက်ခြင်း၊ ကြမ်းတမ်းသောခြင်္သေ့အသံမြည်ခြင်း၊ ခြင်္သေ့ကလေးကိုက်ဝါးခြင်း ငြိမ်းရ၏။¹¹ ဘမ်း၍ စားစရာမရှိသောကြောင့်၊ ကြမ်းတမ်းသော ခြင်္သေ့သည်သေ၍၊ ခြင်္သေ့မ၏သားငယ်တို့သည် အရပ်ရပ် ကွဲပြားရကြ၏။¹² တရံရောအခါ ငါသည် တိတ်ဆိတ်စွာ ဗျာဒိတ်တော်ကို ရ၍ တိုသောအသံကို

ကြားရ၏။ 13 လူတို့သည် ကြီးစွာသော အိပ်ပျော်ခြင်း သို့ရောက်၍၊ ထူးဆန်းသော ရူပါရုံထင်ရှားရာ ကာလညဉ့် အချိန်၌ ငါအောက်မေ့စဉ်တွင်၊ 14 ငါ့အရိုးများ တုန်လှုပ် သည်တိုင်အောင်၊ ငါ အလွန်ကြောက်အားကြီး၍ ထိတ်လန့်လျက်နေ၏။ 15 ဝိညာဉ်တပါးသည် ငါ့ရှေ့၌ ကန့်လန့် ရှောက် သွား၍၊ ငါသည် ကြက်သီးမွေးညှင်းထလေ၏။ 16 ထိုဝိညာဉ်သည်ရပ်နေ၍၊ ပုံသဏ္ဍာန်လည်း သေချာစွာ မထင်မရှားအရိပ်ကိုသာ ငါမြင်ရ၏။ ငြင်းသော အသံ ရှိ၍ ငါကြားသောစကားသံ ဟူမူကား၊ 17 သေတတ်သော လူသည် ဘုရားသခင်ရှေ့မှာ ဖြောင့်မတ်ခြင်းရှိရသလော။ လူသတ္တဝါသည် ဖန်ဆင်း တော်မူသော အရှင်ရှေ့မှာ သန့်ရှင်းခြင်း ရှိရသလော။ 18 အမှုတော်ထမ်းတို့ကို ယုံတော် မမူ။ ကောင်းကင်တမန်တော်တို့၌ စုံလင်ခြင်းမရှိဟု ထင် တော်မူ၏။ 19 သို့ဖြစ်လျှင် မြေမှုန့်၌တည်၍ မြေထဲတွင် နေတတ်သောသူတို့ကို အဘယ်ဆိုဘွယ်ရှိအံ့နည်း။ ထို သူတို့ကို ပိုးရွပင်နိုင်တတ်၏။ 20 တနေ့ခြင်းတွင် ပျက်စီး တတ်ကြ၏။ အဘယ်သူမျှပမာဏမပြုဘဲ အစဉ်ဆုံးရှုံး ခြင်းသို့ ရောက်တတ်ကြ၏။ 21 သူတို့၏ဂုဏ်အသရေ ကွယ်ပျောက်၍ သူတို့သည် ပညာမရှိဘဲ သေသွားတတ် ကြ၏။

5

1 ယခုဟစ်ခေါ်ပါ။ အဘယ်သူ ထူးလိမ့်မည်နည်း။ သန့်ရှင်းသူတို့တွင် အဘယ်သူကို ကြည့်မျှော်မည်နည်း။

2 ဒေါသသည် လူမိုက်ကို ဖျက်ဆီးတတ်၏။ ပညာမရှိ
 သော သူသည်လည်း ငြူစူသောသဘောအားဖြင့် သေ
 ခြင်းသို့ ရောက်တတ်၏။ 3 မိုက်သောသူအမြစ်စွဲသည်
 ကို ငါမြင်သောအခါ၊ သူ၏နေရာကို ချက်ခြင်းကျိန်ဆဲ၏။
 4 သူ၏သားသမီးတို့သည် ဘေးလွတ်ရာအရပ်နှင့် ဝေး
 ကြ၏။ ရုံးတော်ရှေ့၌ ညှဉ်းဆဲခြင်းကို ခံရသောအခါ
 ကယ်နှုတ်သောသူ တယောက်မျှမရှိ။ 5 သူရိတ်သော
 စပါးကို မွတ်သိပ်သောသူသည်၊ ဆူးပင်က သောခြံ
 အထဲကယူသွား၍ စားတတ်၏။ သူ၏ ပစ္စည်းဥစ္စာကို
 လည်း ရေငတ်သော သူသည် မျိုတတ်၏။ 6 မြေမှုန့်
 ထဲကအမှုရောက်သည်မဟုတ်။ ဒုက္ခသည် မြေပေါ်မှာ မ
 ပေါက်တတ်။ 7 မီးပွားတို့သည် အထက်သို့ပျံတက်သည်
 နည်းတူ၊ လူသည်ဒုက္ခ၌ ကျင်လည်ခြင်းငှါ မွေးဘွား၏။
 8 ငါမူကား ဘုရားသခင်ကို မျှော်လင့်မည်။ ကိုယ်အမှုကို
 ဘုရားသခင်၌ အပ်မည်။ 9 ဘုရားသခင်သည် ကြီးသော
 အမှု၊ စစ်၍မကုန်နိုင်သောအမှု၊ ရေတွက်၍မဆုံး၊ အံ့ဩ
 ဘွယ်သော အမှု တို့ကို ပြုတော်မူ၏။ 10 မြေပေါ်မှာ
 မိုဃ်းရွာစေသဖြင့် လယ်တို့၌ ရေကိုပေးတော်မူ၏။
 11 ထိုသို့နှိမ့်ချလျက်ရှိသောသူတို့ကို ချီးမြှောက်တော်
 မူ၏။ ငြိုငြင်သောသူတို့ကိုလည်း ဝမ်းသာစေတော် မူ၏။
 12 ပရိယာယ်ပြုသောသူတို့၏ အမှုကိုမအောင်စေခြင်း
 ငှါ သူတို့အကြံကို ဖျက်တော်မူ၏။ 13 ပညာရှိတို့ကို သူ
 တို့၏ပရိယာယ်အားဖြင့် ဘမ်းဆီးတော်မူ၏။ လှည့်စား

တတ်သောသူတို့၏ တိုင်ပင်ခြင်း ကို အချည်းနှီးဖြစ်စေ
 တော်မူ၏။ 14 ထိုသူတို့သည် နေ့အချိန်၌ မှောင်မိုက်ကို
 တွေ့၍၊ ည၌အချိန်၌ကဲ့သို့ မွန်းတည့်အချိန်၌ စမ်းသပ်
 လျက် သွားလာကြ၏။ 15 ထိုသူတို့စီရင်သောထားဘေး
 မှုဂင်း၊ အားကြီးသောသူတို့၏ လက်မှုဂင်း၊ ဆင်းရဲသား
 တို့ကို ကယ်နှုတ် တော်မူ၏။ 16 ထိုသို့ ဆင်းရဲသား
 တို့သည် မြော်လင့်ရာအခွင့် ရှိကြ၏။ အဓမ္မသည်လည်း
 မိမိနှုတ်ကို ပိတ်ထားရ၏။ 17 အပြစ်နှင့် အလျောက်
 ဘုရားသခင် စစ်ဆေး တော်မူခြင်းကို ခံရသောသူသည်
 မင်္ဂလာရှိ၏။ ထိုကြောင့် အနန္တတန်ခိုးရှင် ဆုံးမတော်မူ
 ခြင်းကို မထီမဲ့မြင်မပြုပါနှင့်။ 18 ထိုအရှင်သည် အနာ
 ကို ဖြစ်စေ၍၊ ထိုအနာကိုလည်း စည်းစေတော်မူ၏။
 ဒဏ်ခတ်တော်မူ၍ လက်တော်နှင့် သက်သာစေတော်မူ၏။
 19 သင့်ကိုအမှုခြောက်ပါးထဲက နှုတ်ယူတော်မူ သည်
 သာမက၊ ခုနစ်ပါးသော အမှု၌လည်း ဘေးတစုံတခုမျှ
 မထိမခိုက်ရ။ 20 အစာခေါင်းပါးသောအခါ သေဘေး
 မှုဂင်း၊ စစ်တိုက်သောအခါ ထားဘေးမှုဂင်း၊ သင့်ကို
 ရွေးနှုတ် တော်မူလိမ့်မည်။ 21 သင်သည်ကဲ့ရဲ့ခြင်းဘေး
 နှင့် ကင်းလွတ်၍ ပျက်စီးခြင်းဘေးရောက်သော်လည်း မ
 ကြောက်ရ။ 22 ပျက်စီးခြင်းဘေးနှင့် အစာခေါင်းပါးခြင်း
 ဘေးကို ရယ်မော၍ တောသားရဲတို့ကိုလည်း မကြောက်
 ရ။ 23 အကြောင်းမူကား၊ လယ်၌ကျောက်ခဲတို့သည် သင်
 နှင့်ပဋိညာဉ်ပြု၍ တောသားရဲတို့သည် သင်နှင့် မိသ

ဟာ ယ ဖွဲ့ကြ လိမ့် မည်။ ²⁴ သင်သည် ကိုယ် အိမ်၌ ငြိမ်
 သက် ခြင်း ရှိ ကြောင်း ကို တွေ့၍ ကိုယ် နေရာ အရပ် သို့
 ပြန်ရောက် သောအခါ စိတ်ပျက် စရာ အကြောင်း မ ရှိ ရ။
²⁵ သင်၌ သား သမီး များ ပြား၍၊ သင့် အမျိုး အနွယ် သည်
 မြေပေါ်မှာ မြက်ပင် နှင့် အမျှ ဖြစ်ကြောင်း ကို တွေ့မြင် ရ
 လိမ့် မည်။ ²⁶ အချိန် တန်လျှင် သိမ်းယူ သော ကောက် လှိုင်း
 ကဲ့သို့၊ သင်သည် အသက်ကြီး ရင့်၍ သင်္ချိုင်း သို့ ရောက်
 ရ လိမ့် မည်။ ²⁷ ဤ အမှု ကို ငါ တို့သည် စစ်ဆေး၍
 ယခု ပြောသည် အတိုင်း မှန်ပါ၏။ နားထောင် ပါ။ အသင့်
 နှလုံး သွင်း ထားပါဟု မြက် ဆို၏။

6

¹ တဖန် ယောဘ မြက် ဆိုသည် ကား၊ ² ငါ ဝမ်းနည်းခြင်း
 အကြောင်း ကို သေချာစွာ ချိန်တွယ် ပါစေ။ ငါ ခံရသော
 ဒုက္ခများ ကိုလည်း ချိန်ခွင်၌ စုထား ပါစေ။ ³ သို့ဖြစ်လျှင်
 သမုဒ္ဒရာ သဲထက်သာ၍ လေး လိမ့် မည်။ ထိုကြောင့် ငါ
 စကား လွန်မိပြီ။ ⁴ အနန္တ တန်ခိုးရှင် ပစ်တော်မူသော မြား
 တို့သည် ငါ၌ စွဲ၍၊ အဆိပ်အတောက် ဖြင့် ငါ့ ဝိညာဉ် ကို
 မွန်းစေ၏။ ဘုရား သခင် ပြတော်မူသော ကြောက်မက်
 ဘွယ် အရာ တို့သည် ငါ့ ရှေ့မှာ စီလျက် ရှိကြ၏။ ⁵ တော
 မြည်းသည် မြက်ပင် ပေါသော အခါ မြည်တတ် သလော။
 နွားသည် စားစရာ ရှိသော အခါ အော် တတ် သလော။ ⁶ မ
 မြိန်သော အရာ ကို ဆားမပါဘဲ စားနိုင် သလော။ ကြက်ဥ
 အကာသည် ဆိမ့်သော အရသာ ရှိ သလော။ ⁷ လက်နှင့်

မျှမတို့နိုင်၊ ငါမနှစ်သက်နိုင်သော အရာကို ရွံ့လျက်နှင့် ငါစားရ၏။⁸ ငါတောင်းသောအရာကို ရပါစေ။ ငါတောင့်တသောအရာကို ဘုရားသခင်ပေးသနားတော်မူပါစေ။⁹ တောင့်တသောအရာဟူမူကား၊ ဘုရားသခင်သည် ငါ့ကို ဖျက်ဆီးတော်မူပါစေ။ လက်တော်ကိုဆန့်၍ ငါ့ကိုဆုံးစေတော်မူပါစေ။¹⁰ ထိုသို့ဖြစ်လျှင်ငါသည် သက်သာရ၏။ ငြိငြင်သော်လည်း သည်းခံမည်။ ငါ့ကိုနှမြောတော်မမူပါစေနှင့်။ သန့်ရှင်တော်မူသောသူ၏စကားကို ငါမငြင်းမဆန်ပြီ။¹¹ ငါမြော်လင့်စရာအခွင့်ရှိရမည်အကြောင်း၊ ငါ့ခွန်အားကားအဘယ်သို့နည်း။ ငါသည်ကိုယ်အသက်ကို စောင့်ရမည်အကြောင်း၊ နောက်ဆုံးခံရသော အကျိုးကားအဘယ်သို့နည်း။¹² ငါ့ခွန်အားသည် ကျောက်ခွန်အားဖြစ်သလော။ ငါ့အသားသည် ကြေးဝါဖြစ်သလော။¹³ ငါသည်ကိုယ်ကိုမမစနိုင်။ ငါ့ဉာဏ်လည်းကုန်ပြီ။¹⁴ ဆင်းရဲခြင်းသို့ရောက်သော သူ၏ အဆွေခင်ပွန်းသည် သနားအပ်၏။ မသနားလျှင် အနန္တတန်ခိုးရှင်ကို ကြောက်ရွံ့သောသဘောနှင့် ကင်းလွတ်၏။¹⁵ ငါ့ညီအစ်ကိုတို့သည် ချောင်းရေကဲ့သို့ လှည့်စား၍၊ ချိုင့်၌စီးသော ရေကဲ့သို့ ရွေ့သွား ကွယ်ပျောက် တတ်ကြ၏။¹⁶ ထိုချောင်းရေသည် ရေခဲကြောင့်၎င်း၊ မထင်ရှားသော မိုဖုံးပွင့်ကြောင့်၎င်း၊¹⁷ အလွန်စီးတတ်သော်လည်း၊ နွေးသော အခါ ကွယ်ပျောက်တတ်၏။ နေပူသောအခါ မိမိနေရာ၌ ခန်းခြောက်တတ်၏။¹⁸ ထိုရေစီးသောချောင်းတို့သည် လွဲ

သွား၍ တရွေ့တရွေ့ ကွယ်ပျောက်တတ်ကြ၏။ ¹⁹ တေ
မန်အမျိုးသားအစုအဝေးတို့သည် ရှာကြ၏။ ရှေ့ဘပြည်
မှ ခရီးသွားသောသူအစုအဝေးတို့သည် မြော်လင့်လျက်
လာကြ၏။ ²⁰ မြော်လင့်၍စိတ်ပျက်ကြ၏။ ထိုအရပ်သို့
ရောက်သောအခါ ရှက်ကြောက်လျက် နေကြ၏။ ²¹ ထို
အတူ သင်တို့သည်အချည်းနှီးသက်သက် ဖြစ်ကြ၏။ ငါ
နှိမ့်ချခြင်းကို မြင်လျှင် ဆုတ်၍နေကြ၏။ ²² ငါ့ထံသို့
လက်ဆောင်ကို ယူခဲ့ကြပါ။ သင်တို့ ပစ္စည်းဥစ္စာထဲက
ထုတ်၍ ငါ့ကိုပေးကြပါ။ ²³ ရန်သူလက်မှငါ့ကိုကယ်ယူ
ကြပါ။ သူ့ရဲလက်မှ ရွေးနှုတ်ကြပါဟု ငါပြောသလော။
²⁴ ငါ့ကိုဆုံးမကြပါ။ တိတ်ဆိတ်လျက်နေပါမည်။ ငါ
မှားသော အရာကို ငါ့အားဘော်ပြကြပါ။ ²⁵ မှန်သော
စကားသည် တန်ခိုးကြီး၏။ သင်တို့ ကဲ့ရဲ့သောစကား
သည် အဘယ်မှာနေရာကျသနည်း။ ²⁶ ငါစကားပြောရုံ
ကာမျှကို အပြစ်တင်မည်ကြံစည်ကြသလော။ မြော်လင့်
စရာမရှိသောသူ ပြောသော စကားသည် လေသက်သက်
ဖြစ်၏။ ²⁷ အကယ်၍သင်တို့သည် မိဘမရှိသောသူငယ်
ကို နှိပ်စက်ကြ၏။ အဆွေခင်ပွန်းဘို့ တွင်းကိုတူးကြ၏။
²⁸ ငါ့ကိုစိတ်မရှိဘဲကြည့်ရှုကြပါလော့။ သင်တို့ရှေ့ မှာ ငါ
လှည့်စားသလော။ ²⁹ ပြန်၍ဆင်ခြင်ကြပါ။ မတရားသဖြင့်
မပြုကြပါ နှင့်။ ပြန်၍ဆင်ခြင်ကြပါ။ ဤအမှု၌ ငါသည်
ဖြောင့်မတ် ပါ၏။ ³⁰ ငါ့လျှာ၌ ကောက်သောသဘောရှိ
သလော။ ငါသည် မြည်းစမ်း၍ အပြစ်ပါသောအရာကို

ပိုင်းခြား မသိနိုင်သလော။

7

1 လူတို့သည် မြေကြီးပေါ်မှာ ပင်ပန်းစွာအမှုထမ်း ရသည် မဟုတ်လော။ သူ့နေရသော နေ့ရက်တို့သည် အငှါးခံသောသူ၏ နေ့ရက်ကဲ့သို့ ဖြစ်သည်မဟုတ်လော။

2 ကျွန်ခံရသောသူသည် မိုဗ်းချုပ်သောအချိန်ကို တောင့်တ၍၊ အငှါးခံသောသူသည် အခရမည့်အချိန်ကို မြော်လင့်သကဲ့သို့၊

3 ထိုနည်းတူပါသည် ဒုက္ခနေ့လတို့နှင့်ဆိုင်ရ၏။ ပင်ပန်းစွာခံရသော ညဉ့်တို့သည်လည်း ငါ၏အငန်းအတာ ဖြစ်၏။

4 အဘယ်အခါမှ ညဉ့်ကုန်၍ ငါထရပါမည်နည်း ဟုပါသည် ညည်းတွားလျက် အိပ်ရ၏။ မိုဗ်းလင်းသည် တိုင်အောင် လှိမ့်လျက် လူးလျက်နေရ၏။

5 လောက်နှင့်ရွံ့တို့သည် အဝတ်ကဲ့သို့ ငါ့ကိုယ်ကို ဖုံးလွှမ်းကြ၏။ ငါ့အရေသည်ကဲ့၍ ယိလျက်ရှိ၏။

6 ငါ့နေ့ရက်တို့သည် ရက်ကန်းလွန်းထက်မြန်၍ မြော်လင့်ခြင်းမရှိဘဲ လွန်သွားတတ်ကြ၏။

7 ငါ့အသက်သည် လေသက်သက်ဖြစ်ကြောင်းကို အောက်မေ့တော်မူပါ။ နောက်တဖန်ကောင်းသော အကျိုးကို ငါမမြင်ရ။

8 ငါ့ကို မြင်သောသူသည် နောက်တဖန်မမြင်ရ။ ကိုယ်တော်သည် ကြည့်ရှုတော်မူသောအခါ ငါပျောက်ပါပြီ။

9 မိုဗ်းတိမ်သည် ပြယ်ပျောက်ကွယ်လွင့် သကဲ့သို့၊ သင်္ချိုင်းတွင်းထဲသို့ ဆင်းသောသူသည် နောက်တဖန် မတက်ရ။

10 မိမိအိမ်သို့မပြန်ရ။ သူ၏နေရင်းအရပ်သည် နောက်တဖန် သူ့ကိုမသိ

ရ။ 11 ထို့ကြောင့် ငါသည်ကိုယ်နှုတ်ကို မချုပ်တည်း။
 စိတ်ပင်ပန်းလျက်နှင့် စကားပြောရ၏။ အလွန်ညှိုးငယ်
 သော စိတ်နှင့် မြည်တမ်းရ၏။ 12 ငါသည် ပင်လယ်ဖြစ်
 သလော။ နဂါးဖြစ်သလော။ ထိုသို့ဖြစ်သောကြောင့် ငါ့
 ကိုအစောင့်ထား တော်မူရသလော။ 13 ငါသည်အိပ်၍
 သက်သာမည်။ ငါ့ခုတင်သည် ချမ်းသာပေးမည်ဟု ငါ
 ဆိုလျှင်၊ 14 ကိုယ်တော်သည် ကြောက်မက်ဘွယ်သော
 အိပ်မက်ကိုပေးတော်မူ၏။ ညဉ့်ရူပါရုံအားဖြင့် ငါ့ကို ထိတ်
 လန့်စေတော်မူ၏။ 15 ငါသည်ကိုယ်အရိုးကို နှမြောသည်
 ထက် အသက်ချုပ်၍သေရသောအခွင့်ကို သာ၍ တောင့်
 တ ပါ၏။ 16 ငါသည်အားလျော့လျက်ရှိ၏။ အစဉ်မပြတ်
 အသက်မရှင်ရာ။ ငါ့ကိုတတ်တိုင်း ရှိစေတော်မူပါ။ ငါ့
 အသက်သည် အခိုးအငွေ့ဖြစ်၏။ 17 ကိုယ်တော်သည် လူ
 ကိုပမာဏပြု၍ စိတ်စွဲလမ်း တော်မူမည်အကြောင်း၊ 18 သူ့
 ကိုနံနက်တိုင်း အကြည့်အရှုကြွလာ၍၊ ခဏခဏစုံစမ်း
 တော်မူမည်အကြောင်း၊ လူသည် အဘယ်သို့သောသူဖြစ်
 ပါသနည်း။ 19 အဘယ်ကာလမှ ငါ့ကိုမကြည့်မရှု မျက်နှာ
 လွှဲတော်မူမည်နည်း။ ငါသည်ကိုယ်တံထွေးကို မျိုရသည်
 တိုင်အောင်၊ အဘယ်ကာလမှ တတ်တိုင်းရှိစေတော် မူမည်
 နည်း။ 20 လူကိုစောင့်တော်မူသောအရှင်၊ အကျွန်ုပ်အပြစ်
 ရှိသည်မှန်ပါစေတော့။ ကိုယ်တော်ရှေ့မှာ အဘယ်သို့
 ပြုရပါမည်နည်း။ အကျွန်ုပ်သည် ကိုယ်ကိုကိုယ်ရှုံးရှာရ
 သည်တိုင်အောင် အကျွန်ုပ်ကို အဘယ်ကြောင့် ပစ်စရာ

စက်သွင်းတော်မူသနည်း။ 21 အကျွန်ုပ်ပြစ်မှားခြင်းကို အဘယ်ကြောင့် သည်းခံတော်မမူသနည်း။ အကျွန်ုပ်အပြစ်ကို အဘယ် ကြောင့် ဖြေရှင်းတော်မမူသနည်း။ ယခုမှာ အကျွန်ုပ်သည် မြေမှုန့်၌အိပ်ရပါမည်။ ကိုယ်တော်သည် နံနက်အချိန်၌ ရှာတော်မူသောအခါ၊ အကျွန်ုပ်မရှိပါဟု မြက်ဆို၏။

8

1 ရှုအာအမျိုးသားဗိလဒဒိ မြက်ဆိုသည်ကား၊ 2 သင်သည် အဘယ်မျှကာလပတ်လုံး ဤသို့ပြောမည်နည်း။ သင်ပြောသောစကားသည် အဘယ်မျှကာလ ပတ်လုံးလေပြင်းကဲ့သို့ ဖြစ်မည်နည်း။ 3 ဘုရားသခင်သည် မတရားသဖြင့် အပြစ်ပေးတော်မူမည်လော။ အနန္တတန်ခိုးရှင်သည် တရားကို ဖျက်တော်မူမည်လော။ 4 သင်၏သားသမီးတို့သည် ဘုရားသခင်ကို ပြစ်မှားသောကြောင့်၊ ပြစ်မှားစဉ်တွင်၊ သူတို့ကိုသုတ်သင် ပယ်ရှင်းတော်မူသော်လည်း၊ 5 သင်သည်မဆိုင်းမလင့်၊ သန့်ရှင်းဖြောင့်မတ်သောသဘောနှင့် ဘုရားသခင်ကိုရှာ၍၊ အနန္တတန်ခိုးရှင် အား တောင်းပန်လျှင်၊ 6 စင်စစ်သင့်အတွက် ကိုယ်တော်သည်ထပြီးလျှင် သင်၏ဖြောင့်မတ်သောနေရာကို ကောင်းစားစေတော်မူ သဖြင့်၊ 7 သင်သည် အစဦး၌ ငယ်သော်လည်း၊ နောက်ဆုံး၌ အလွန်ကြီးပွားလိမ့်မည်။ 8 လွန်လေပြီးသောကာလကိုစစ်၍၊ ရှေးဘိုးဘေးတို့ကို မေးမြန်းခြင်းငှါ အားထုတ်ပါတော့။ 9 ငါတို့သည်

မနေ့၏သား ဖြစ်၍ အလျှင်းမသိ ရပါ။ မြေကြီး ပေါ်မှာ
 ငါတို့နေရသော နေ့ရက်ကာလသည် အရိပ်သက်သက်
 ဖြစ်၏။ 10 ထိုသူတို့မူကား၊ သင့်ကိုဆုံးမသွန်သင်၍ မိမိ
 တို့ စိတ်နှလုံးထဲက မြှောက်ဆိုကြလိမ့်မည်။ 11 ဂမာပင်သည်
 ရွှံ့မရှိဘဲကြီးပွားနိုင်သလော။ မြစ်နားမှာ ပေါက်သော
 မြက်ပင်သည် ရေမရှိဘဲ ကြီးပွား နိုင်သလော။ 12 ထိုအပင်
 သည် စိမ်းလျက်မရိတ်မဖြတ်သော်လည်း၊ အခြားအပင်
 ထက်သာ၍ ညှိုးနွမ်းတတ်၏။ 13 ထိုသို့ဘုရားသခင်ကို
 မေ့လျော့သော သူ အပေါင်းတို့သည် ဆုံးခြင်းသို့ရောက်
 ရကြလိမ့်မည်။ အဓမ္မလူ မြော်လင့်စရာအကြောင်းသည်
 ပျက်လိမ့်မည်။ 14 ထိုသူမြော်လင့်စရာလမ်းသည် ပြတ်လိ
 မ့်မည်။ မှီခိုသောအရာသည်လည်း ပင့်ကူမြွေးကဲ့သို့ ဖြစ်
 လိမ့်မည်။ 15 ထိုသူသည် မိမိအိမ်ကိုမှီ၍ အိမ်သည်အမှီမ
 ခံ။ လက်နှင့်ကိုင်သော်လည်း မတည်စေနိုင်။ 16 သူသည်
 နေပူမှာ စိမ်းလန်း လျက်၊ အခက်အလက် အားဖြင့် မိမိ
 ဥယျာဉ်ကို နှံ့ပြားလျက်၊ 17 အမြစ်အားဖြင့် စမ်းရေတွင်း
 ကိုဝိုင်း၍ ကျောက် ထူသော အရပ်ကို တွေ့မြင်လျက်
 ရှိသော်လည်း၊ 18 သူ့ကိုသုတ်သင်ပယ်ရှင်း၍၊ မိမိနေရာ
 အရပ်က သင်သည်ငါမတွေ့မမြင်စဖူးဟူ၍ သူ့ကိုငြင်းပယ်
 လိမ့်မည်။ 19 ထိုသူဝမ်းမြောက်ရာလမ်းသည် ထိုသို့ဖြစ်၍၊
 သူနေရာမြေ၌ အခြားသူတို့သည် ပေါက်ကြလိမ့်မည်။
 20 စုံလင်သောသူကိုကား၊ ဘုရားသခင် စွန့်ပစ်တော်မ
 မူ။ မတရားသဖြင့်ပြုသော သူတို့ကိုကား မစတော် မမူ။

21 ရယ်မောရသောအခွင့်၊ ရွှင်လန်းစွာ နှုတ်မြွက် ရသော အခွင့်ကို သင်ဥွှ်ပေးကောင်းပေးတော်မူမည်။ 22 သင့်ကို မုန်းသော သူတို့သည် ရှက်ခြင်းနှင့် ဖုံးလွှမ်းလျက်ရှိကြ လိမ့်မည်။ ဆိုးသောသူနေရာအရပ် သည်လည်း ဆိုးရိုး ခြင်းသို့ ရောက်ရလိမ့်မည်ဟု မြွက်ဆို ၏။

9

1 ယောဘ ပြန်၍ မြွက်ဆိုသည်ကား၊ 2 မှန်ပါ၏။ ထို စကားမှန်ကြောင်းကိုငါသိ၏။ သို့သော်လည်း လူသည် ဘုရားသခင်ရှေ့တော်၌ အဘယ် သို့ဖြောင့်မတ်ရာသို့ ရောက်နိုင်သနည်း။ 3 ဘုရားသခင်သည် အပြစ်တင်ခြင်းငှါ အလိုတော်ရှိလျှင်၊ လူသည်အပြစ်တထောင်တွင် တခုမျှ မဖြေနိုင်။ 4 ဘုရားသခင်သည်ထူးဆန်းသောဉာဏ်၊ ကြီးစွာသောတန်ခိုးနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ အဘယ်သူ သည် အာဏာတော်ကို ဆန်၍အောင်နိုင် သနည်း။ 5 ဘုရားသခင်သည် တောင်တို့ကို အမှတ်တမဲ့ ရွှေ့တော်မူ၏။ အမျက်ထွက်၍ မှောက်လှန်တော်မူ၏။ 6 မြေကြီးကိုရွှေ့စေခြင်းငှါ တွန်းတော်မူ၍၊ မြေတိုင်း တို့သည် တုန်လှုပ်ကြ၏။ 7 နေကိုမှာထားတော်မူ၍ သူ သည်မထွက်ရ။ ကြယ်တို့ကိုလည်း ကွယ်ထားတော်မူ၏။ 8 မိုးဇင်းကောင်းကင်ကို ကိုယ်တော်တပါးတည်း ဖြန့်မိုး တော်မူ၏။ သမုဒ္ဒရာလှိုင်းတံပိုးကို နင်းတော်မူ၏။ 9 အာ ရှုကြယ်၊ ခသိလကြယ်၊ ခိမကြယ်စုမှစ၍ တောင်မျက်နှာ ကြယ် တိုက် တို့ကို ဖန်ဆင်းတော်မူ၏။ 10 စစ်၍မသိ

နိုင်အောင် အလွန်ကြီးသော အမှု၊ မရေတွက်နိုင်အောင် များ၍ အံ့ဘွယ်သော အမှုတို့ကို ပြုတော်မူ၏။ 11 ငါ့ ရှေ့မှာ ကြွတော်မူ၍ ကိုယ်တော်ကို ငါမမြင်ရ။ ရှောက် ဘွားတော်မူ၍ ကိုယ်တော်ကို ငါမရိပ်မိရ။ 12 သိမ်းယူ တော်မူသောအခါ အဘယ်သူသည် ဆီးတားနိုင်သနည်း။ ကိုယ်တော်သည် အဘယ်သို့ ပြုသနည်းဟု အဘယ်သူ ဆိုဝံ့သနည်း။ 13 ဘုရားသခင်သည် အမျက်ပြေတော် မမူလျှင်၊ မာနကြီး၍ အားပေးသော သူတို့သည် ရှေ့ တော်၌ နှိမ့်ချခြင်းကို ခံရကြ၏။ 14 ထိုမျှမက ငါ သည် အဘယ်သို့ ပြန်လျှောက်ရအံ့နည်း။ ရှေ့တော်၌ အဘယ်သို့သော စကားကို ရွေး၍ လျှောက်ရအံ့နည်း။ 15 ငါသည် ဖြောင့်မတ်သော်လည်း ပြန်၍ မလျှောက်ဝံ့ဘဲ၊ တရားမှုကို ဆုံးဖြတ်တော်မူသော အရှင်ကို တောင်းပန် ရုံမျှသာ ပြုရ၏။ 16 ငါခေါ်၍ အရှင်သည် ထူးတော်မူ သော်လည်း၊ ငါ့စကားကို နားထောင်တော်မူမည်ဟု ငါ မယုံနိုင်။ 17 အကြောင်းမူကား၊ မိုဗ်းသက်မုန်တိုင်းဖြ င့် ငါ့ကို ညှဉ်းဆဲ၍၊ အကြောင်းမရှိဘဲ ငါ့၌ အနာတို့ ကို များပြားစေတော်မူ၏။ 18 ငါ့ကို အသက်ရှုရသော အခွင့်မပေး။ ခါးစွာသော ဝေဒနာနှင့် ပြည့်စုံတော် မူ၏။ 19 တန်ခိုးကို အမှီပြုမည်ဆိုသော်၊ ဘုရားသခင် သည် တန်ခိုးကြီးတော်မူ၏။ တရားကို အမှီပြုမည်ဆိုပြန် သော်၊ အဘယ်သူသည် ငါ့ဘက်၌ သက်သေခံမည်နည်း။ 20 ကိုယ်အပြစ်ကို ပြေစေခြင်းငှါ ပြုလျှင်၊ ကိုယ်စကား

အားဖြင့် တရားရှုံးလိမ့်မည်။ ငါသည် စုံလင်ပြီဟု ဆို ပြန်လျှင်၊ ငါ့သဘောကောက်ကြောင်း ထင်ရှားလိမ့် မည်။
 21 တဖန်စုံလင်သော်လည်း၊ ကိုယ်စိတ်သဘောကို ကိုယ်မ သိရ။ ကိုယ်အသက်ကို ပမာဏမပြုရ။ 22 ငါပြောအံ့သော စကားတချက်ဟူမူကား၊ ဘုရားသခင်သည် စုံလင်သော သူတို့ကို၎င်း၊ ဆိုးညစ်သော သူတို့ကို၎င်း ဖျက်ဆီးတော်မူ တတ်၏။ 23 ချက်ခြင်းဘေးတစုံတခု ရောက်သောအခါ၊ အပြစ်မရှိသောသူခံရသည်အကြောင်းကို ရယ်တော်မူ၏။
 24 မြေကြီးကိုလူဆိုးတို့ လက်၌အပ်၍၊ တရားသူကြီးတို့၏ မျက်နှာကို ဖျက်တော်မူ၏။ သို့မဟုတ် ထိုအမှုကို စီရင် သော သူ ကား အဘယ်သူ နည်း။ 25 တ မြို့ မှ တ မြို့ သို့ စာပို့သောလုလင်ထက်၊ ငါ့နေ့ ရက်တို့သည် လျင်မြန်၍၊ ကောင်ကျိုးကိုမခံရဘဲ ပြေးတတ် ကြ၏။ 26 လျင်မြန် သော သင်္ဘောကဲ့သို့၎င်း၊ အကောင်ကို သုတ်လာသော ရွှေလင်းတကဲ့သို့၎င်း၊ လွန်သွားတတ်ကြ ၏။ 27 ငါသည် မြည်တမ်းသော စကားကိုဖြတ်၍၊ ရွှင်လန်းသောမျက်နှာ ကိုဆောင်လျက်၊ ရဲရင့်ခြင်းသို့ ရောက်မည်ဟု ငါဆို သော်လည်း၊ 28 ငါခံရသော ဒုက္ခဝေဒနာများသောကြောင့်၊ ကြောက်သောသဘောရှိ၏။ အပြစ်လွတ်စေဟု ငါ၌စီရင် တော် မမူကြောင်းကို ငါသိ၏။ 29 ငါသည် အပြစ်သင့် ရောက်သည်ဖြစ်၍၊ အဘယ်ကြောင့် အချည်းနှီးကြိုးစား ရမည်နည်း။ 30 ငါ့ကိုယ်ကို မိုဗ်းပွင့် ရေနှင့်ဆေး၍၊ ငါ့လက်ကို ရှင်းရှင်းစင်ကြယ်စေသော်လည်း၊ 31 ရွံ့ထဲ

သို့ တွန်းချတော်မူ၍၊ ငါ့အဝတ်ပင် ငါ့ကိုယ် ကိုရွံ့လိမ့်မည်။³² ငါသည် ဘုရားသခင်၏စကားကို တဦးနှင့်တဦး တရားတွေ့နိုင်မည်အကြောင်း၊ ဘုရားသခင်သည် ငါ့ကဲ့သို့ လူဖြစ်တော်မူသည်မဟုတ်။³³ ငါတို့နှစ်ဦးကို ဆီးတားပိုင်သော စပ်ကြားနေ အမှုစောင့်မရှိ။³⁴ ငါ့ကိုဒဏ်ခတ်တော်မမူပါစေနှင့်။ ပြုတော်မူသော ဘေးကြောင့် ငါမကြောက်ပါစေနှင့်။³⁵ သို့ဖြစ်လျှင်၊ ငါသည်မကြောက်ဘဲပြောရသော အခွင့်ရှိလိမ့်မည်။ ယခုမူကား၊ ပြောရသောအခွင့်ကိုမရ။

10

1 ငါ့ဝိညာဉ်သည် အသက်ကိုငြီးငွေ့၏။ မြည်တမ်းသော အပြစ်ကို ခံရမည်။ စိတ်အလွန်ညှိုးငယ်၍ ပြောရမည်။² ဘုရားသခင်ကို လျှောက်ရသောစကားဟူမူကား၊ အကျွန်ုပ်ကို အပြစ်စီရင်တော် မမူပါနှင့်။ အကျွန်ုပ်နှင့် ဆန့်ကျင်ဘက်ပြုတော်မူမည်အကြောင်းကို ပြတော်မူပါ။³ ကိုယ်တော်သည်ညှိုးဆဲတော်မူသင့်သလော။ ကိုယ်တိုင်ဖန်ဆင်းသောအရာကို ရှုံရှာ၍၊ လူဆိုးတို့၏ အကြံအစည်ကို ကောင်းကြီးပေးတော်မူသင့်သလော။⁴ ကိုယ်တော်သည် ရှုပမျက်စိရှိတော်မူသလော။ လူမြင်သည်နည်း တူမြင်တော်မူသလော။⁵ ကိုယ်တော်၏နေ့ရက်တို့သည် လူနေ့ရက်ကဲ့သို့ ဖြစ်ပါသလော။ ကိုယ်တော်၏နှစ်တို့သည် လူယောက်ျား နေ့ရက်ကဲ့သို့ ဖြစ်ပါသလော။⁶ အကျွန်ုပ်ပြုသော ဒုစရိုက်ကိုစစ်၍ အပြစ်ကို တွေ့ခြင်းငှါ အဘယ်ကြောင့် ရှာတော်မူသနည်း။⁷ အကျွန်ုပ်သည် လူဆိုး

မဟုတ်ကြောင်းနှင့် လက်တော်မှ အဘယ်သူမျှမကယ်မ
နှုတ်နိုင်ကြောင်းကို သိတော်မူ၏။ 8 အကျွန်ုပ်တကိုယ်
လုံးကို လက်တော်နှင့်စေ့စပ်စွာ ဖန်ဆင်းတော်မူသည်
ဖြစ်၍၊ ယခုဖျက်ဆီးတော်မူမည် လော။ 9 သရွတ်ကိုလုပ်
သကဲ့သို့ အကျွန်ုပ်ကိုလုပ်တော်မူကြောင်းကို အောက်မေ့
တော်မူပါ။ တဖန်မြေမှုန့် ဖြစ်စေတော်မူမည်လော။
10 အကျွန်ုပ်ကိုနှိုကဲ့သို့ သွန်းလောင်း၍၊ ဒိန်ခဲကဲ့သို့ ခဲစေ
တော်မူပြီ မဟုတ်လော။ 11 အရေအသားဖြင့်ဖုံးလွှမ်း၍၊
အရိုးနှင့်အကြော တို့ဖြင့် ခိုင်ခံ့စေတော်မူပြီ။ 12 အသက်
ရှင်ရသောအကြောင်းနှင့်တကွ ကျေးဇူးများကိုပြုတော်
မူပြီ။ ကြည့်ရှုပြုစုခြင်း ကျေးဇူးတော်သည် လည်း
အကျွန်ုပ်၏ဝိညာဉ်ကို မစ ပါ ပြီ။ 13 ယခု ရောက်သော
အမှုတို့ကိုလည်း၊ နှလုံးတော်၌သိုထား၍ ကြံစည်တော်မူ
သည်နှင့်အညီ ရောက်ကြောင်း ကို အကျွန်ုပ်သိပါ၏။
14 အကျွန်ုပ်သည် ပြစ်မှားလျှင်၊ ကိုယ်တော် မှတ်တော်
မူ၏။ အကျွန်ုပ်အပြစ်ကို လွတ်တော်မူမည် မဟုတ်။
15 အကျွန်ုပ်သည်ဆိုးညစ်လျှင် အမင်္ဂလာရှိပါ၏။ ဖြော
င့်မတ်သော်လည်း ကိုယ်မျက်နှာကို မပြုရ။ ကိုယ်ခံရ
သော ဒုက္ခဆင်းရဲကို ဆင်ခြင်၍ မိန်းမောတွေဝေလျက်
နေရပါ၏။ 16 အကျွန်ုပ်ထလျှင် ကိုယ်တော်သည် ခြင်္သေ့
ကဲ့သို့ အကျွန်ုပ်အပေါ်သို့ ခုန်၍ ကြောက်မက်ဘွယ်သော
အခြင်းအရာတို့ကို ပြတော်မူ၏။ 17 အကျွန်ုပ်တဘက်၌

သက်သေခံတော်မူချက် များပြား၍၊ အမျက်တော်ကို တိုးပွားစေခြင်းငှါ ပြုတော် မူသဖြင့်၊ အကျွန်ုပ်တဘက်၌ ရန်စစ်တို့သည် အထပ် ထပ်ထကြပါ၏။¹⁸ အကျွန်ုပ်ကို အမိဝမ်းထဲက အဘယ်ကြောင့် ဆောင်ခဲ့တော်မူသနည်း။ ထိုသို့ပြုတော်မမူလျှင် အကျွန်ုပ် သည်အသက်မရှိ၊ အဘယ်သူမျှ အကျွန်ုပ်ကို မမြင်ရပါ။¹⁹ ထိုသို့အကျွန်ုပ်သည် မဖြစ်သကဲ့သို့ဖြစ်၍၊ အကျွန်ုပ်ကိုအမိဝမ်းထဲမှ သင်္ချိုင်းသို့ ဆောင်ပို့ရကြ၏။²⁰ အကျွန်ုပ် နေ့ရက်တို့သည် နည်းပါးသည် မဟုတ် လော။²¹ မှောင်မှိုက်နှင့်သေခြင်း အရိပ်ဖုံးလွှမ်းသောပြည်၊²² သေခြင်းအရပ်ဖြစ်စေသော ညဉ့်ကဲ့သို့တခဲနက်မှိုက်သဖြင့်၊ အလင်းပင်မှောင်မှိုက်သက်သက်ဖြစ်၍၊ ရှင်းလင်းခြင်းအလျှင်၊ မရှိသောပြည်၊ အကျွန်ုပ်တခါရောက်ပြီးမှ တဖန်ပြန်၍ မလာရသောပြည်သို့ အကျွန်ုပ် သား၍မရောက်မှီ၊ သက်သာခြင်း အနည်းငယ် ရှိပါမည် အကြောင်း နေ တော် မူပါ။ အကျွန်ုပ်ကို တတ်တိုင်းရှိစေ တော်မူပါဟု မြတ်ဆို၏။

11

- 1 နေ မတ် အမျိုးသား ဇော ဖာ မြွက် ဆိုသည် ကား၊
- 2 စကား များ၍ အကျိုး ရှိ သည်မ ဟုတ်။ နှုတ်သီး ကောင်းသောသူသည် မိမိအပြစ်နှင့် လွတ်ရမည်လော။
- 3 သင်ပြောသောမုသာစကားကြောင့် သူတပါးတို့သည် တိတ်ဆိတ်စွာ နေ ရ မည် လော။ သင် ကဲ့ရဲ့ သောအခါ

အဘယ်သူသည် အရှက်မကွဲနေရမည်နည်း။ 4 သင်က၊ ငါ့စကားဖြောင့်၏။ ဘုရားသခင်ရှေ့တော်၌ ငါသန့်ရှင်း၏ဟု ဆိုမိပြီ။ 5 ဘုရားသခင်မိန့်တော်မူပါစေ။ သင့်တဘက်၌ နှုတ်တော်ကို ဖွင့်တော်မူပါစေ။ 6 နက်နဲသော ပညာအရာတည်းဟူသော သင်နားလည်နိုင်သည်ထက်၊ နှစ်ဆသာသောအရာတို့ကို သင့်အားပြတော်မူပါစေ။ ထိုသို့ပြတော်မူလျှင် သင်သည် အပြစ်ခံထိုက်သည်အတိုင်း အပြစ်ပေးတော်မမူကြောင်း ကိုသိရလိမ့်မည်။ 7 သင်သည် ဘုရားသခင်၏ ဇာတိတော်ကို စစ်၍ တွေ့နိုင်သလော။ အနန္တတန်ခိုးရှင်၏ ဇာတိကို စစ်၍ အကုန်အစင် နားလည်နိုင်သလော။ 8 မိုဗ်းကောင်းကင်ကို မှီသည် ဖြစ်၍ သင်သည် အဘယ်သို့ပြုနိုင်သနည်း။ မရဏာနိုင်ငံထက် နက်သည် ဖြစ်၍ သင်သည် အဘယ်သို့ သိနိုင်သနည်း။ 9 အတိုင်းအရှည်သည် မြေကြီးကို လွန်လျက် သမုဒ္ဒရာထက်သာ၍ ကျယ်ဝန်းလျက်ရှိ၏။ 10 ဘုရားသခင်သည် ဘမ်းဆီးချုပ်ထား၍ စစ်ကြောတော်မူလျှင် အဘယ်သူဆီးထားနိုင်သနည်း။ 11 ဘုရားသခင်သည် ဆိုးသောသူတို့၏ သဘောကို သိတော်မူ၏။ သူတို့အမှတ်တမဲ့ပြုသော ဒုစရိုက်ကို သိမြင်တော်မူ၏။ 12 သို့သော်လည်း ရိုင်းသောမြည်းကလေးသည် လူအဖြစ်သို့ရောက်သောအခါ၊ လူမိုက်သည် ပညာသတိရလိမ့်မည်။ 13 သင်သည် စိတ်နှလုံးကို ပြင်ဆင်၍ လက်တို့ကို ဘုရားသခင်ထံတော်သို့ ဆန့်လျှင်၎င်း၊ 14 သင်

ပြုသော ဒုစရိုက်ကိုပယ်၍ သင့်အိမ်၌ ဆိုးညစ်သောအမှု
 ကို လက်မခံလျှင်၎င်း၊ ¹⁵ အညစ်အကြေးနှင့်ကင်းလွတ်
 သော မျက်နှာကို ပြုရလိမ့်မည်။ စိုးရိမ်စရာအကြောင်း
 မရှိ၊ တည်ကြည် လိမ့်မည်။ ¹⁶ ခံပြီးသော ဒုက္ခဆင်းရဲ
 ကို မေ့လျော့လိမ့်မည်။ လွန်သွားပြီးသော ရေကိုကဲ့သို့
 အောက်မေ့လိမ့်မည်။ ¹⁷ သင်၏အသက် သည်မွန်း တ
 ည့်အရောင်ထက် ထွန်းလင်းလိမ့်မည်။ ယခုမှောင်မိုက်
 သော်လည်း နံနက် ကဲ့သို့ လင်းလိမ့်မည်။ ¹⁸ မြော်လင့်
 စရာရှိသောကြောင့် မစိုးရိမ်ဘဲနေလိမ့်မည်။ ယခုအရှုံးခံရ
 သော်လည်း လုံခြုံစွာ ငြိမ်ဝပ်လိမ့်မည်။ ¹⁹ အိပ်သောအခါ
 အဘယ်သူမျှ မချောက်မလှန့်ရ။ လူများတို့သည် သင့်
 ကိုတောင်းပန်ကြလိမ့်မည်။ ²⁰ ဆိုးသော သူတို့၏မျက်စိ
 သည် အားလျော့လိမ့်မည်။ သူတို့သည် ပြေး၍မလွတ်ရ
 ကြ။ သူတို့မြော်လင့် စရာအကြောင်းသည် အခိုးအငွေ့
 သက်သက်ဖြစ်သည်ဟု မြက်ဆို၏။

12

¹ ယောဘပြန်၍ မြက်ဆိုသည်ကား၊ ² သင်တို့သာလျှင်
 လူဖြစ်၍၊ သင်တို့နှင့်အတူ ဉာဏ်ပညာသေလိမ့်မည်
 ဟု ယုံမှားစရာမရှိရ။ ³ သို့သော်လည်း ငါသည် သင်
 တို့ကဲ့သို့ဉာဏ်ရှိ၏။ သင်တို့ထက် ငါယုတ်ညံ့သည်မ
 ဟုတ်။ ဤကဲ့သို့သော အရာများကို အဘယ်သူသည် နား
 မလည်းဘဲနေသနည်း။ ⁴ ငါသည် ဘုရားသခင်၏ကျေးဇူး
 တော်ကို ခံရအံ့သော ငှါဆုတောင်းပဌနာပြုစဉ်တွင်၊

အိမ်နီးချင်း ပြက်ယယ်ပြုသည်ကို ခံရသောသူဖြစ်၏။
 အပြစ် မရှိ ဖြောင့်မတ်သောသူသည် ပြက်ယယ်ပြုခြင်းကို ခံရပါသည် တကား။ 5 ချော်လဲလှသောသူကို ပစ်လိုက်သောမီးခွက် ကဲ့သို့ ကောင်းစားသောသူသည် မှတ်တတ်၏။ 6 ထားပြလုပ်သောသူတို့၏နေရာသည် ကောင်း စားတတ်၏။ ဘုရားသခင်၏ အာဏာတော်ကို ဆန်သော သူတို့သည် လုံခြုံစွာနေ၍၊ ဘုရားသခင်ပေးတော်မူသော စည်းစိမ်ကို ခံစားတတ်ကြ၏။ 7 သားမျိုးနှင့် မိုဗ်းကောင်းကင်ငှက်တို့ကို မေးမြန်းလော့။ သူတို့သည် ဟောပြောသွန်သင်ကြလိမ့်မည်။ 8 မြေကြီးနှင့် ပင်လယ်ငါးတို့ကို မေးမြန်းလော့။ သူတို့သည် ပြသ၍ ဥပဒေပေးကြလိမ့်မည်။ 9 ဤအမှုတို့ကို ထာဝရဘုရားစီရင်တော်မူကြောင်းကို၊ ထိုတိရစ္ဆာန်တကောင်မျှ မသိဘဲ နေသလော။ 10 အသက်ရှင်သောသတ္တဝါအပေါင်းတို့၏ ဇီဝ အသက်နှင့် လူသတ္တဝါခပ်သိမ်းတို့၏ ထွက်သက်ဝင်သက်သည် ဘုရားသခင်လက်တော်၌ ရှိ၏။ 11 ခံတွင်းသည် အစာကို မြည်းစမ်းသကဲ့သို့၊ နားသည် စကားကို စုံစမ်းသည် မဟုတ်လော။ 12 အသက်အရွယ်ကြီးသောသူတို့သည် ဥဏ္ဍိပညာနှင့် ပြည့်စုံကြ၏။ 13 ဘုရားသခင်မူကား၊ ဥဏ္ဍိသတ္တိ၊ အစွမ်းသတ္တိနှင့် ပြည့်စုံတော်မူ၏။ ပညာသတ္တိကို ပေးနိုင်သော အခွင့်ရှိတော်မူ၏။ 14 ဖြိုဖျက်တော်မူလျှင် အဘယ်သူမျှ တည်ဆောက်ရသော အခွင့်မရှိ။ လူကို ချုပ်ထားသော်မူလျှင် အဘယ်သူမျှ လွတ်ရ

သောအခွင့်မရှိ။ 15 ရေများကို ဆီးထားပိတ်ပင်တော်မူလျှင် ခန်းခြောက်ရ၏။ တဖန် လွတ်တော်မူ၍ မြေကြီးကို လွှမ်းမိုး ကြ၏။ 16 တန်ခိုးတော်၊ ဉာဏ်တော်နှင့် ပြည့်စုံ၍၊ မှားသောသူနှင့် မှားစေသောသူတို့ကို ပိုင်တော်မူ၏။ 17 တိုင်ပင်မှုမတ်တို့ကို ဘမ်းဆီးသိမ်းသွားတော်မူ၏။ တရားသူကြီးတို့ကို ရှုံးသွပ်စေတော်မူ၏။ 18 ရှင်ဘုရင်တို့ကို အရာမှချ၍ ခါးကြိုးနှင့် ချည်တော်မူ၏။ 19 ယဇ်ပုရောဟိတ်တို့ကို ဘမ်းဆီးသိမ်းသွား၍၊ သူရဲတို့ကိုလည်း ရှုံးစေတော်မူ၏။ 20 နှုတ်သတ္တိရှိသောသူတို့ကို စကားအစေ့၍၊ အသက်ကြီးသော သူတို့မှ ပညာကို နှုတ်တော်မူ၏။ 21 မင်းသားတို့ကို အရှက်ခွဲ၍၊ အားကြီးသော သူတို့ကို ရှုတ်ချတော်မူ၏။ 22 မှောင်မိုက်ထဲ၌ နက်နဲသောအရာတို့ကို ထင်ရှားစေ၍၊ သေခြင်းအရိပ်ကိုအလင်းထဲသို့ ထုတ်ဘော်တော် မူ၏။ 23 တိုင်းနိုင်ငံတို့ကိုချီးမြှောက်၍ တဖန်ဖျက်ဆီးတော်မူ၏။ တိုင်းနိုင်ငံတို့ကို ကျယ်စေခြင်းငှါ၎င်း၊ ကျဉ်းစေခြင်းငှါ၎င်း၊ ပြုတော်မူ၏။ 24 မြေသားတို့တွင် အကြီးလုပ်သောသူတို့မှ ဉာဏ်ကိုနှုတ်၍၊ လမ်းမရှိသော တော၌လှည့်လည်စေတော်မူ၏။ 25 သူတို့သည်အလင်းမရှိ။ မှောင်မိုက်၌ စမ်းသပ်လျက် သွားရကြ၏။ ယစ်မူးသောသူကဲ့သို့ တိမ်းယိမ်းလျက် သွားစေတော်မူ၏။

13

1 ထိုအမှုအလုံးစုံတို့ကို ငါ့မျက်စိသည် မြင်ပြီ။ ငါ့

နားသည်လည်း ကြား၍နားလည်ပြီ။ 2 သင်တို့သိသမျှကို ငါသိ၏။ သင်တို့ထက် ငါယုတ် ညံ့သည်မဟုတ်။ 3 အနန္တ တန်ခိုးရှင်အား ငါလျှောက်ရသောအခွင့်၊ ဘုရားသခင်နှင့် ငါဆွေးနွေးရသောအခွင့်ရှိပါစေသော။ 4 သင်တို့သည် တယောက်မျှမကြွင်း၊ မုသာကို ပြုပြင်သောသူ၊ အသုံး မရသောဆေးသမား ဖြစ်ကြ၏။ 5 သင်တို့သည် စကား တခွန်းကိုမျှ မပြောဘဲတိတ်ဆိတ်စွာနေကြပါစေ။ ထိုသို့ နေလျှင် စင်စစ်ပညာရှိကဲ့သို့ ဖြစ်ကြလိမ့်မည်။ 6 ငါပြော မည်အကျိုးအကြောင်းစကားကို နားထောင်ကြပါလော့။ ငါ့နှုတ်နှင့် ဆွေးနွေးနှီးနှောမည့် စကားကို နှလုံးသွင်း ကြပါလော့။ 7 သင်တို့သည် လျစ်လျူသောစိတ်မရှိဘဲ ဘုရားသခင်ဘက်၌ ပြောချင်သလော။ ဘုရားသခင် ဘက်၌နေ၍ မုသာကိုသုံးချင်သလော။ 8 မျက်နှာတော် ကိုထောက်လျက်သာ၊ ဘုရားသခင်တဘက်၌နေ၍ ငြင်းခုံ စစ်တိုက်ချင်သလော။ 9 သင်တို့ကိုကျပ်တည်းစွာ စစ် တော်မူလျှင်၊ သင်တို့၌ ကျေးဇူးရှိလိမ့်မည်လော။ လူကို လှည့်စားသကဲ့သို့ ဘုရားသခင်ကို လှည့်စားနိုင်သလော။ 10 သင်တို့သည် လျှို့ဝှက်၍ သူ့မျက်နှာကို ထောက်လျှင်၊ စင်စစ်သင်တို့ကို ဆုံးမတော်မူမည်။ 11 သင်တို့သည် တန်ခိုးအာနုဘော်တော်ကြောင့် မကြောက်ကြသလော။ ကြောက်မက်ဘွယ်သော ဂုဏ် တော်ကြောင့် မထိတ်လန့် ကြသလော။ 12 သင်တို့၏နည်းဥပဒေသစကားသည် မြေ မှုန် ထက်သာ၍ပေါ့၏။ သင်တို့ ခိုလှုံသောမြို့ရိုးသည်

လည်း သရုတ်မြို့ရိုးကဲ့သို့ ဖြစ်၏။ 13 တိတ်ဆိတ်စွာနေ၍
 ငါပြောပါရစေ။ သို့ပြီးမှ အမှုရောက်ချင်တိုင်း ရောက်
 ပါလေစေ။ 14 သို့သော်လည်း ငါသည် ကိုယ်အသားကို
 ပစပ် နှင့်ကိုက်ချီလျက်၊ ကိုယ်အသက်ကိုလည်း လက်
 နှင့်ကိုက် လျက် ဆောင်သွားမည်။ 15 ငါ့ကိုသတ်တော်
 မူ၍၊ ငါမြော်လင့်စရာမရှိသော်လည်း၊ ရှေ့တော်၌ ကိုယ်
 အပြစ်ဖြေရာစကားကို ငါလျှောက်ထားမည်။ 16 ထိုသို့ပြု
 လျှင် ငါ၏ကယ်တင်ရာအကြောင်း ဖြစ်လိမ့်မည်။ အဓမ္မ
 လူသည် အထံတော်သို့မဝင်ရ။ 17 ငါ့စကားကို စေ့စေ့
 မှတ်ကြလော့။ ငါ့လျှောက် ထားချက်ကို နားထောင်ကြ
 လော့။ 18 ယခုငါ့အမှုကို ငါပြင်ဆင်ပြီ။ ငါ၌အပြစ်လွတ်
 ခြင်း ထင်ရှားမည်ဟု ငါသိ၏။ 19 ငါ့အပြစ်ကို ဘော်ပြမ
 ည့်သူကား၊ အဘယ်သူနည်း။ ထိုသို့ဘော်ပြလျှင် ငါသည်
 တိတ်ဆိတ်စွာနေ၍ အသေခံပါမည်။ 20 ဒဏ်ခတ်ခြင်းနှစ်
 ပါးကိုသာ လျှော့တော်မူပါ။ ထိုသို့လျှော့လျှင် ကိုယ်တော်
 ကို မရှောင်ပါ။ 21 လက်တော်ကိုသိမ်းတော်မူပါ။ ကြောက်
 မက်ဘွယ်သော အခြင်းအရာတော်အားဖြင့် အကျွန်ုပ်
 ကို ချောက် တော်မမူပါနှင့်။ 22 ထိုအခါခေါ်တော်မူပါ။
 အကျွန်ုပ်ပြန်လျှောက်ပါမည်။ သို့မဟုတ် အကျွန်ုပ်သည်
 အရင်လျှောက်ပါမည်။ ကိုယ်တော် အမိန့်ရှိတော်မူပါ။
 23 အကျွန်ုပ်ပြုမိသော ဒုစရိုက်အပြစ်တို့သည် အဘယ်မျှ
 လောက်များပါသနည်း။ အကျွန်ုပ်ပြစ်မှား ကျူးလွန်ခြင်း
 အပြစ်တို့ကို အကျွန်ုပ်အား ပြတော်မူပါ။ 24 ကိုယ်တော်

သည် မျက်နှာတော်ကိုလွဲ၍ အဘယ်ကြောင့် အကျွန်ုပ်
 ကို ရန်သူကဲ့သို့ မှတ်တော်မူသနည်း။²⁵ လေတိုက်သော
 သစ်ရွက်ကို ချောက်လှန်တော်မူ မည်လော။ မြက်ခြောက်
 ကို မှီအောင်လိုက်တော်မူမည် လော။²⁶ အကျွန်ုပ်၌ ပြင်း
 စွာသော အပြစ်တင်သော စကားကိုမှတ်ထားတော်မူ၏။
 အကျွန်ုပ်အသက်ငယ်စဉ် တွင် ပြုမိသော အပြစ်ကြော
 င့် ယခုခံစေတော်မူ၏။²⁷ အကျွန်ုပ်ကိုထိတ်ခတ်လျက်၊
 အကျွန်ုပ်ထွက်ရာ လမ်းရှိ သမျှကို စောင့်လျက်နေ၍၊
 အကျွန်ုပ်ပတ်လည်၌ စည်းလုပ်တော်မူ၏။²⁸ ထိုသို့ခံရ
 သောသူသည် ဆွေးမြေ့သောအရာကဲ့သို့၎င်း၊ ပိုးရွက်ိုက်
 စားသောအဝတ်ကဲ့သို့၎င်း အားလျော့ ပျက်ရပါ၏။

14

¹ လူသည် မိန်းမဘွားသောသူဖြစ်သဖြင့်၊ အသက်တို၍
 ဒုက္ခနှင့် ပြည့်စုံပါ၏။² ပန်းပွင့်ကဲ့သို့ပွင့်၍ ရိတ်ဖြတ်
 ခြင်းကိုခံရပါ၏။ မတည်မရပ်ဘဲ အရိပ်ကဲ့သို့ ရွှေ့သွား
 တတ်ပါ၏။³ ထိုသို့သောသူကို ကိုယ်တော်ကြည့်မှတ်
 တော်မူ သလော။ အကျွန်ုပ်နှင့်ဘက်၍တရားတွေ့တော်မူ
 မည် လော။⁴ မသန်ရှင်းသောအရာထဲက သန်ရှင်းသော
 အရာကို အဘယ်သူ ထုတ်ဘော်နိုင်သနည်း။ အဘယ်သူ
 မျှ မထုတ်ဘော်နိုင်ပါ။⁵ လူ၏နေရက်တို့ကို မှတ်သား၍၊
 သူနေရသော လအရေအတွက်ကို ကိုယ်တော်သည်သိသ
 ဖြင့်၊ သူ မလွန်နိုင်သော အပိုင်းအခြားကို ထားတော်မူ

သော ကြောင့်၊ ⁶ မျက်စိတော်ကို လွှဲ၍ လူသည်သူငါး
ကဲ့သို့ မိမိ နေ့ရက်ကို လွန်စေသည်တိုင်အောင် ငြိမ်ဝပ်
ရသော အခွင့် ကို ပေးတော်မူပါ။ ⁷ သစ်ပင်ကို ခုတ်
သော်လည်း၊ အငုတ်အချည်း စည်းမရှိဘဲ အတက်ပေါက်
လေဦးမည်ဟု မြော်လင့်စရာ ရှိ၏။ ⁸ မြေထဲမှာ အမြစ်
ဟောင်း၍၊ မြေပေါ်မှာ အငုတ်သေသော်လည်း၊ ⁹ ရေငွေ့
ကြောင့် အတက်ပေါက်၍၊ ပျိုးပင်ကဲ့သို့ အညွန့်တို့နှင့်
ပြည့်စုံလိမ့်မည်။ ¹⁰ လူမူကား သေ၍ ဆွေးမြေ့
တတ်၏။ လူသည် အသက်ချုပ်ပြီးလျှင် အဘယ်မှာရှိ
သနည်း။ ¹¹ အိုင်ရေပြတ်သကဲ့သို့၎င်း၊ မြစ်ရေခန်းခြောက်
သကဲ့သို့၎င်း၊ ¹² လူသည် အိပ်ပြီးမှ နောက်တဖန်မထ
ရ။ မိုဃ်း ကောင်းကင်မကုန် မဆုံးမီတိုင်အောင် မနိုးရ။
အအိပ် အပျော်မပျက်ရ။ ¹³ ကိုယ်တော်သည် အကျွန်ုပ်
ကို သင်္ချိုင်းတွင်း၌ ဝှက်ထားတော်မူပါစေ။ အမျက်တော်
မလွန်မီတိုင်အောင် ကွယ်ကာတော်မူပါစေ။ အကျွန်ုပ်
ကို အောက်မေ့စရာ အချိန်ကို ချိန်းချက်တော်မူပါစေ။
¹⁴ လူသည် သေလျှင် အသက်ရှင်ပြန်ပါလိမ့်မည်လော။
အကျွန်ုပ် ပြောင်းလဲချိန်မရောက်မီ၊ ပင်ပန်းစွာ အမှုထမ်း
ရသော နေ့ရက်ကာလပတ်လုံးသည်းခံလျက်နေ ပါမည်။
¹⁵ အကျွန်ုပ်ကို ခေါ်တော်မူပါ။ အကျွန်ုပ်ပြန် လျှောက်
ပါမည်။ ကိုယ်တိုင်ဖန်ဆင်းတော်မူသော အရာကို သနား
ခြင်း စိတ်ရှိတော်မူပါ။ ¹⁶ ယခုမှာ အကျွန်ုပ်ခြေရာတို့ကို
ကိုယ်တော်သည် ရေတွက်၍၊ အကျွန်ုပ်အပြစ်တို့ကို စောင့်

တော်မူ၏။ 17 အကျွန်ုပ်သည် မှားခြင်းအကြောင်းအရာကို အိတ်၌တံဆိပ်ခတ်၍၊ အကျွန်ုပ် ဒုစရိုက် အပြစ် အပေါ်မှာ အထပ်ထပ်အပြစ်တင်တော်မူ၏။ 18 ပြိုသောတောင်သည် ကွယ်ပျောက်တတ်ပါ၏။ ကျောက်သည်လည်း မိမိနေရာ မှ ရွေ့လျော့တတ်ပါ၏။ ရေတိုက်သောကျောက်ခဲသည် လည်း ပွန်းတတ်ပါ၏။ 19 လွှမ်းမိုးသောရေနှင့်အတူ မြေ မှုန်ပါသွားတတ်ပါ၏။ ထိုအတူ ကိုယ်တော်သည် လူမြော် လင့်စရာ အကြောင်းကို ဖျက်တော်မူ၏။ 20 ကိုယ်တော် သည် လူကို အစဉ်နိုင်တော်မူ၍၊ လူသည်ကွယ်ပျောက် တတ်ပါ၏။ ထူးခြားသောမျက်နှာ ကို ပေး၍ အခြားသို့ လွှတ်လိုက်တော်မူ၏။ 21 သူ၏သားတို့သည် ချီးမြှောက် ခြင်းသို့ ရောက်သော်လည်း သူသည်မသိရပါ။ နိမ့်ချ ခြင်းသို့ ရောက်သော် လည်း ထိုအမှုကိုပင် မရိပ်မိပါ။ 22 သို့ရာတွင် သူ၏ကိုယ်သည်ကိုက်ခဲလျက်၊ သူ၏ဝိညာဉ် သည်ညည်းတွားလျက်နေရပါသည်ဟု မြတ်ဆို၏။

15

1 တဖန်တေမန် အမျိုးသားလိမ္မော်မြွက်ဆိုသည် ကား၊
 2 ပညာရှိသောသူသည် လေနှင့်တူသော အချည်း နှီး စကားကို ပြောသင့်သလော။ မိမိဝမ်းကို အရှေ့လေ နှင့် ပြည့်စေသင့်သလော။ 3 အကျိုးမဲ့သော စကား၊ ကျေးဇူးမပြုနိုင်သော စကားနှင့် ဆွေးနွေးသင့်သလော။
 4 သင်သည် ဘုရားသခင်ကို ကြောက်ရွံ့ခြင်းအကျင့်၌ အကျိုးမရှိဟု ဆိုလို၏။ ဆိုတောင်းပဌနာပြုရာ ဝတ်

ကို ဆီးတားတတ်၏။ 5 သင်သည်ကိုယ်နှုတ်ဖြင့် ကိုယ်
 အပြစ်ကို ဘော်ပြ၏။ ပရိယာယ်ပြုသော သူ၏စကားကို
 သုံးတတ်၏။ 6 ငါသည် သင့်ကိုအပြစ်မတင်၊ သင့်နှုတ်
 သည် သင့်ကိုအပြစ်တင်၏။ သင့်နှုတ်ခမ်းတို့သည် သ
 င်တဘက် ၌ သက်သေခံ၏။ 7 သင်သည် အဦးဆုံးဘွား
 သောလူ ဖြစ်သလော။ တောင်များကို မဖန်ဆင်းမီ သ
 င်ကိုဖန်ဆင်းသလော။ 8 ဘုရားသခင်နှင့် တိတ်ဆိတ်စွာ
 တိုင်ပင် ဘူး သလော။ ပညာ ကို ကိုယ်၌အကုန်အစင်
 သိမ်းထားပြီ လော။ 9 ငါတို့မသိ၊ သင်သိသော အရာ
 မည်မျှရှိသနည်း။ ငါတို့၌မပါ၊ သင်နားလည်သော အရာ
 မည်မျှရှိသနည်း။ 10 သင့်အဘထက်အသက်ကြီးသော
 သူ၊ ဆံပင်ဖြူ သောသူတို့သည် ငါတို့တွင် ရှိကြ၏။
 11 သင်၌ ဘုရားသခင်ပေးတော်မူသော သက်သာခြင်း
 အကြောင်း နည်းသလော။ သင်၌ဝှက်ထားသောအမှု တ
 စုံတခုရှိသလော။ 12 ကိုယ်အလိုသို့လိုက်၍ အဘယ်
 ကြောင့် လွဲသွားသနည်း။ အဘယ်ကြောင့် မျက်စောင်းထိုး
 သနည်း။ 13 သင်၏စိတ်သဘောသည် ဘုရားသခင်နှင့် ဆ
 န့်ကျင်ဘက်ဖြစ်၍၊ နှုတ်နှင့်ပြစ်မှားပေ၏။ 14 လူသည်
 အဘယ်သို့သော သူဖြစ်၍ သန့်ရှင်းနိုင်သနည်း။ မိန်းမ
 ဘွားသောသူသည် အဘယ်သို့သော သူဖြစ်၍ ဖြောင့်မတ်
 နိုင်သနည်း။ 15 ဘုရားသခင်သည် မိမိသန့်ရှင်းသူတို့ကိုပင်
 ယုံတော်မမူ။ ကောင်းကင်ဘုံသော်လည်းရှေ့တော်၌ မစင်
 ကြယ်။ 16 သို့ဖြစ်လျှင်၊ ရေကိုသောက်သကဲ့သို့ ဒုစရိုက်

အပြစ်ကို သောက်လျက်၊ ဆိုးညစ်ရွံ့ရှာဘွယ်သော လူ
သတ္တဝါ၌ အဘယ်ဆိုဘွယ် ရှိသနည်း။ 17-19 ငါ့စကား
ကို နားထောင်လော့။ တပါးအမျိုးသားနှင့် မရောနှော၊
ကိုယ်အမျိုးတမျိုးတည်းလျှင် မြေကို ပိုင်သော ပညာရှိ
တို့သည်၊ ဘိုးဘေးလက်ထက်မှစ၍ မထိမ်မဝှက်၊ ပြော
ဘူးသော အရာ၊ ငါ့ကိုယ်တိုင်မြင်သော အရာကို ငါပြုသ
မည်။ 20 ဆိုးသောသူသည် တသက်လုံး ဒုက္ခဆင်းရဲကို
ခံရ၏။ ညှဉ်းဆဲဘတ်သော သူသည် မိမိအသက်အပိုင်း
အခြားကို မသိရ။ 21 သူသည် ကြောက်မက်ဘွယ်သော
အသံကို ကြားလျက်နေရ၏။ စည်းစိမ်ကို ခံစားစဉ်တွင်၊
ဖျက်ဆီး သော သူသည် လာတတ်၏။ 22 မှောင်မှိုက်ထဲ
မှာ ဘေးလွတ်မည်ဟု မြော်လင့် စရာမရှိ။ ထားသည့်
သူ့ကို ချောင်းမြောင်းလျက်ရှိ၏။ 23 စားစရာကို ရှာ၍လှ
ည့်လည်ရ၏။ မိမိအဘို့ မှောင်မှိုက်ကာလသည် အသင့်
ရှိသည်ကို သိ၏။ 24 ဆင်းရဲခြင်းဒုက္ခနှင့် နာကြဉ်းခြင်း
ဝေဒနာတို့သည် ထိုသူ့ကို ချောက်တတ်၏။ စစ်တိုက်ခြင်း
ငှါ အသင့် နေသော ရှင်ဘုရင်ကဲ့သို့ သူ့ကို နိုင်တတ်၏။
25 အကြောင်းမူကား၊ ထိုသူသည် ဘုရားသခင်၏ အာဏာ
တော်ကို ဆန်လျက်၊ အနန္တတန်ခိုးရှင်တဘက် ကနေ၍
ကိုယ်ကိုခိုင်ခံ့စေ၏။ 26 လည်ပင်းကို ဆန့်လျက်၊ ထူသော
ဒိုင်းပုနှင့် ဆီးကာလျက်၊ ဘုရားသခင်ကို တိုက်အံ့သော
ငှါ ပြေး၏။ 27 မိမိမျက်နှာကို ဆူဖြိုးခြင်းနှင့် ဖုံးအုပ်၍၊
ဝမ်းပျဉ်း အသားသည်လည်း ဆူဖြိုးလျက် အတွန့်တွန့်

နေ၏။²⁸ သို့သော်လည်း လူ့ဆိတ်ညံသောမြို့၊ အဘယ်သူ
 မျှမနေ။ လဲလှသော အိမ်တို့၌ သူသည်နေရ၏။²⁹ ငွေ
 မရတတ်ရ၊ သူ၏စည်းစိမ်မတည်ရ။ သူ၏ ဥစ္စာပစ္စည်း
 သည် မြေကြီးပေါ်မှာ မပြန်ပွားရ။³⁰ သူသည် မှောင်မှိုက်
 ဘေးနှင့်မလွတ်ရ။ မီးလျှံသည်သူ၏အခက်အလက်တို့ကို
 လောင်လိမ့်မည်။ ဘုရားသခင်၏ နှုတ်တော်အသက်အား
 ဖြင့် သုတ်သင် ပယ်ရှင်းခြင်းကို ခံရ၏။³¹ အဘယ်သူမျှ
 လှည့်စားခြင်းကိုခံ၍ အနတ္တကို မခိုလှုံစေနှင့်။ သို့မဟုတ်
 အနတ္တအကျိုးကို ခံရလိမ့်မည်။³² အချိန်မစေ့မှီဆုံးခြင်း
 သို့ ရောက်လိမ့်မည်။ သူ၏ အခက်အလက်သည် မစိမ်း
 ရာ။³³ စပျစ်နွယ်ပင်ကဲ့သို့ မိမိ၌ မမှည့်သော အသီးကို
 ၎င်း၊ သံလွင်ပင်ကဲ့သို့ မိမိအပွင့်ကို၎င်း ချွေရလိမ့်မည်။
³⁴ အဓမ္မလူ၏အသင်းသည် ဆိတ်ညံလိမ့်မည်။ တံစိုးစား
 သောသူတို့၏နေရာသည် မီးလောင်လိမ့်မည်။³⁵ ထိုသူ
 တို့သည်မကောင်းသောအကြံကို ပဋိသန္ဓေယူ၍ အနတ္တကို
 ဘွားတတ်ကြ၏။ သူတို့ဝမ်းထဲ၌မုသာကို ကိုယ်ဝန်ဆောင်
 တတ်သည်ဟု မြက်ဆို၏။

16

1 ယောဘ ပြန်၍ မြက်ဆိုသည် ကား၊ 2 ထိုသို့သော
 စကားများတို့ကို ငါကြားဘူးပြီ။ သင်တို့ရှိသမျှသည်
 နှစ်သိမ့်စေခြင်းငှါ ပြုသော်လည်း၊ ပင်ပန်းစေသော သူ
 ဖြစ်ကြပါသည်တကား။ 3 အချည်းနှီးသော စကားမကုန်
 နိုင်သလော။ သင်သည် စကားတို့ပြန်ပြောခြင်းငှါ အ

ဘယ်ကြောင့် ရဲရင့်သနည်း။ 4 သင်တို့ပြောသကဲ့သို့
 ငါသည်လည်းပြောနိုင်၏။ သင်တို့သည် ငါကဲ့သို့ဖြစ်
 လျှင်၊ ငါသည်သင်တို့ တဘက်က စကားများကို ပုံ၍ထား
 နိုင်၏။ ခေါင်းကိုလည်း ခါနိုင်၏။ 5 ထိုသို့ငါသည်မ
 ပြုဘဲ၊ သင်တို့ကို ငါ့စကားနှင့် မစမည်။ အချည်းနှီး
 သောစကားကို ငါချုပ်တည်းမည်။ 6 ယခုမှာငါသည်
 ပြောသော်လည်း မသက်သာ၊ မပြောဘဲနေလျှင်လည်း
 ခြားနားခြင်းမရှိ။ 7 ဘုရားသခင်သည် ငါ့ကိုပင်ပန်းစေ
 တော်မူပြီ။ ငါ့အိမ်ကို သုတ်သင်ပယ်ရှင်းတော်မူပြီ။ 8 ငါ့
 ကိုခြေချင်းခတ်တော်မူ၍၊ ထိုခြေချင်းသည်ငါ့ တဘက်
 က သက်သေခံ၏။ ငါပိန်ကြုံခြင်းအရာသည် လည်း ငါ့
 တဘက်ကထ၍ မျက်နှာချင်းဆိုင်လျက် သက် သေခံ၏။
 9 အမျက်တော်သည် ငါ့ကိုအပိုင်းပိုင်းဆွဲဖြတ်၍ ညှဉ်းဆဲ
 တတ်၏။ ငါ့အပေါ်မှာ အံသွားခဲကြိတ်ခြင်းကို ပြုတော်
 မူ၏။ ငါ့ရန်သူသည်ငါ့ကို မျက်စောင်းထိုး၏။ 10 သူတ
 ပါးတို့သည် ငါ့ကိုပစပ်ဟကြ၏။ အရှက်ခွဲ ၍ ပါးကို
 ပုတ်ကြ၏။ ငါ့တဘက်က တညီတညွတ်တည်း စုဝေး
 ကြ၏။ 11 ဘုရားသခင်သည်ငါ့ကို မတရားသောသူတို့
 တွင် ချုပ်ထားတော်မူပြီ။ လူဆိုးတို့၏ လက်သို့အပ်တော်
 မူပြီ။ 12 ငါသည်ငြိမ်ဝပ်လျက်နေသောအခါ ငါ့အရိုးတို့
 ကို ချိုးတော်မူ၏။ လည်ပင်းကိုကိုင်၍ အပိုင်းပိုင်းပြတ်
 စေ ခြင်းငါ့ လှုပ်တော်မူ၏။ ငါ့ကို ပစ်စရာစက်သွင်း
 တော် မူ၏။ 13 မြှားတော်တို့သည် ငါ့ကိုဝိုင်း၍ ကရုဏာ

တော် မရှိဘဲ၊ ငါ့ကျောက်ကပ်ကို စူးစေတော်မူ၏။ ငါ့
 သည်းခြေအရည်ကိုမြေပေါ်၌ သွန်းတော်မူ၏။ 14 ငါ့ကို
 အထပ်ထပ်ဆွဲဖြတ်၍၊ သူ့ရဲကဲ့သို့ငါ့ကို ဟုန်းဟုန်းတိုက်
 လာတော်မူ၏။ 15 ငါသည်ကိုယ်အရေပေါ်မှာ လျှော်တေ
 အဝတ်ကို ချုပ်၍ ကိုယ်ဦးချိုကို ရွံ့နှင့်လူးပြီ။ 16 ငိုခြင်း
 အားဖြင့် ငါ့မျက်နှာပျက်လျက်၊ ငါ့မျက် ခမ်းအပေါ်မှာ
 သေခြင်းအရိပ်လွှမ်းမိုးလျက် ရှိ၏။ 17 သို့သော်လည်းငါ့
 လက်၌မတရားသော အမှုမရှိ။ ငါပြုသော ပဌနာသည် သ
 န်ရှင်း၏။ 18 အိုမြေကြီး၊ ငါ့အသွေးကိုဖုံး၍ မထားပါန
 င်။ ငါအော်ဟစ်ခြင်းအသံကို သင်၌မနေစေနှင့်။ 19 ဤ
 အမှု၌ ငါ့သက်သေသည် ကောင်းကင်ပေါ်မှာ ရှိ၏။ 20 ငါ့
 သဘောကို သိသောသူသည် မြင့်သောအရပ်၌ ရှိ၏။
 ငါ့အဆွေခင်ပွန်းတို့သည် ငါ့ကိုကဲ့ရဲ့၍၊ ငါသည် ဘုရား
 သခင်ရှေ့တော်၌ မျက်ရည်ကျလျက်နေ၏။ 21 လူသည်
 မိမိအသိအကျွမ်းနှင့်ဆွေးနွေးသကဲ့သို့ ဘုရားသခင်နှင့်
 ဆွေးနွေးရသောအခွင့်ရှိပါစေသော။ 22 နှစ်ပေါင်းမကြာ
 မမြင့်မှီ တဖန်ပြန်၍ မလာရ သောလမ်းသို့ ငါလိုက်သွားရ
 တော့မည်။

17

1 ငါ့အသက် ကုန်ပြီ။ ငါနေရသော ကာလလွန်ပြီ။
 သင်္ချိုင်းသည် ငါ့အဘို့ဖြစ်၏။ 2 ကဲ့ရဲ့တတ်သော သူ
 တို့သည် ငါ့ရှေ့မှာရှိကြသည်မဟုတ်လော။ သူတို့နှော
 င်ရှက်သော အခြင်းအရာတို့ကို အစဉ် ငါကြည့်မြင်ရ

သည်မဟုတ်လော။ 3 အပေါင်ထားပါတော့။ အာမခံပေးပါတော့။ အဘယ်သူသည် ငါနှင့်ဂတိသစုစထားမည်နည်း။ 4 ကိုယ်တော်သည် သူတို့ဉာဏ် ကိုကွယ်စေတော် မူသည် ဖြစ်၍၊ သူတို့ကို ချီးမြှောက်တော်မမူရ။ 5 အကြင်သူသည် ဥစ္စာကိုလုယူအံ့သောငှါ အဆွေခင်ပွန်းကို အပ်၏။ ထိုသူ၏သားတို့သည် မြော်လင့်၍ စိတ်ပျက်ရကြလိမ့်မည်။ 6 ငါ့ကို သူတပါးကဲ့ရဲ့စရာ အကြောင်းဖြစ်စေတော်မူ၍၊ သူတို့သည် ငါ့ကိုရှုံ့ကြ၏။ 7 ဝမ်းနည်းခြင်းအားကြီးသောကြောင့် ငါ့မျက်စိ မှန်၏။ ကိုယ်အင်္ဂါများတို့သည် အရိပ်ကဲ့သို့ ဖြစ်ကြ၏။ 8 ဖြောင့်မတ်သော သူတို့သည် ဤအမှုကြောင့် မိန်းမောတွေဝေကြလိမ့်မည်။ အပြစ်ကင်းလွတ်သော သူတို့သည် အဓမ္မလူများတဘက်က ကိုယ်ကိုကိုယ်နှိုးဆော် ကြလိမ့်မည်။ 9 ဖြောင့်မတ်သော သူတို့သည်လည်း တည်ကြည်ခြင်း၊ လက်စင်ကြယ်သောသူတို့သည် ခွန်အားတိုးပွားခြင်း ရှိကြလိမ့်မည်။ 10 သင်တို့မူကား တယောက်မျှမကြွင်း၊ ပြန်သွားကြ ပါတော့။ သင်တို့တွင် ပညာရှိတစုံတယောက်ကိုမျှ ငါ မတွေ့နိုင်။ 11 ငါ့နေရက်လွန်ပြီ။ ငါနှလုံးသွင်းမိသော အကြံ အစည်တို့သည် ပျက်စီးခြင်းသို့ ရောက်ကြပြီ။ 12 ညဉ့်သည် ငါ၌ နေကဲ့သို့ဖြစ်၍၊ ငါ့အလင်းသည် မှောင်မှိုက်နှင့် နီးစပ်၏။ 13 သင်္ချိုင်းသည် ငါ့နေရာဖြစ်သည်ကို ငါမြော်လင့် ၏။ ငါ့အိပ်ရာသည် မှောင်မှိုက်၌ ခင်းလျက်ရှိ၏။ 14 ပုပ်စပ်ခြင်းအား၊ သင်သည် ငါ့အဘဖြစ်၏ဟူ၍၎င်း၊ တီကောင်အား

သင်သည်ငါ့အမိ၊ ငါ့နှမဖြစ် သည်ဟူ၍၎င်း ငါဆိုရ၏။
15 သို့ဖြစ်၍ အဘယ်သို့ ငါမြော်လင့်ရသနည်း။ ငါမြော်
လင့်စရာအကြောင်းကို အဘယ်သူမြင်ရသနည်း။ 16 ထို
အကြောင်းသည် မရဏနိုင်ငံအထဲသို့ဝင်၍၊ ငါနှင့်အတူ
မြေမှုန့်၌ နှိမ့်ချလျက်နေရမည်ဟု မြွက်ဆို၏။

18

1 တ ဖန် ရှု အာ အမျိုးသား ဗိ လ ဒ ဒိ မြွက် ဆိုသည်
ကား၊ 2 ဤစကားသည် အဘယ်အခါမှ ပြတ်လိမ့်မည်
နည်း။ သတိပြုကြ။ သို့မှသာ ငါတို့သည် စကားပြော
ကြ မည်။ 3 သင်သည် ငါတို့ကို တိရစ္ဆာန်ကဲ့သို့ အ
ဘယ်ကြောင့် မှတ်သနည်း။ အဘယ်ကြောင့် မထိမဲ့မြင်
ပြု သနည်း။ 4 အမျက်ထွက်၍ မိမိကိုယ်ကို ကိုက်
ဖြတ်သောသူ၊ သင့်အတွက် မြေကြီးကို စွန့်ပစ်ရမည်
လော။ ကျောက်သည် မိမိနေရာမှ ရွေ့ရမည်လော။
5 အကယ်စင်စစ်ဆိုးသောသူ၏ အလင်းသည် ကွယ်လိ
မ့်မည်။ သူ၏မီးလျှံမတောက်ရ။ 6 သူ၏နေရာအလင်း
လည်း မှောင်မှိုက်ဖြစ်လိမ့် မည်။ သူ၏ဆီမီးလည်း သေ
လိမ့်မည်။ 7 ခိုင်ခံ့စွာသွားသောအခါ ကျဉ်းမြောင်းရာ
သို့ ရောက်လိမ့်မည်။ မိမိအကြံအစည်အားဖြင့် ရှုံးရလိ
မ့်မည်။ 8 ပိုက်ထဲသို့ အလိုလိုဝင်တတ်၏။ ကျော့ကွင်း
ပေါ်မှာ နင်းတတ်၏။ 9 ဂိုင်းပြုတ်၍ ခြေကို မိသဖြင့်
ကျော့ကွင်းနှင့် မကျွတ်နိုင်ဘဲ နေရ၏။ 10 မြေ၌လျှမ်း
ကြိုးကို သူ့အဘို့ ပုက်ထားလျက်၊ သူသွားရာလမ်း၌

ထောင်ချောက်ကို ပြင်လျက်ရှိ၏။ 11 ကြောက်မက်ဘွယ်သော အခြင်းအရာ တို့သည် ဝိုင်း၍ ကျပ်တည်းစွာ လိုက်နှင့်ကြလိမ့်မည်။ 12 သူသည် ငတ်မွတ်သောအားဖြင့် အားလျော့လျက်၊ ပျက်စီးခြင်း ဘေးနှင့် တွေ့လှလျက်ရှိ၏။ 13 ထိုဘေးသည် သူ၏အရိုးတို့ကို ကိုက်ခဲ၍၊ သေမင်း၏သားဦးသည် သူ၏ခွန်အားကို မျိုလိမ့်မည်။ 14 သူ့ခိုလှုံရာအကြောင်းကို သူ၏နေရာမှ ပယ်ရှင်း၍၊ သူ့ကိုယ်ကို ဘေးဒဏ်တို့၏ ရှင်ဘုရင်ထံသို့ ဆောင် သွားရ၏။ 15 သူ၏နေရာ၌ အရှင်မရှိ။ ပျက်စီးခြင်းဘေးနေ၍ အမိုးပေါ်မှာ ကန့်ဖြူးလျက်ရှိလိမ့်မည်။ 16 သူ၏အမြစ်တို့သည် သွေ့ခြောက်လျက်၊ အခက်အလက်တို့လည်း သေလျက်ရှိကြလိမ့်မည်။ 17 မြေပေါ်မှာသူ့ကို အောက်မေ့စရာ အမှတ် ပျောက်ပျက်၍၊ ပွဲသဘင်၌ သူ၏နာမကို အဘယ်သူမျှ မခေါ်မပြော။ 18 သူ့ကို အလင်း ထဲက မှောင်မှိုက်ထဲသို့ မောင်း၍ လှူပြည်မှ နှင်ထုတ်ရ၏။ 19 သူ့အမျိုးတွင် သူ့သားမြေးမရှိ။ သူ၏အိမ်သူ အိမ်သားတယောက်မျှ မကျန်ရစ်ရ။ 20 သူ၏လက်ထက်၌ရှိသော သူတို့သည် ထိတ်လန့်သကဲ့သို့၊ သူ့နောက်၌ဖြစ်သော သူတို့သည် သူ၏အမှု ကြောင့် မိန်းမောတွေဝေကြလိမ့်မည်။ 21 အကယ်စင်စစ်ဆိုသော သူ၏နေရာသည် ထိုသို့သော လက္ခဏာရှိ၏။ ဘုရားသခင်ကိုမသိသောသူ သည် ထိုသို့သော နေရာသို့ ရောက်လိမ့်မည်ဟု မြွက်ဆီ၏။

19

1-2 ယောဘပြန်၍ မြွက်ဆိုသည်ကား၊ သင်တို့သည် ငါ့
စိတ်ဝိညာဉ်ကို နှောင့်ရှက်၍ အဘယ်မျှကာလပတ်လုံး
သင်တို့စကားဖြင့် ငါ့ကိုချိုးဖဲ့ကြလိမ့်မည်နည်း။ 3 ဆယ်
ကြိမ်မြောက်အောင်ငါ့ကို ကဲ့ရဲ့ကြပြီ။ ငါ့ကိုမိန်းမောတွေ
ဝေစေခြင်းငှါ အရှက်မရှိဘဲ ပြုကြပြီ။ 4 ငါပြစ်မှား
ပြီ မှန်စေတော့။ ငါ့အပြစ်နှင့် ငါသာဆိုင်၏။ 5 သင်
တို့သည်ငါ့အပေါ်၌ ဝါကြွား၍၊ ငါ့အရှက် ခံရသောကြော
င့်၊ ငါ့အပြစ်တင်ကြသော်လည်း၊ 6 ဘုရားသခင်သည်
ငါ့ကိုလှဲ၍ မိမိကျော့ကွင်း၌ ကျော့မိတ်တော်မူကြောင်းကို
သိမှတ်ကြလော့။ 7 ငါသည်ကိုယ်ခံရသော ညှဉ်းဆဲခြင်းကို
အကြောင်းပြု၍ မြည်တမ်းသော်လည်း၊ အဘယ်သူမျှ နား
မထောင်။ အော်ဟစ်သော်လည်း တရားသဖြင့် စီရင်သော
သူမရှိ။ 8 ငါမသွားနိုင်အောင် ငါ့ရှေ့မှာအဆီးအကာပြု၍၊
ငါသွားရာလမ်း၌ မှောင်မိုက်ကိုထားတော်မူပြီ။ 9 ငါ့ဂုဏ်
အသရေကိုချွတ်၍၊ ငါ့ခေါင်းက ပေါင်းသရဖူကိုချတော်မူ
ပြီ။ 10 ငါ့ကိုဝိုင်း၍ ဖျက်ဆီးတော်မူသဖြင့် ငါပျောက် ကုန်
ပြီ။ သစ်ပင်ကို နှုတ်သကဲ့သို့၊ ငါမြော်လင့်ရသော အခွင့်
ကို နှုတ်တော်မူပြီ။ 11 ငါ့အမျက်တော်ကိုနှိုးဆော်၍၊ ငါ့
ကိုရန်သူကဲ့သို့ မှတ်တော်မူ၏။ 12 စစ်ချီလာ၍၊ စစ်သူရဲ
တော်တို့သည် ငါ့ရှေ့သို့ ရောက်ခြင်းငှါ၊ ကျိုးတူး၍ ငါ့
ပတ်လည်၌ တပ်ချကြ၏။ 13 ငါ့ညီအစ်ကိုတို့ကို ငါနှင့်
ကွာဝေးစေတော်မူ၏။ ငါ့အသိအကျွမ်းတို့သည် ငါ့ကိုမ

သိ၊ ရိုင်းသောသူဖြစ် ကြ၏။ 14 ငါ့ပေါက်တော်တို့သည် ငါ့ကိုစွန့်၍၊ ငါ့သူငယ် ချင်းတို့သည် မေ့လျော့ကြ၏။ 15 ငါ့ကျွန်မများ၊ ငါ့အိမ်သူအိမ်သားများတို့သည် ငါ့ကို ဧည့်သည်ကဲ့သို့၎င်း၊ တကျွန်းတနိုင်ငံသားကဲ့သို့၎င်း မှတ်ကြ၏။ 16 ငါ့ကျွန်ကိုငါခေါ်သောအခါသူသည် မထူး၊ သူ့ကို နှုတ်ဆက်၍ တောင်းပန်ရ၏။ 17 ငါ့မယားသည် ငါ့အသက်လေကို၎င်း၊ ငါ့သား သမီးတို့သည် ငါမြည်တမ်းခြင်းအသံကို၎င်း ရွံ့ကြ၏။ 18 သူငယ်တို့သည်လည်း ငါ့ကိုမထိမဲ့မြင်ပြု၍ ငါထ သောအခါ ကဲ့ရဲ့ကြ၏။ 19 ငါ့မိတ်ဆွေတို့သည် ငါ့ကိုရွံ့၍၊ ငါချစ်သော သူတို့ သည် ငါ့ရန်သူဖြစ်ကြ၏။ 20 ငါ့အရေသားသည်ငါ့အရိုးတို့၌ ကပ်လျက်ရှိ၏။ သွားဖုံးတခုသာပါလျက်ငါပြေးလွတ်ရ၏။ 21 အိုအဆွေခင်ပွန်းတို့၊ ငါ့ကိုသနားကြပါ။ ငါ့ကိုသနားကြပါ။ ဘုရားသခင်၏ လက်တော်သည် ငါ့ကိုထိခိုက်ပါပြီ။ 22 ဘုရားသခင် ညှဉ်းဆဲတော်မူသည်နည်းတူ အဘယ်ကြောင့် သင်တို့သည် ညှဉ်းဆဲကြသနည်း။ အဘယ်ကြောင့် ငါ့အသားကို စား၍ မရောင်ရဲ့ဘဲနေကြသနည်း။ 23 ငါ့စကားကိုယခု ရေးမှတ်ပါစေသော။ စာရင်း၌သွင်းထားပါစေသော။ 24 ခဲပြားပေါ်မှာကညစ်နှင့်အကွရာတင်လျက်၊ ကျောက်စာထိုး လျက်မြဲပါစေသော။ 25 ငါ့ကို ရွေးနှုတ်သောသခင်သည် အသက်ရှင်၍၊ နောင်ကာလ၌ မြေမှုန့်အပေါ်မှာ ပေါ်လာတော်မူမည် ဟူ၍၎င်း၊ 26 ငါ့အရေကုန်ပြီးမှ ဤကိုယ်ကိုပင် ဖျက်ဆီးသော်လည်း၊ ငါ

သည်ကိုယ်ခန္ဓာ၌ ဘုရားသခင်ကိုမြင်မည်ဟူ၍ ၎င်း ငါ သိ၏။²⁷ ငါ့ဘက်၌ နေတော်မူသောဘုရားသခင်ကို ငါမြင် မည်။ သူတပါးမြင်သည်သာမက၊ ငါသည် ကိုယ် မျက်စိ နှင့်ဖူးမြင်မည်။ ထိုသို့မြော်လင့်၍ ငါ့ကျောက်ကပ် သည် ပျက်လျက်ရှိ၏။²⁸ ယခုမှာသင်တို့က၊ ငါတို့သည် သူ့ကို အဘယ်သို့ ညှဉ်းဆဲရမည်နည်း။ သူ့၌အပြစ်တင်သောအ ခွင့်ကို အဘယ်သို့ တွေ့ရမည်နည်းဟု ဆိုကြသည်ဖြစ်၍၊²⁹ ထား ဘေးကို ကြောက် ကြ လော့။ အကြောင်းမူကား၊ အမျက်တော်သည်ထားဘေးဖြင့် အပြစ်ပေးတတ် ၏။ အပြစ်စီရင်ရသောအချိန်ရှိကြောင်းကို သိမှတ်ကြလော့ဟု မြွက်ဆို၏။

20

¹ တဖန်နေမတ်အမျိုးသားဇောဖာ မြွက်ဆိုသည် ကား၊
² ငါပြန်ပြောရမည်အကြောင်း၊ ငါ့စိတ်နှလုံးသည် နှိုးဆော် သောကြောင့်၊ ပြောချင်သောစိတ်အားကြီး၏။³ ငါသည် ကိုယ်ခံရသော ကဲ့ရဲ့ပြစ်တင်ခြင်း စကား ကိုကြား၍၊ ငါ့ဉာဏ်သဘောနှိုးဆော်သဖြင့် ငါပြန်ပြော ရ၏။⁴ ရှေ့ဦးစွာ သောကာလ၊ လူကို မြေကြီးပေါ်မှာ နေရာချစကာလမှစ၍၊⁵ ဆိုးသောသူသည်ကြာမြင့်စွာကာလ မဝါကြွားရ ကြောင်း ကို၎င်း၊ အဓမ္မလူသည် ခဏသာဝမ်းမြောက် ကြောင်း ကို၎င်း မသိသလော။⁶ သူ၏ ဘုန်းသည် မိုဗ်းပေါ် သို့တက်၍၊ သူ၏ ခေါင်းသည် မိုဗ်းတိမ်တိုင်အောင် မှီ သော်လည်း၊⁷ မိမိမစင်ကဲ့သို့အစဉ်ပျက်ရလိမ့်မည်။ သူ့ကို

မြင်ဘူးသော သူတို့က၊ ထိုသူသည် အဘယ်မှာရှိသနည်း ဟု မေးကြလိမ့်မည်။⁸ သူသည်အိပ်မက်ကဲ့သို့ လွင့်ပြား၍ နောက်တဖန် မတွေ့ရ။ ညဉ့်ရှုပါရုံကဲ့သို့ ကွယ်ပျောက်ရ လိမ့်မည်။⁹ သူ့ကိုမြင်ဘူးသော မျက်စိသည် နောက်တ ဖန် သူ့ကို မကြည့်မရှုရ။ သူ၏နေရာအရပ်သည် နောက် တဖန်သူ့ကိုမမြင်ရ။¹⁰ သူ၏သားတို့သည် ဆင်းရဲသား တို့ကို ဖျောင်းဖျ ရကြ၏။ သို့ထားသောဥစ္စာကို ကိုယ် လက်နှင့် ပြန်ပေး ရကြ၏။¹¹ သူ၏အရိုးတို့သည် ပျို သောအရွယ်၏ အရိန် နှင့်ပြည့်စုံသော်လည်း၊ သူနှင့်တကွ မြေမှုန့်၌ အိပ်ရ ကြလိမ့်မည်။¹² သူသည်မိမိပစပ်၌ ဒုစရိုက်ကိုချိုးနိုး ထင်၍၊ မိမိလျှာအောက်မှာ ဝှက်ထား လျက်၊¹³ နှမြောသဖြင့် မစွန့်ရက်ဘဲ၊ မိမိပစပ်၌ ငုံ့သော် လည်း၊¹⁴ စားပြီးလျှင်သူ၏ ဝမ်းထဲမှာ သဘောပြောင်း၍ မြေဆိုးအဆိပ်အတောက် ဖြစ်လိမ့်မည်။¹⁵ သူမျိုသော စည်းစိမ်ဥစ္စာကို တဖန်အန်ရလိမ့် မည်။ ဘုရားသခင် လည်း သူ့ကို ဝမ်းနှုတ်တော်မူမည်။¹⁶ သူသည် မြေဆိုး အဆိပ်အတောက်ကို စို့၍ မြေဟောက်ကိုက်သဖြင့် သေ ရလိမ့်မည်။¹⁷ အသွယ်သွယ်သောမြစ်၊ နို့နှင့်ပျားရည်စီး သော မြစ်တို့ကို မမြင်ရ။¹⁸ မိမိလုပ်၍ရသောဥစ္စာကို မိမိ မသုံးဘဲ ပြန်ပေး ရ၏။ ပြန်ပေးရသော ဥစ္စာဖြစ်သော ကြောင့် အားရခြင်း မရှိရ။¹⁹ ဆင်းရဲသားတို့ကို ညှဉ်းဆဲ စွန့်ပစ်၍၊ မိမိ မဆောက်သော အိမ်ကို လူယူသောကြော င်၎င်း၊²⁰ လောဘမပြေနိုင်သောကြောင့်၎င်း၊ အလိုရှိ

သော ဥစ္စာတစုံတခုမျှမကြွင်း ဆုံးရှုံးရလိမ့်မည်။²¹ သူ
 လုယူချင်သော လောဘလက်နှင့် အဘယ် အရာမျှ မလွတ်
 သောကြောင့်၊ သူ၏စည်းစိမ်မတည်ရ။²² ဥစ္စာကြွယ်ဝ
 စဉ်တွင်ပင် ဆင်းရဲခြင်းနှင့်တွေ့၍၊ အမျိုးမျိုးသော အမှု
 တို့သည် ရောက်ကြလိမ့်မည်။²³ သို့သော်လည်း သူသည်
 ဝစ္စာစားရ၏။ ဘုရားသခင်သည် အမျက်တော်အရှိန်ကို
 လွှတ်၍သူစားစရာဘို့ အမျက်တော် မိုဗ်းကို ရွာစေတော်
 မူမည်။²⁴ သံလက်နက်ကို ရှောင်၍ ပြေးသော်လည်း၊
 ကြေးဝါလေးဖြင့် ထုတ်ချင်းခွင်းလိမ့်မည်။²⁵ မြှားကို
 နှုတ်လျှင် မိမိကိုယ်ထဲက ထွက်လာ၏။ အရောင်တောက်
 သောထားသည်သူ၏ သည်းခြေထဲက ထွက်လာ၍၊ သူ
 သည် မိန်းမောတွေဝေလျက် နေရ၏။²⁶ ခပ်သိမ်းသော
 ဘေးတို့သည် သူ့အဘို့ သိုထား လျက်ရှိကြ၏။ လူမ
 မွေးသောမီးသည် သူ့ကိုလောင်လိမ့် မည်။ သူ၏နေရာ၌
 ကြွင်းသမျှသော အရာတို့ကို လောင် လိမ့်မည်။²⁷ မိုဗ်း
 ကောင်းကင်သည် သူ၏အပြစ်ကို ဘော်ပြ ၍၊ မြေကြီး
 သည်လည်း သူ့တဘက်၌ ထလိမ့်မည်။²⁸ သူ၏အိမ်၌ရှိ
 သော ဥစ္စာသည်ကွယ်ပျောက်၍၊ အမျက်တော် ထွက်သာ
 နေ၌ ရေကဲ့သို့စီးသွားလိမ့်မည်။²⁹ ထိုသို့သော ဆုလပ်
 ကို ဘုရားသခင်သည် လူဆိုး အားပေးတော်မူ၏။ ထိုသို့
 သော အမွေဥစ္စာကို ဘုရား သခင် ခွဲဝေစီရင်တော်မူသည်
 ဟု မြက်ဆို၏။

21

1 ယောဘပြန်၍ မြွက်ဆိုသည်ကား၊ 2 ငါ့စကားကို စေ့စေ့နားထောင်၍ ငါ့အားနှစ်သိမ့်ခြင်းကို ပြုကြလော့။ 3 ငါပြောရသောအခွင့်ရှိစေခြင်းငှါ သည်းခံကြလော့။ ငါပြောပြီးမှ ပြက်ယယ်ပြုချင်လျှင် ပြုကြလော့။ 4 ငါမြည်တမ်းသောအရာနှင့် လူ့ဆိုင်သလော။ အဘယ်ကြောင့် စိတ်မတိုသင့်သနည်း။ 5 ငါ့ကိုကြည့်ရှုလျက် မိန်းမောတွေဝေ၍၊ သင်တို့ပစပ်ကို သင်တို့လက်နှင့် ဖုံးအုပ်ကြလော့။ 6 ငါသည်အောက်မေ့သောအခါ၊ မိန်းမောတွေဝေ၍၊ ကိုယ်အသားသည် တုန်လှုပ်လျက်ရှိ၏။ 7 လူဆိုးတို့သည် အသက်ရှင်ရုံမျှမက၊ အဘယ်ကြောင့် အသက်ကြီး၍ ဘုန်းစည်းစိမ်နှင့် ပြည့်စုံကြသနည်း။ 8 သူတို့သားသမီးတို့သည် သူတို့ပတ်ဝန်းကျင်အရပ်၌၎င်း၊ သူတို့အမျိုးအနွယ်သည် သူတို့ရှေ့မှောက်၌၎င်း နေရာကျကြ၏။ 9 သူတို့အိမ်များသည်လည်း ဘေးနှင့်လွတ်၍ ငြိမ်ဝပ်ကြ၏။ ဘုရားသခင်ဒဏ်ခတ်တော်မူခြင်းနှင့် ကင်းလွတ်ကြ၏။ 10 သူတို့နွားလားသည် မချွတ်မလွဲ အရွယ်လိုက်တတ်၏။ နွားမသည်လည်း ဝမ်းပိုးမပျက်ဘူးတတ်၏။ 11 သူတို့သူငယ်များကို သိုးစုကဲ့သို့ လွတ်၍၊ သားသမီးတို့သည် ကခုန်တတ်ကြ၏။ 12 သူတို့သည် ပတ်တာနှင့်စောင်းကို တီးလျက်၊ သီချင်းဆို၍ နှံခရာမှုတ်သံနှင့် ဝမ်းမြောက်တတ်ကြ၏။ 13 ပျော်မွေ့လျက် အသက်ကာလကို လွန်စေ၍၊ ချက်ခြင်းသေမင်း

နိုင်ငံသို့ ဆင်းသက် တတ်ကြ၏။ 14 ဘုရားသခင် အားလည်း၊ ငါ့တို့ထံမှ ထွက်သွားလော့။ ကိုယ်တော်၏တရားကို ငါတို့မသိ လိုဟူ၍၎င်း၊ 15 အနန္တတန်ခိုးရှင်သည် အဘယ်သို့သောသူဖြစ်၍ ငါတို့သည် ဝတ်ပြုရမည်နည်း။ သူ့ကိုဆုတောင်းလျှင် အဘယ်ကျေးဇူးရှိလိမ့်မည်နည်းဟူ၍၎င်း ဆိုတတ်ကြ၏။ 16 သို့သော်လည်း သူတို့သည် ကိုယ်စည်းစိမ်ကို ကိုယ်မပိုင်ကြ။ မတရားသောသူတို့၏ အကြံအစည်ကို ငါသည် ဝန်မခံ။ 17 မတရားသောသူတို့၏ မီးခွက်သည် သေ၍၊ သူတို့ကို ဖျက်ဆီးခြင်းငှါ ဘုရားသခင်သည် အမျက်တော် ထွက်သဖြင့်၊ ဘယ်နှစ်ကြိမ်ဘေးဥပဒ်တို့ကို စီရင်တော်မူဘူးသည်ကို၎င်း၊ 18 သူတို့သည် လေရှေ့မှာအမှိုက်နှင့် မုန်တိုင်းတိုက် သွားသော ဖွဲ့ကဲ့သို့ ဘယ်နှစ်ကြိမ်ဖြစ်ဘူးသည်ကို၎င်း၊ 19 ဘုရားသခင်သည် သူ၏အပြစ်ကို သူ၏သားသမီးတို့အဘို့ ဘယ်နှစ်ကြိမ် သို့ထားတော်မူဘူးသည်ကို ၎င်း၊ သူသည်ကိုယ်တိုင် သိ၍၊ 20 ကိုယ်ပျက်စီးခြင်းကို ကိုယ် မျက်စိနှင့် မြင်လျက်၊ အနန္တတန်ခိုးရှင်၏အမျက်တော်ကို သောက်စိမ့်သောငှါ၊ သူ၏အပြစ်ကို ဘယ်နှစ်ကြိမ်ဆပ်ပေးတော်မူဘူးသည်ကို ၎င်းသိမှတ်ကြလော့။ 21 သူနေရသောနှစ်လစေ့သောအခါ၊ သူ့သားသမီးတို့၌ ရောက်သော အမှုနှင့် သူသည် အဘယ်သို့ ဆိုင်သနည်း။ 22 မြင့်သော အရပ်၌နေသောသူတို့ကို အစိုးရတော်မူသော ဘုရားသခင်ကို အဘယ်သူ သွန်သင်လိမ့်မည် နည်း။ 23 တယောက်

သောသူကား ခွန်အားနှင့် ပြည့်စုံ လျက်၊ ငြိမ်ဝပ်ချမ်းသာ
 စွာ သေတတ်၏။ 24 သူ၏နံဖေးတို့သည် ဆူဖြိုး၍၊ အရိုး
 တို့လည်း ခြင်ဆီနှင့် စိုစွတ်ကြ၏။ 25 တယောက်သော
 သူကား တခါမျှ မပျော်မေ့၊ စိတ်ညှိုးငယ်လျက် သေ
 တတ်၏။ 26 နှစ်ယောက်လုံးတို့သည် မခြားမနာ၊ မြေမှုန့်၌
 အိပ်၍ တီကောင်များ ဖုံးလွှမ်းခြင်းကို ခံရကြ၏။ 27 သင်
 တို့သည် အောက်မေ့သောအရာ၊ ငါ့ကို မနာလိုသော စိတ်နှင့်
 ဆင်ခြင်သောအရာတို့ကို ငါသိ၏။ 28 အာဏာထားတတ်
 သော သူ၏အိမ်သည် အဘယ်မှာရှိသနည်း။ မတရား
 သောသူတို့၏ ဘုံဗိမာန်တို့ သည် အဘယ်မှာရှိသနည်း
 ဟု သင်တို့သည် ဆိုကြလိမ့် မည်။ 29 ခရီးသွားသော
 သူတို့ကို မမေးကြဘူးသလော။ 30 ဖျက်ဆီးရာနေ့ရက်
 ကာလဘို့ မတရားသော သူတို့သည် ယခုဘေးလွတ်လိ
 မ့်မည်အကြောင်း၊ ဒေါသ အမျက်ခံရာနေ့ရက်ကာလဘို့
 ယခုထွက်မြောက်လိမ့်မည် အကြောင်းတည်းဟူသောသူ
 တို့လက္ခဏာသက်သေများကို မသိကြသလော။ 31 သူ
 ပြုသောအမှုကို သူ့ရှေ့မှာ အဘယ်သူဘော်ပြလိမ့်မည်
 နည်း။ သူ၏အပြစ်နှင့်အလျောက် အဘယ်သူ ဆပ်ပေး
 လိမ့်မည်နည်း။ 32 သူသည် သင်္ဂြိုဟ်ခြင်းသို့ရောက်၍၊
 သူ၏သင်္ချိုင်းပုံကို အစောင့်ထားကြလိမ့်မည်။ 33 သူသည်
 ချိုင့်မြေစိုင့်တို့ကို ချိုနှိုးထင်လိမ့်မည်။ မရေတွက်နိုင်
 အောင်များစွာသောသူတို့သည် သူ့ရှေ့၌ သွားနှင့်သကဲ့သို့၊
 သူသည် လူခပ်သိမ်းတို့ကို မိမိနောက်၌ သွေးဆောင်လိမ့်

မည်။³⁴ သို့ဖြစ်၍ သင်တို့ပြန်ပြောသော စကား၌ မုသာပါ
သောကြောင့်၊ အဘယ်သို့ငါ့ကို အချည်းနှီးနှစ်သိမ့်စေ ကြ
လိမ့်မည်နည်းဟု မြွက်ဆို၏။

22

1 တဖန် တေမန်အမျိုးသား ဧလိဖတ်မြွက်ဆိုသည်
ကား၊² လူသည် မိမိပညာအားဖြင့် မိမိအကျိုးကို
ပြုစုသကဲ့သို့ ဘုရားသခင်၌ ကျေးဇူးပြုနိုင်သလော။
³ သင်၏ဖြောင့်မတ်ခြင်းအားဖြင့်၊ အနန္တတန်ခိုး ရှင်သည်
ကျေးဇူးရှိတော်မူသလော။ သင်၏အကျင့်၌ အပြစ်မပါ
ကြောင်းကို ထင်ရှားစေသောအားဖြင့် အကျိုး စီးပွားရှိ
တော်မူသလော။⁴ သင့်ကိုကြောက်ရွံ့သောကြောင့် ဆုံးမ
ပေးတော်မူမည်လော။ သင်နှင့်တရားတွေ့တော်မူမည်
လော။⁵ သင်ပြုသော ဒုစရိုက်သည် အလွန်ကြီးသည်
မဟုတ်လော။ သင့်အပြစ်တို့သည် မရေတွက်နိုင်အောင်
များပြားသည်မဟုတ်လော။⁶ သင်သည်ညီအစ်ကိုပေါင်
ထားသော ဥစ္စာကို မတရားသဖြင့် ခံယူပြီ။ ဆင်းရဲသော
သူတို့၏ အဝတ်ကို လည်း ချွတ်ယူပြီ။⁷ မောသောသူ
သောက်ဘို့ ရေကိုမပေး။ ငတ်မွတ်သောသူကိုမကျွေး။
⁸ အားကြီးသောသူမူကားမြေကို ပိုင်ရ၏။ ဂုဏ်အသရေ
ရှိသော သူသည် နေရသောအခွင့်ကိုရ၏။⁹ သင်သည်
မှတ်ဆိုးမတို့ကို လက်ချည်းလွှတ်လိုက်၍၊ မိဘမရှိသော
သူငယ်တို့၏လက်ကိုချိုးပြီ။¹⁰ ထိုကြောင့် ကျော့ကွင်း
နှင့် ကျော့မိပြီ၊ ထိတ်လန့်သောစိတ်နှင့် ပင်ပန်းရ၏။

11 မမြင်နိုင်သော မှောင်မှိုက်သည် ညဉ့်ခဲ၍၊ ပြင်းစွာ စီးသော ရေသည် လွှမ်းမိုးရ၏။ 12 ဘုရားသခင်သည် ကောင်းကင်ဘဝဂ်ပေါ်မှာ ရှိတော်မူသည်မဟုတ်လော။ ကြယ်တို့သည် အဘယ်မျှ လောက်မြင့်ကြသည်တကား။ 13 သို့ဖြစ်၍သင်က၊ ဘုရားသခင်သည် အဘယ်သို့ သိတော်မူမည်နည်း။ ထူသောတိမ်တိုက်ကွယ်လျက်နှင့် စီရင်တော်မူနိုင်မည်လော။ 14 မမြင်နိုင်အောင် ထူထပ်သော တိမ်တို့သည် ကိုယ်တော်ကို လွှမ်းမိုးကြ၏။ ကောင်းကင်စကြဝဠာ ထိပ်ပေါ်မှာ လှည့်လည်တော်မူသည်ဟု ဆိုတတ်၏။ 15 ကာလအချိန်မစေ့မှီ ဖျက်ဆီးခြင်း၊ ရေလွှမ်းမိုး၍၊ 16 အခြေအမြစ်ပယ်ရှင်းခြင်းကို ခံရသောသူတည်းဟူသော ဘုရားသခင်အား ငါတို့ထံမှ ထွက်သွားလော့ဟူ၍ ၎င်း၊ အနန္တတန်ခိုးရှင်သည် ငါတို့အဘို့အဘယ်သို့ ပြုနိုင်သနည်းဟူ၍ ၎င်း၊ 17 ဆိုတတ်သော အဓမ္မ လူတို့လိုက်ဘူး သောလမ်းဟောင်းကို သင်သည်လိုက်ဦးမည်လော။ 18 သို့ရာတွင် ဘုရားသခင်သည် သူတို့အိမ်ကို ကောင်းသောအရာနှင့် ပြည့်စေတော်မူ၏။ မတရားသောသူတို့၏ အကြံအစည်ကို ငါသည် ဝန်မခံ။ 19 ဖြောင့်မတ်သောသူတို့သည် ကြည့်မြင်၍ ဝမ်းမြောက်ကြ၏။ အပြစ်ကင်းသောသူတို့သည် ထိုအဓမ္မလူ တို့ကို ကဲ့ရဲ့တတ်ကြ၏။ 20 အကယ်စင်စစ်ငါတို့ရန်သူသည် ပျက်စီးလေပြီ။ သူ၏စည်းစိမ်ကို မီးလောင်လေပြီဟု ဆိုရကြ၏။ 21 ဘုရားသခင်နှင့် အကျွမ်းဝင်၍ မိဿဟာယဖွဲ့လော့။

ထိုသို့ပြုမှ ကောင်းစားခြင်းသို့ ရောက်ရလိမ့်မည်။²² နှုတ်
 တော်ထွက်တရားကို ခံယူ၍ စကားတော်ကို နှလုံး၌သွင်း
 ပါလော့။²³ အနန္တတန်ခိုးရှင်ထံတော်သို့ ပြန်လာလျှင်၊
 တည်ဆောက်ခြင်း ရှိ လိမ့် မည်။ သင့်အိမ်မှ ဒုစရိုက်ကို
 ပယ်ရှား လျှင်၊²⁴ ရွှေကိုမြေမှုန့်ကဲ့သို့၎င်း၊ ဩဖိရရွှေကို
 မြစ်၌ ရှိသောကျောက်စရစ် ကဲ့သို့၎င်းသို့ထားရလိမ့်မည်။
²⁵ ထိုအခါအနန္တတန်ခိုးရှင်သည် သင်၌ရွှေရတနာ၊ သင်
 သုံးရသော ငွေဘဏ္ဍာဖြစ်တော်မူလိမ့်မည်။²⁶ သင်သည်
 အနန္တတန်ခိုးရှင်၌ မွေ့လျော်၍၊ ဘုရားသခင်ကို ဖူးမြော်
 ရသောအခွင့်ရှိလိမ့်မည်။²⁷ သင်ဆုတောင်းသောအခါ
 နားထောင်တော်မူ မည်။ သစ္စာ ဂတိထားသည်အတိုင်း၊
 သစ္စာဝတ်ဖြေရသော အခွင့်ရှိလိမ့်မည်။²⁸ သင်ကြံစည်
 သောအကြံအစည်သည် ထမြောက် ၍၊ သင်သွားသော
 လမ်း၌ ရောင်ခြည်ထွန်းလိမ့်မည်။²⁹ သူတပါးတို့သည်
 နှိမ့်ချခြင်းကိုခံရသောအခါ၊ သင်ကချီးမြှောက်သောအ
 ခွင့်ရှိသည်ဟု ဆိုရလိမ့်မည်။ စိတ်နှိမ့်ချသောသူကို
 ကယ်တင်တော်မူလိမ့်မည်။³⁰ အပြစ်မကင်းသောသူကို
 ပင် ကယ်နှုတ်တော်မူလိမ့်မည်။ သင်ပြုသောအမှု သန့်
 ရှင်းသောအားဖြင့် သူသည်ကယ်တင်ခြင်းသို့ ရောက်လိမ့်
 မည်ဟုမြင်ဆို၏။

23

1-2 ယောဘပြန်၍ မြက်ဆိုသည်ကား၊ ယခု ငါပြင်း
 စွာ မြည်တမ်းသော်လည်း၊ ငါခံရသောဒဏ်သည်သာ၍

ပြင်းပါ၏။ 3 ဘုရားသခင်ကိုတွေ့နိုင်သော အရပ်ကို ငါ သိပါစေသော။ ပလ္လင်တော်ရှေ့သို့ ရောက်ပါစေသော။
 4 ရှေ့တော်သို့ရောက်မှ ငါသည် ကိုယ်အမှုကိုပြင်ဆင်၍၊ များစွာသောအကျိုးအကြောင်းတို့ကို လျှောက်ထားရ၏။
 5 ငါ့အား ပြန်ပြောမိန့်မြွက်တော်မူသော စကားတော်ကို ငါ သိနားလည်ရ၏။ 6 မဟာ တန်ခိုးတော် အားဖြင့် ငါ နှင့် တရား တွေ့တော်မူမည်လော။ တွေ့တော်မမူ။ ငါ့ စကားကို နားထောင် တော်မူမည်။ 7 ပြောင့်မတ်သောသူ သည် ရှေ့တော်၌ဆွေးနွေးသော အခွင့်ရှိ၍၊ တရားရှင် သည် ငါ့အမှုကို အစဉ် ရှင်းလင်းစေတော်မူမည်။ 8 ယခု မူကား၊ ငါတက်လျှင် ဘုရားသခင်ရှိတော်မမူ။ ဆုတ်လျှင် ကိုယ်တော်ကို မရိပ်မိ။ 9 လုပ်တော်မူရာ လက်ဝဲဘက်သို့ သွားလျှင် ကိုယ်တော်ကို မဖူးမတွေ့ရ။ လက်ျာဘက်၌ ပုန်းရှောင် လျက် နေတော်မူသောကြောင့်၊ ကိုယ်တော်ကို မမြင်ရ။ 10 သို့သော်လည်းငါသွားသောလမ်းကို သိတော် မူ၏။ စစ်တော်မူခြင်းကို ခံပြီးမှ၊ ရွှေကဲ့သို့ငါပေါ်လိမ့်မည်။ 11 ခြေတော်ရာကိုအစဉ်တစိုက် ငါရှောက်သွား၍၊ ကြွတော် မူရာလမ်းကို မလွဲမရှောင်လိုက်ပါ၏။ 12 ထားတော်မူ သော ပညတ်တို့ကို ငါမပယ်။ နှုတ်တော်ထွက် စကား တို့ကို ငါရင်ခွင်၌ သိုထားပါ၏။ 13 သို့ရာတွင် သဘော တညီတည်းရှိတော်မူသော ဘုရားသခင်ကို အဘယ်သူ သည် ပြောင်းလဲစေနိုင်မည် နည်း။ အလိုတော်ရှိသည် အတိုင်း ပြုတော် မူ လိမ့် မည်။ 14 ငါ့အငန်း အတာကို

စီရင်တော်မူ၏။ ထိုသို့သော အကြံအစည်တော်အများ ရှိကြ၏။ 15 ထိုကြောင့်ရှေ့တော်၌ ငါထိတ်လန့်လျက် နေ၍ ဆင်ခြင်သောအခါ၊ ကိုယ်တော်ကိုကြောက်ရွံ့ရ၏။ 16 ဘုရားသခင်သည် ငါ့စိတ်ပျက်စေခြင်းငှါ၎င်း၊ အနန္တ တန်ခိုးရှင်သည် ငါကြောက်ရွံ့စေခြင်းငှါ ပြုတော် မူ၏။ 17 အကြောင်းမူကား၊ မှောင်မှိုက်မရောက်မှီ ငါ့ကို ပယ်ရှင်း တော်မမူ၊ ဝစူထပ်သောမှောင်မှိုက်မှ ငါ့ကို ကွယ်ကာတော် မမူပါတကား။

24

1 အနန္တတန်ခိုးရှင်သည် အဘယ်ကြောင့် ကာလ အချိန်တို့ကို သို့ထားတော်မမူသနည်း။ နားလည်သော သူတို့သည် တရားစီရင်တော်မူရာ နေ့ရက်ကိုအဘယ် ကြောင့် မမြင်ရသနည်း။ 2 အချို့သော သူတို့သည် မြေမှတ်တိုင်တို့ကို ရွှေ့တတ်ကြ၏။ သူတပါး၏ သိုး ဆိတ်တို့ကို လုယူ၍ ကိုယ်အဘို့ ထိန်းကျောင်းကြ၏။ 3 မိဘမရှိသောသူငယ်၏မြည်းကို မောင်းသွား၍၊ မုတ် ဆိုးမ၏နွား ကိုအပေါင်ယူကြ၏။ 4 ငတ်မွတ်သော သူ တို့ကို လမ်းလွဲစေကြ၏။ ဆင်းရဲသောပြည်သားတို့သည် စုဝေး၍ ပုန်းရှောင်လျက် နေရကြ၏။ 5 သူတို့သည် အလုပ်လုပ်ခြင်းငှါ တော၌ရိုင်းသော မြည်းကဲ့သို့ ထွက် ရကြ၏။ စားစရာကိုရှာခြင်းငှါ နံနက် စောစောသွား၍၊ ကိုယ်အဘို့နှင့် သားသမီးတို့အဘို့ကို တော၌တွေ့ရကြ၏။ 6 လယ်ပြင်၌ကား၊ ညှဉ်းဆဲသောသူ၏ စပါးကို ရိတ်၍၊

သူ၏စပျစ်သီးကို သိမ်းရကြ၏။ 7 ချမ်းသောကာလ၌ ကိုယ်ကို ဖုံးလွှမ်းစရာ အဝတ်မရှိ။ အချည်းစည်းအိပ်ရကြ၏။ 8 တည်းခိုစရာ တဲမရှိသောကြောင့်၊ တောင်ပေါ်၌ မိုဃ်းရေ စိုစွတ်လျက် ကျောက်ကြားမှာ ခိုရကြ၏။ 9 အဘမရှိသောသူငယ်သည် အမိနို့နှင့်ကွာရ၏။ ဆင်းရဲသားသည် မိမိဥစ္စာကို ပေါင်ထားရ၏။ 10 အဝတ်မရှိအချည်းစည်းလှည့်လည်၍ မွတ်သိပ်လျက်၊ သူတပါးကောက်လှိုင်းကို ထမ်းရ၏။ 11 သူတပါးအိမ်မှာ ဆီကို ကြိတ်လျက်၊ စပျစ်သီးကို နင်းနယ်လျက် အငတ်ခံရ၏။ 12 လူတို့သည် မြို့ထဲမှာ ညည်းတွားကြ၏။ နာသောသူတို့သည် အော်ဟစ်ကြ၏။ နာသောသူတို့သည် အော်ဟစ်ကြ၏။ သို့သော်လည်း သူတို့ဆုတောင်းသော စကားကို ဘုရားသခင်သည် ပမာဏပြုတော်မမူ။ 13 အချို့သောသူတို့သည် အလင်းကို ဆန့်ကျင်ဘက်ပြု၍ အလင်းသဘောကိုမသိ။ လင်းသောလမ်းသို့ မလိုက်တတ်ကြ။ 14 လူသတ်သည် စောစောထ၍ ဆင်းရဲငတ်မွတ်သောသူတို့ကို သတ်တတ်၏။ ည၌အခါ သူ့ခိုးလုပ်တတ်၏။ 15 သူ့မယားကို ခိုးသောသူသည် ညဦးယံအချိန်ကို မြော်လင့်၍၊ မိမိမျက်နှာကိုဖုံးလျက် အဘယ်သူမျှ မမြင်ရဟု ဆိုတတ်၏။ 16 လူဆိုးတို့သည် ည၌အချိန်၌ သူတပါး၏အိမ်ကို ဖောက်ထွင်းတတ်ကြ၏။ နေ့အချိန်၌ ပုန်းလျက်နေ၍ အလင်းကိုရှောင်တတ်ကြ၏။ 17 နံနက်ယံကို သေမင်းအရိပ်ကဲ့သို့ ထင်မှတ်၍၊ သေမင်းအရိပ်

ကြောက်မက်ဘွယ်သောဘေးတို့ကို သိရကြ၏။¹⁸ ရေပေါ်မှာပေါ့ပါးကြ၏။ မြေပေါ်မှာ ကျိန်ဆဲ သောအဘို့ကို ခံရ၍၊ စပျစ်ဥယျာဉ်အနီးသို့ မချဉ်းရကြ။¹⁹ မိုဗ်းရေသည် ခန်းခြောက်ခြင်းအားဖြင့်၎င်း၊ နေပူအရှိန်အားဖြင့်၎င်း၊ ကွယ်ပျောက်တတ်သကဲ့သို့၊ မတရားသောသူသည် သေမင်းနိုင်ငံ၌ ကွယ်ပျောက်တတ်၏။²⁰ သူ၏အမိသည် သူ့ကိုမေ့လျော့၍၊ တီကောင်တို့သည် မြိန်စွာ စားလိမ့်မည်။ နောက်တဖန် အဘယ်သူမျှ မအောက်မေ့ရ။ မတရားသော သူသည်သစ်ပင်ကဲ့သို့ ကျိုးရလိမ့်မည်။²¹ မတရားသောသူသည် သားမဘွားသောမိန်းမကို ညှဉ်းဆဲတတ်၏။ မုတ်ဆိုးမကိုလည်း ကျေးဇူး မပြုတတ်။²² အားကြီးသောသူကိုပင် မိမိတန်ခိုးကြောင့် ပယ်ရှင်းတတ်၏။ ထသောအခါ လူတိုင်းကိုယ် အသက် အဘို့ စိုးရိမ်တတ်၏။²³ သို့ရာတွင်ရဲရင့်စွာ ခိုလှုံရာအခွင့်ကို သူ့အားပေး၍၊ ထိုသို့သော သူတို့၏ အမှုများကို ပမာဏပြုတော် မူ၏။²⁴ ခဏချီးမြှောက်ခြင်းသို့ ရောက်၍ တဖန် ကွယ်ပျောက်ကြ၏။ နှိမ်ချခြင်းသို့ရောက်သဖြင့်၊ အခြားသော သူကဲ့သို့ အသက်ချုပ်ခြင်းကို၎င်း၊ စပါးနှုံအဖျားကဲ့သို့ ရိတ်ဖြတ်ခြင်းကို၎င်း ခံရကြ၏။²⁵ သို့မဟုတ်လျှင်၊ ငါ၏မုသာအပြစ်ကို အဘယ်သူ ပြမည်နည်း။ ငါ၏စကားကို အဘယ်သူချေမည်နည်းဟု မြွက်ဆို၏။

25

¹ တဖန် ရှုအာအမျိုးသား ဗိလဒဒ်မြွက်ဆိုသည် ကား၊

2 ဘုရားသခင်သည် အာဏာတော်နှင့်၎င်း၊ ကြောက်ရွံ့ရုံ သေဘွယ်သော ဂုဏ်တော်နှင့်၎င်း ပြည့်စုံ၍၊ မြင့်သော ဌာနတော်၌ ငြိမ်သက်ခြင်းကို ပြုစုတော်မူ၏။ 3 ဗိုလ်ခြေ တော်တို့ကို ရေတွက်နိုင်သလော။ အလင်းတော်သည် အဘယ်သူကို မလင်းဘဲ နေသနည်း။ 4 သို့ဖြစ်၍ လူ သည် ဘုရားသခင်ရှေ့တော်၌ ကုသိုလ်ကို အဘယ်သို့ရ နိုင်သနည်း။ လူမိန်းမဘွားမြင် သောသူသည် အဘယ်သို့ သန်ရှင်းနိုင်သနည်း။ 5 လသော်လည်း အလင်းမရှိ။ ကြယ် သော်လည်း ရှေ့တော်၌ မဖြူစင်။ 6 ထိုမျှမက၊ တီကောင် ဖြစ်သောလူ၊ ပိုးရွှံ့ဖြစ်သောလူသားကို အဘယ်ဆိုဘွယ်ရာ ရှိသနည်းဟု မြွက်ဆို၏။

26

1 ယောဘ ပြန်၍ မြွက်ဆိုသည် ကား၊ 2 သင်သည် အားနည်းသောသူကို အဘယ်သို့မစသနည်း။ လက်ကျ သောသူကို အဘယ်သို့ ထောက်ပံ့သနည်း။ 3 မိုက်သော သူကို အဘယ်သို့ အကြံပေးသနည်း။ ထူးဆန်းသော ပညာကို အဘယ်သို့ပြသနည်း။ 4 ဤစကားကို အဘယ်သူ အား မြွက်ဆိုသနည်း။ အဘယ်သူ၏ ဝိညာဉ်အားဖြင့် ဟောပြောသနည်း။ 5 အောက်အရပ်၌ သင်္ချိုင်းသားတို့နှင့် တကွ ရေ များနှင့်ရေ၌ နေသောသူများတို့သည် တုန်လှုပ် ကြ၏။ 6 မရဏနိုင်ငံသည် ရှေ့တော်၌ လှန်လျက်ရှိ၏။ အဗဒုဒန်နိုင်ငံကို ဖုံးအုပ်ခြင်းမရှိရာ။ 7 မိုဃ်းကောင်းကင် ကို လွတ်လပ်လဟာ၌ ကြက် တော်မူ၏။ မြေကြီးကို

အခုအခံမရှိ ဆွဲထားတော်မူ၏။ 8 ထူထပ်သော မိုဃ်း
 တိမ်တော်နှင့် ရေကို ထုပ်တော်မူ၍၊ မိုဃ်းတိမ်သည် မ
 စုတ်မပြတ်နေ၏။ 9 မိုဃ်းတိမ်တော်ကို ဖြန့်၍ ပလ္လင်
 တော်မျက်နှာကို ဖုံးအုပ်တော်မူ၏။ 10 အလင်းနှင့်အမှိုက်
 ဆုံမိရာ အပိုင်းအခြား၌ စကြဝဠာကို ကန့်ကွက်တော်
 မူ၏။ 11 ဆုံးမတော်မူခြင်းကြောင့်၊ မိုဃ်းကောင်းကင်တိုင်
 တို့သည် တုန်လှုပ်၍ မိန်းမောတွေဝေလျက်နေကြ၏။
 12 တန်ခိုးတော်အားဖြင့် သမုဒ္ဒရာကို ဆုံးမတော် မူ၏။
 ပညာတော်အားဖြင့်သူ၏ မာနကို ချိုးဖျက်တော် မူ၏။
 13 ဝိညာဉ်တော်အားဖြင့် မိုဃ်းကောင်းကင် တန်ဆာများကို
 ပြင်၍၊ လျင်မြန်သောနဂါးကို ကင်တန် ဆာများကိုပြင်၍၊
 လျင်မြန်သော နဂါးကိုလည်း ဖန်ဆင်း တော်မူ၏။ 14 ဤ
 ရွှေ့ကား၊ အမှုတော်အရိပ်အမြှောက်သာဖြစ်၏။ စကားတော်
 အသံအနည်းငယ်ကိုသာ နားကြားရ၏။ တန်ခိုးတော်မို
 ဃ်းကြိုးသံကို အဘယ်သူနားလည်နိုင် သနည်းဟု မြက်
 ဆို၏။

27

1 ယောဘသည် လက်စကားကို ဆက်၍ မြက်ဆို
 သည်ကား၊ 2 ငါ့ကိုအမှုရှုံးစေတော်မူသော ဘုရားသခင်၊
 ငါ့ဝိညာဉ်ကို ညှဉ်းဆဲတော်မူသော အနန္တတန်ခိုးရှင်သည်
 အသက်ရှင်တော်မူသည် မှန်လျှင်၊ 3 ငါ့အသက်ရှင်လျက်၊
 ငါ့နှာခေါင်း၌ ဘုရားသခင်ပေးတော်မူသော အသက်တည်
 သမျှကာလပတ်လုံး၊ 4 တခါမျှအဓမ္မစကားကို ငါ့နှုတ်မ

မြက်။ လှည့်စားသော စကားကို ငါ့လျှာဖြင့် ငါမပြောဘဲနေမည်။⁵ သင်တို့သဘောဖြောင့်သည်ဟု ဝန်ခံသောစကားသည် ငါနှင့် ဝေးပါစေသော။ ငါသည် ကိုယ် သဘောဖြင့်သည်ကို သေသည်တိုင်အောင် မငြင်း။⁶ ငါသည် တရားကိုအကျင့်ကိုလက်မလွှတ်၊ စွဲကိုင်လျက်နေမည်။ အသက်ရှင်သမျှကာလပတ်လုံး ကိုယ်စိတ်နှလုံးသည် ကိုယ်ကို အပြစ်မတင်ရ။⁷ ငါ့ရန်သူသည် ဆုံးသောသူကဲ့သို့၎င်း၊ ငါ့တဘက်၌ ထသောသူသည် မဖြောင့်မတ်သော သူကဲ့သို့၎င်း ဖြစ်ပါစေသော။⁸ အဓမ္မလူသည် ဆုံးခြင်းသို့ ရောက်၍၊ အသက်ဝိညာဉ်ကိုဘုရား သခင်နှုတ်တော်မူသောအခါ အဘယ် မြော်လင့်စရာရှိသေးသနည်း။⁹ ထိုအမှုရောက်သောအခါ၊ သူအော်ဟစ်ခြင်းကို ဘုရားသခင်နားထောင်တော်မူမည်လော။¹⁰ ထိုသူသည် အနန္တတန်ခိုးရှင်၌ မွေ့လျော်လိမ့်မည်လော။ ဘုရားသခင်ကို အစဉ်ပဋ္ဌာနပြုလိမ့်မည် လော။¹¹ ဘုရားသခင်၏အမှုတော်တို့ကို သင်တို့အား ငါပြသမည်။ အနန္တတန်ခိုးရှင် ကြံစည်တော်မူသောအရာ တို့ကို ငါထိမ်ဝှက်၍မထား။¹² သင်တို့သည် ကိုယ်တိုင် သိမြင်လျက်၊ ဤမျှလောက် အချည်းနှီးသော စိတ်ကို အဘယ်ကြောင့် ပြုစု ကြသနည်း။¹³ လူဆိုးအား ဘုရားသခင် ပေးတော်မူသော ဆုလုပ်၊ ညှဉ်းဆဲတတ်သောသူသည် အနန္တတန်ခိုးရှင်၏ လက်တော်မှ ခံရသော အမွေဥစ္စာဟူမူကား၊¹⁴ သူ၏သားသမီးများပြားသော်လည်း ထားစာ ဖြစ်ကြ၏။ မွတ်သိပ်ခြင်းကိုလည်း

ခံရကြ၏။ 15 သူ့ဥကျန်ကြွင်းသော သူတို့ကို သေမင်း သင်္ဂြိုဟ် လိမ့်မည်။ သူ၏မုတ်ဆိုးမတို့သည် ငိုကြွေးခြင်းကို မပြု ရကြ။ 16 သူသည် ငွေကို မြေမှုန့်ကဲ့သို့ ပုံ၍၊ အဝတ်တန်ဆာကို ရွှံ့ကဲ့သို့ ပြင်ဆင်သော်လည်း၊ 17 ထိုအဝတ်တန်ဆာကို ဖြောင့်မတ်သော်သူသည် ဝတ်ဆင်လိမ့်မည်။ ထိုငွေကို အပြစ်ကင်းသော သူသည် ဝေငှလိမ့်မည်။ 18 သူဆောက်သော အိမ်သည် ပိုးရွှံ့အိမ်ကဲ့သို့ ၎င်း၊ ကင်းတဲကဲ့သို့ ၎င်း ဖြစ်၏။ 19 ထိုရတတ်သော သူသည် သေသောအခါ သင်္ဂြိုဟ်ခြင်းကို မခံရ။ မျက်စိတမှိတ်၌ ဆုံးရှုံးပြီ။ 20 ထသောရေကဲ့သို့ ဘေးဥပဒ်တို့သည် သူ့ကို လိုက်တတ်၏။ ညဉ့်အခါ မိုဗ်းသက်မှုန်တိုင်း ထိုက်သွား တတ်၏။ 21 အရှေ့လေလွင့်၍ သူသည် မိမိနေရာ၌ မတည်။ လေအဟုန်ဖြင့် ပါသွားတတ်၏။ 22 ဘုရားသခင်သည် မသနားဘဲ ဒဏ်ခတ်တော်မူသဖြင့်၊ လက်တော်မှ လွတ်ခြင်းငှါ အလိုရှိလိမ့်မည်။ 23 လူတို့သည် လက်ခုတ်တီး၍ ကဲ့ရဲ့သံကို ပြုလျက်၊ သူ့ကို မောင်း ကြလိမ့်မည်။

28

1 ငွေလိုက်သော ငွေကြောင်းသည် စင်စစ်ရှိ၏။ လူစစ်တတ် သော ရွှေ နေရာ လည်း ရှိ၏။ 2 သံ ကို မြေကြီးထဲက တူးယူ တတ်၏။ ကျောက် ကို ချက်၍ ကြေးနီကို ရတတ်၏။ 3 လူသည် မှောင်မိုက် ကို ပျောက်စေတတ်၏။ အဆုံး တိုင်အောင် ၎င်း မှောင်မိုက် ကျောက်၊ သေမင်း အရိပ် တိုင်အောင် ၎င်း လိုက်၍ စစ် တတ်၏။

4 တောင်ခြေရင်း၌တွင်းတူး၍၊ ခြေဖြင့် ကိုယ်ကို မထောက်
 ဘဲ ဆင်း၍၊ လူနေရာကို စွန့်သွားတတ်၏။ 5 မြေသည်
 စားစရာကို ပေးတတ်သော်လည်း၊ အောက်အရပ်၌ မီးဖြ
 င့်ပျက်သကဲ့သို့ အပျက်ခံရ၏။ 6 သူ၏ကျောက်တို့သည်
 ကျောက်နီနေရာဖြစ်၏။ မြေမှုန့်လည်း ရွှေဖြစ်၏။ 7 အ
 ဘယ်ငှက်မျှမသိ၊ လင်းတမျက်စိလည်း မမြင် သေးသော
 လမ်းရှိ၏။ 8 ထိုလမ်းကို သားရဲမနင်း၊ ခြင်္သေ့မရှောက်
 သေး။ 9 လူသည်ကျောက်ပေါ်မှာလက်တင်၍၊ တောင်တို့
 ကို ခြေရင်းတိုင်အောင် မှောက်တတ်၏။ 10 ကျောက်တို့
 တွင် ရေစီးစေတတ်၏။ သူ၏မျက်စိသည် ထူးဆန်းသော
 အရာရှိသမျှတို့ကို ကြည့်မြင် တတ်၏။ 11 စီးသောရေ
 ကို တဖန်ဖြတ်၍၊ ဝှက်ထားသော အရာတို့ကို ထုတ်ဘော်
 တတ်၏။ 12 သို့ရာတွင်၊ ပညာကိုအဘယ်မှာ တွေ့ရလိ
 မ့်မည် နည်း။ ဉာဏ်သည်လည်း အဘယ်အရပ်၌ နေ
 သနည်း။ 13 ဉာဏ်ပညာအဘိုးကို လူမသိနိုင်။ အသက်
 ရှင် သော သူတို့၏ နေရာ၌ရှာ၍မတွေ့နိုင်။ 14 နက်နဲသော
 အရပ်က ငါ၌မရှိ။ ပင်လယ်က လည်း၊ ငါ၌မရှိ ဟုဆို
 တတ်၏။ 15 ရွှေစင်ကို ပေး၍ပညာကိုမရ။ ငွေကိုချိန်၍
 ပညာအဘိုးကို မမှီနိုင်။ 16 သြဖိရရွှေ၊ မြတ်သောရှုဟံ
 ကျောက်၊ နီလာ ကျောက်နှင့် ဝယ်သော်လည်း မရနိုင်။
 17 ရွှေဖြစ်စေ၊ ကျောက်သလင်းဖြစ်စေမမှီနိုင်။ ရွှေစင်
 တန်ဆာများနှင့်ဖယ်လှည်၍မရနိုင်။ 18 သန္တာနှင့်ပုလဲကို
 ပြောစရာမရှိ။ ပညာသည် ပတ္တမြားထက်သာ၍ အဘိုး

ကြီး၏။ 19 ကုရုဥဿဘယားသည် မမှီနိုင်။ အမြတ်ဆုံး
 သော ရွှေနှင့်ဝယ်၍ မရနိုင်။ 20 သို့ဖြစ်၍၊ ပညာသည် အ
 ဘယ်က လာသနည်း။ ဉာဏ်သည် အဘယ်ဆီမှာ နေရာ
 ကျသနည်း။ 21 အသက်ရှင်သော သတ္တဝါတစ်စုံတယောက်
 မျှ ကြည့်၍မမြင်နိုင်။ မိုဃ်းကောင်းကင်ငှက်တို့သည် ရှာ၍
 မတွေ့နိုင်။ 22 အဗဒုဒုန်မင်းနှင့်သေမင်းတို့က၊ ပညာ၏သိ
 တင်းကို နားနှင့် ကြားရုံမျှသာရှိသည်ဟု ဆိုတတ်ကြ၏။
 23 ဘုရားသခင်သာလျှင် ပညာလမ်းကို နားလည်တော်
 မူ၏။ 24 ပညာနေရာအရပ်ကို သိတော်မူ၏။ 25 လေကိုချိန်
 လျက်၊ ရေကိုလည်း ခြင်လျက်၊ မြေကြီး စွန်းတိုင်အောင်
 ကြည့်ရှု၍၊ ကောင်းကင်အောက်၌ ရှိသမျှ တို့ကို မြင်တော်
 မူ၏။ 26 မိုဃ်းရွာမှုကိုစီရင်၍၊ မိုဃ်းကြိုးလျှပ်စစ်ပြက်
 ရာ လမ်းကို ဖန်ဆင်းသောအခါ၊ 27 ပညာကိုမြင်၍ဘော်ပြ
 တော်မူ၏။ ပညာတရားကို ထား၍စုံစမ်းတော်မူ၏။ 28 လူ
 တို့အားလည်း ထာဝရဘုရားကို ကြောက်ရွံ့ခြင်းသည်
 ပညာဖြစ်ကြောင်းနှင့်၊ ဒုစရိုက်ကို ရှောင်ခြင်း သည် ဉာ
 ဏ်ဖြစ်ကြောင်းကို မိန့်တော်မူပြီဟုမြွက်ဆို၏။

29

1 ယောဘသည် လင်္ကာ စကား ကို ဆက်၍မြွက်
 ဆို သည်ကား၊ 2 ငါသည် လွန်လေ ပြီသောနှစ်၊ လ၊
 ဘုရားသခင် စောင့်မတော်မူသော နေ့ရက်၌ဖြစ်သကဲ့သို့
 တဖန်ဖြစ် ပါစေ။ 3 ထိုအခါ ဘုရားသခင်၏မီးခွက်သည်
 ငါ့ခေါင်းပေါ်မှာ ထွန်းလင်းသည်ဖြစ်၍၊ ထိုအလင်းကို

ငါအမှီပြု လျက်၊ မိုက်သောအရပ်၌ ရှောက်သွားနိုင်၏။
 4 ငါ့အသက် ပျိုသော ကာလ၊ ငါ့အိမ်၌ဘုရားသခင် နှင့်
 မိဿဟာယဖွဲ့ရသောအခွင့်ရှိသောကာလ၌၊ ငါဖြစ်
 သကဲ့သို့ တဖန်ဖြစ်ပါစေ။ 5 ထိုအခါ အနန္တတန်ခိုးရှင်
 သည် ငါ့ဘက်၌ရှိတော်မူ၏။ ငါ့သားသမီးတို့သည်လည်း
 ငါ့ကိုဝိုင်းလျက် နေကြ၏။ 6 ထိုအခါငါသွားသောလမ်း၌
 နို့ရည်စီးလေ၏။ ကျောက်ခဲသည်လည်း ငါ့အဘို့ဆီကို
 သွန်းလောင်းလေ၏။ 7 ငါသည်မြို့အလယ်၌ ရှောက်၍၊
 မြို့တံခါးသို့ သွားလျက်၊ လမ်း၌ ထိုင်ရာကို ပြင်ဆင်
 လျက်နေစဉ်တွင်၊ 8 လူပျိုတို့သည် ငါ့ကိုမြင်သဖြင့်
 ပုန်းရှောင်၍ နေကြ၏။ အသက်ကြီးသူတို့သည်လည်း
 ထ၍ မတ်တတ် နေကြ၏။ 9 မင်းသားတို့သည် စကားမ
 ပြောဘဲနေ၍၊ မိမိတို့ နှုတ်ကို လက်နှင့် ပိတ်ကြ၏။
 10 မှူးမတ်တို့သည်လည်း တိတ်ဆိတ်စွာနေ၍၊ သူတို့လျှာ
 သည် အာခေါင်၌ကပ်လေ၏။ 11 လူတို့သည် ငါ့စကား
 သံကိုကြားသောအခါ ကောင်းကြီးပေးကြ၏။ ငါ့ကိုမြင်
 သောအခါ ချီးမွမ်းကြ၏။ 12 အကြောင်းမူကား၊ ငါသည်
 ဆင်းရဲသောသူ၊ မိဘမရှိသောသူ၊ ကိုးကွယ်ရာမရသော
 သူအော်ဟစ်သော အခါ ကယ်တင်တတ်၏။ 13 ပျက်လု
 သောသူကောင်းကြီးပေးခြင်းကို ငါခံရ၏။ မှတ်ဆိုးမ
 စိတ်နှလုံးကို ရွှင်လန်းစေ၏။ 14 ဖြောင့်မတ်ခြင်းပါရမီ
 ကို အဝတ်လုပ်၍ ငါဝတ် ဆင်၏။ တရားသည် ငါဝတ်လုံ
 ငါ့ပေါင်းဖြစ်၏။ 15 မျက်စိကန်းသော သူတို့အားငါသည်

မျက်စိ ဖြစ်၏။ ခြေဆွံ့သော သူတို့အား ခြေဖြစ်၏။
 16 ဆင်းရဲသောသူတို့၏ အဘဖြစ်၏။ အသိ အကျွမ်း
 မရှိသော သူတို့၏အမှုကို ငါနားထောင်၏။ 17 မတရား
 သောသူ၏အစွယ်တို့ကို ငါချိုး၍၊ သူ လူယူကိုက်စားသော
 အရာကိုနှုတ်၏။ 18 ငါသည် ကိုယ်အသိုက်၌ သေရသော
 အခွင့် ရှိလိမ့်မည်။ ငါ့အသက်ရှင်သော နေ့ရက်တို့သည်
 သဲလုံး နှင့်အမျှ များပြားလိမ့်မည်ဟု အောက်မေ့၏။
 19 ငါ့အမြစ်သည် ရေနားမှာ ပြန့်ပွား၏။ ဆီးနှင်း သည်
 တညဉ့်လုံး ငါ့အခက်အလက်၌ကျ၏။ 20 ငါ့ဘုန်းသည်
 အစဉ်ပွင့်လန်းလျက်၊ ငါလေးသည် လည်း ငါ့လက်၌
 အားဖြည့်လျက်ရှိ၏။ 21 သူတပါးတို့သည် ငါ့စကား
 ကို နားထောင်၍၊ ငါပေးသော အကြံကို ငဲ့လင့်လျက်
 တိတ်ဆိတ်စွာနေကြ၏။ 22 ငါပြောပြီးသည် နောက်သူ
 တို့သည် ပြန်၍ မပြော။ ငါ့စကားသည် သူတို့အပေါ်မှာ
 ရေစက်ကဲ့သို့ ကျ၏။ 23 မိုဗ်းရေကိုငဲ့လင့်သကဲ့သို့၊ ငါ့ကိုငဲ့
 လင့်လျက်၊ ဗနက်ကျသော မိုဗ်းရေကို ခံချင်သကဲ့သို့၊
 သူတို့သည် ပစပ်ကို ကျယ်ကျယ်ဖွင့်လျက်နေကြ၏။ 24 ငါ
 သည် ပြီးလျက်သူတို့ကို ကြည့်ရှုသောအခါ၊ သူတို့သည်
 မယုံနိုင်ကြ။ ငါ့မျက်နှာ၏အလင်းကိုလည်း မပျောက်စေ
 ကြ။ 25 ငါသည် သူတို့လမ်းကိုပဲ့ပြင်၍ အမြတ်ဆုံးသော
 နေရာ၌ ထိုင်၏။ ဗိုလ်မြေအလုံးအရင်းနှင့်တကွ ရှင်ဘုရင်
 ကဲ့သို့၎င်း၊ ညှိုးငယ်သော သူတို့ကို နှစ်သိမ့်စေသော သူ
 ကဲ့သို့၎င်း ငါဖြစ်၏။

30

¹ ယခုမူကား၊ ငါ့ထက်အသက်ငယ်သောသူတို့ သည်
 ငါ့ကို ကဲ့ရဲ့တတ်ကြ၏။ သူတို့အဘများကို ငါသည် ရွံ
 ရှာ၍၊ ငါ့သိုးစုကိုစောင့်သော ခွေးတို့တွင်မျှနေရာမပေး။
² သူတို့သည် အစွမ်းသတ္တိကုန်ပြီးမှ၊ ငါ့အမှုကို အဘယ်သို့
 ဆောင်ရွက်နိုင်သနည်း။ ³ ဆင်းရဲငတ်မွတ်သောကြောင့်၊
 သူတပါးများနှင့် မပေါင်းဘော်။ နက်နဲသောတောအရပ်
 နှင့် လူဆိတ်ညံ့ရာ အရပ်သို့ ပြေးကြ၏။ ⁴ စားစရာဘို့
 ချုံဖုတ်နားမှာ မလွှဲမြက်ကိုရိတ်၍၊ ရသမ်မြစ်ကိုလည်း
 တူးကြ၏။ ⁵ လူနေရာမှနှင်ထုတ်ခြင်းကို ခံရ၍၊ သူခိုး
 ကိုလိုက် သကဲ့သို့ သူတပါးတို့သည်လိုက်၍ အော်ဟစ်
 ကြ၏။ ⁶ ကြောက်မက်ဘွယ်သော တောင်ကြား၊ မြေ
 တွင်း၊ ကျောက်ခေါင်း၌ နေကြ၏။ ⁷ ချုံဖုတ်အောက်မှာ
 မြည်တမ်းလျက်၊ ဆူးပင် အောက်မှာ စုဝေးလျက် နေ
 ကြ၏။ ⁸ လူမိုက်သား၊ လူယုတ်သားဖြစ်၍၊ အရပ်ရပ်
 နှင်ထုတ်ခြင်းကို ခံရကြ၏။ ⁹ ယခုမူကား၊ ငါသည်သူ
 တို့သီချင်းဆိုရာ၊ ကဲ့ရဲ့ပုံ ခိုင်းရာ ဖြစ်ပါသည်တကား။
¹⁰ ငါ့ကို ရွံရှာ၍ ဝေးစွာရှောင်တတ်ကြ၏။ ငါ့ မျက်နှာ
 ကို တံထွေးနှင့် မထွေးဘဲ မနေကြ။ ¹¹ ဘုရားသခင်
 သည် ငါ့ကိုလေးနှင့်ပစ်၍ ညှဉ်းဆဲ တော်မူသောကြော
 င်၊ သူတို့သည် ငါ့ရှေ့မှာ ဇက်ကြိုးကို လွှတ်တတ်ကြ၏။
¹² သူငယ်တို့သည်ငါ့လက်ျာဘက်၌ထ၍၊ ငါ့ခြေကို တွန်း
 ကြ၏။ ငါ့ကိုဖျက်ဆီးခြင်းငှါ လမ်းဖို့ကြ၏။ ¹³ ငါ့လမ်းကို

ဖျက်၍ ငါ့ကိုဖျက်ဆီးခြင်းငှါ ကြိုးစား ကြ၏။ သူတို့တွင်
 သတိပေးသောသူမရှိ။ 14 ကျယ်သော တွင်းပေါက်၌ ဝင်
 သကဲ့သို့၊ ငါ့ကို တိုက်၍ ဖြိုဖျက်ရာကို ခိုလှုံလျက်၊ ငါ့ထံသို့
 တဟုန်တည်း ပြေးလာကြ၏။ 15 ကြောက်မက်ဘွယ်သော
 အရာတို့သည် ငါ့ အပေါ်သို့ရောက်၍၊ လေတိုက်သကဲ့သို့
 ငါ့ဘုန်းကို လိုက် သဖြင့်၊ ငါ့စည်းစိမ်သည် မိုဗ်းတိမ်
 ကဲ့သို့ လွင့်ကုန်ပြီ။ 16 ယခုမူကား၊ ငါ့နှလုံးကြေကွဲပြီ။ ဒုက္ခ
 ဆင်းရဲခံရာ ကာလသည် ငါ့ကိုမီပြီ။ 17 ညဉ့်အခါ ငါ့အရိုး
 တို့သည် အလွန်ကိုက်ခဲ၍၊ ငါ့အကြောတို့သည် သက်သာ
 ခြင်းမရှိရကြ။ 18 ငါ့အနာသည် ပြင်းထန်သဖြင့်၊ အဝတ်နှ
 င့် ဖုံးလွှမ်းသကဲ့သို့၊ ငါ့ကို ဖုံးလွှမ်း၍ အင်္ကျီလည်စွပ်ကဲ့သို့
 ငါ့ကိုစည်းလျက်နေ၏။ 19 ငါ့ကို ရွံ့ထဲသို့ တွန်းချတော်
 မူသဖြင့်၊ ငါသည် မြေမှုန့်နှင့်မီးဖိုပြာကဲ့သို့ ဖြစ်လေပြီ။
 20 ကိုယ်တော်အား အကျွန်ုပ်အော်ဟစ်သော် လည်း ကြား
 တော်မမူ။ အကျွန်ုပ်သည် မတ်တတ်နေသော် လည်း မှတ်
 တော်မမူ။ 21 အကျွန်ုပ်ကို ကြမ်းတမ်းစွာ ပြု၍၊ အားကြီး
 သော လက်တော်နှင့် ညှဉ်းဆဲတော်မူ၏။ 22 အကျွန်ုပ်ကို
 ချီသွား၍၊ လေကိုစီးစေသဖြင့်၊ အကျွန်ုပ်၏ ကိုယ်ခန္ဓာ
 ကို ဖြုတ်လွှင့်တော်မူ၏။ 23 သေခြင်းသို့၎င်း၊ အသက်
 ရှင်သောသူခပ်သိမ်းတို့ အဘို့စီရင်သော နေရာသို့၎င်း၊
 အကျွန်ုပ် ကို ပို့ဆောင် တော် မူမည် ဟု အကျွန်ုပ် သိ
 ပါ၏။ 24 ဘုရားသခင်သည် လက်ဆန့်တော်မူသောအခါ၊
 တောင်းပန်သော်လည်းအချည်းနှီးဖြစ်၏။ ဖျက်ဆီးတော်

မူသောအခါ၊ အော်ဟစ်သော်လည်း ကျေးဇူးမရှိ။²⁵ အမှု
 ရောက်သော သူ့အတွက် ငါငိုကြွေးဘူးပြီ မဟုတ်လော။
 ဆင်းရဲသောသူ့အတွက် ငါစိတ်နာကြဉ်းဘူး ပြီမဟုတ်
 လော။²⁶ သို့သော်လည်း၊ ငါသည် ကောင်းကျိုးကိုမြော်
 လင့် သောအခါ ဘေးရောက်လာ၏။ အလင်းကိုတောင့်
 တ သောအခါ မှောင်မှိုက်ဖြစ်၏။²⁷ ငါ့အသည်းသည်
 ပူလောင်၍ ငြိမ်းခြင်းမရှိ။ ဒုက္ခဆင်းရဲခံရာကာလသည် ငါ
 ကိုတွေ့မိပြီ။²⁸ နေရောင်ကွယ်၍ မှောင်မှိုက်၌ လှည့်လည်
 ရ၏။ ပရိသတ် အလယ်၌ မတ်တတ် နေ၍ ကြွေးကြော်
 ရ၏။²⁹ မြေခွေးတို့နှင့်ညီအစ်ကိုတော်၏။ ကုလားအုပ်
 ငှက် တို့နှင့် ပေါင်းဘော်ရ၏။³⁰ အဆင်းမည်းလျက်
 အရိုးပူလောင်လျက် ရှိ၏။ ငါ့စောင်းသည် ညည်းတွား
 သောအသံ၊ ငါ့ပုလွေသည် ငိုကြွေးသောအသံကိုသာပေး
 တတ်၏။

31

¹ ငါသည်အပျိုကိုမျှမကြည့်ရှုမည်အကြောင်း၊ ကိုယ်
 မျက်စိနှင့် ပဋိညာဉ်ဝန်ခံခြင်းကို ပြုပြီ။² သို့မဟုတ်
 အထက် အရပ်က ဘုရားသခင်သည် အဘယ် ကျေးဇူး
 ကို၎င်း၊ မြင့်ရာ အရပ်က အနန္တတန်ခိုး ရှင် သည်
 အဘယ်သို့သော အမွေဥစ္စာကို၎င်း ပေးတော်မူ မည်နည်း။
³ ဆိုးသော သူတို့သည် ပျက်စီးခြင်းသို့၎င်း၊ မတရားသဖြ
 င် ကျင့်သောသူတို့သည် ဆုံးရှုံးခြင်းသို့၎င်း ရောက်ရကြ
 မည် မဟုတ်လော။⁴ ဘုရားသခင်သည် ငါသွားရာလမ်း

တို့ကို မြင် တော်မူသည်မဟုတ်လော။ ငါ့ခြေရာရှိသမျှတို့
 ကို ရေတွက်တော်မူသည်မဟုတ်လော။ 5 မုသာလမ်းသို့
 ငါလိုက်မိသော်၎င်း၊ လှည့်စားခြင်းငှါ ငါပြေးမိသော်၎င်း၊
 လှည့်စားခြင်းငှါ ငါပြေးမိ သော်၎င်း၊ 6 မှန်သောချိန်ခွင်၌
 ငါ့ကိုချိန်ပါစေ။ ဘုရားသခင်သည် ငါ့ဖြောင့်မတ်ခြင်း
 ကို သိတော်မူပါစေ။ 7 ငါသည်လမ်းလွဲမိသော်၎င်း၊ ငါ့
 စိတ်နှလုံးသည် ငါ့မျက်စိအလိုသို့လိုက်မိသော်၎င်း၊ ငါ့
 လက်၌ အညစ် အကြေးကပ်မိသော်၎င်း၊ 8 ငါကြံသော
 မျိုးစေ့၏ အသီးအနှံကို သူတပါး စားပါစေ။ ငါ့ပျိုး
 ပင်များကို သူတပါး နှုတ်ပါစေ။ 9 သူ့မယားကို ငါ
 တပ်မက်မိသော်၎င်း၊ အိမ်နီးချင်း တံခါးနားမှာ ငါချောင်း
 မိသော်၎င်း၊ 10 ငါ့မယားသည် သူတပါးထံ၌ ကြိတ်ဆုံ
 ကြိတ်ရ ပါစေ။ သူတပါးသည် ငါ့မယားကိုရှုတ်ချပါစေ။
 11 ငါသည်ထိုသို့ပြုမိလျှင် အပြစ်ကြီး၏။ ရာဇဝတ် ခံ
 ထိုက်သော အပြစ်ရှိ၏။ 12 ထိုအပြစ်သည် အကုန်အစင်
 လောင်သောမီး၊ ငါ့စည်းစိမ်ရှိသမျှ ကိုသုတ်သင်ပယ်ရှင်း
 သော မီး ဖြစ်၏။ 13 ငါ့ကျွန်နှင့် ငါ့ကျွန်မသည် ငါနှင့်
 တရားတွေ့စရာ အမှုရှိသောအခါ၊ ငါနားမထောင်ဘဲနေ
 မိလျှင်၊ 14 ဘုရားသခင်ထတော်မူသောအခါ အဘယ်သို့
 ငါ့ပြုရမည်နည်း။ စစ်ကြောတော်မူသောအခါ အဘယ်သို့
 ပြန်လျှောက်ရမည်နည်း။ 15 ငါ့ကို ဖန်ဆင်းတော်မူသော
 ဘုရားသည် သူ့ကို လည်း ဖန်ဆင်းတော်မူသည်မဟုတ်
 လော။ တပါးတည်း သောဘုရားသည် ငါတို့နှစ်ယောက်

ကို အမိဝမ်းထဲ၌ ဖန်ဆင်းတော်မူသည်မဟုတ်လော။ 16 ငါသည် ဆင်းရဲသားတောင့်တသော အရာကို မပေးဘဲနေဘူးသလော။ မုတ်ဆိုးမမျက်စိကို ပျက်စေ ခြင်းငှါ ပြုဘူးသလော။ 17 မိဘမရှိသောသူတို့အား စားစရာကိုမမျှဘဲ ၊ ငါတယောက်တည်း စားဘူးသလော။ 18 ဆင်းရဲသားသည် အဘထံမှာ နေသကဲ့သို့၊ ငါ့အသက်ငယ်စဉ်ကာလမှစ၍ ငါနှင့်အတူ ကျွေးမွေးခြင်း ကို ခံပြီ။ ငါသည် ဘွားမြင်သော နေ့မှစ၍ မုတ်ဆိုးမကို မစပြီ။ 19 အဝတ်မရှိသောကြောင့် သေခြင်းသို့ ရောက် သော သူတစ်စုံတယောက်နှင့်၊ ခြုံစရာမရှိဘဲ ဆင်းရဲစွာ နေသောသူ တစ်စုံတယောက်ကို ငါမြင်၍၊ 20 သူ၏ခါးသည် ငါ့ကို ကောင်းကြီးမပေး။ ငါ့ သိုးမွေးအားဖြင့် မနွေးဘဲနေသော်၎င်း၊ 21 ရုံးတော်တွင် ငါ့ဘက်၌ နေသောမင်းကို ငါသည် မြင်၍၊ မိဘမရှိသောသူကို ညှဉ်းဆဲမိသော်၎င်း၊ 22 ငါ့လက်မောင်းသည် ပခုံးက ကျပါစေ။ ငါ့လက်ရိုး ကျိုးပါစေ။ 23 ငါသည် ဘုရားသခင်ဖျက်ဆီးတော်မူခြင်းဘေး ကို ကြောက်ရွံ့၍၊ တန်ခိုးအနုဘော်တော်ကြောင့် မပြစ် မှားဝံဘဲနေပါပြီ။ 24 ငါသည်ရွှေကိုကိုးစား၍ ရွှေစင်အား၊ သင်သည် ငါ့ခိုလှုံရာဖြစ်၏ဟုဆိုမိသော်၎င်း၊ 25 ငါ၌စည်းစိမ်ကြီး၍ များစွာသော ဥစ္စာရတတ် သောကြောင့်၊ ငါဝါကြွားဝမ်းမြောက်မိသော်၎င်း၊ 26 ရောင်ခြည်ထွက်သောနေ၊ ထွန်းလင်းလျက် သွားသောလကို ငါကြည့်ရှုသောအခါ၊ 27 ငါ့စိတ်နှလုံးသည် တိတ်ဆိတ်စွာ နူးညွတ်၍ ငါ့လက်ကို ငါနမ်းမိ

သော်၎င်း၊ 28 ရာဇဝတ်ခံထိုက်သော အပြစ်ရှိ၏။ အထက် အရပ်၌ ရှိတော် မူ သော ဘုရားသခင် ကို ငြင်းပယ် ရာ ရောက်၏။ 29 ငါ့ကိုမုန်းသောသူသည် ပျက်စီးသောအခါ ငါဝမ်းမြောက်သလော။ သူ၌ဘေးရောက်သောအခါ၊ ငါ ဝါကြွားသလော။ 30 ငါသည်သူ့အသက်ကို ကျိန်ဆဲ၍၊ ကိုယ်နှုတ်၌ အပြစ်ရောက်စေခြင်းငှါ အခွင့်မပေး။ 31 ငါ အိမ်သူအိမ်သားတို့က၊ အဘယ်သူသည် ငါတို့သခင်၏ အမဲသားကို တောင့်တ၍ မဝဘဲ နေရ သနည်း ဟု မ ဆိုတတ်သလော။ 32 ဧည့်သည်သည် လမ်း၌ညွှဲ ကို မလွန်ရမည်အကြောင်း၊ ငါသည် ခရီးသွားသော သူ တို့အား ကိုယ် တံခါးကို ဖွင့်ထားပြီ။ 33 ငါသည်လူ ပြုတတ်သကဲ့သို့၊ ကိုယ်ဒုစရိုက်ကိုဖုံး၍၊ ကိုယ်ရင်ထဲ၌ ကိုယ်အပြစ်ကိုဝှက်ထားဘူးသဘော။ 34 ထိုသို့ပြုမိလျှင်၊ ကြီးသော ပရိတ်သတ်ရှေ့မှာ ငါ့မျက်နှာပျက်ပါစေ။ လူ့အ မျိုးမျိုးတို့သည် ကဲ့ရဲ့၍ ငါ့အရှက်ကွဲပါစေ။ အိမ်ပြင်သို့မ ထွက်ဘဲ တိတ်ဆိတ်စွာ နေရပါစေ။ 35 တစုံတယောက် သောသူသည် ငါ့စကားကို နားထောင်ပါစေသော။ ငါ့ လက်မှတ်ကိုငါပေးမည်။ အနန္တတန်ခိုးရှင်သည် ငါ့ကို စစ်ကြောတော်မူပါစေ။ ငါ့တရားတွေ့ဘက်သည် စာထား ပါစေ။ 36 အကယ်စင်စစ်ထိုစာကို ပခုံးပေါ်မှာ ငါတင် ထား ပါမည်။ ဖောင်းကဲ့သို့ ဆောင်းပါမည်။ 37 ငါသည် ကိုယ် အပြုအမူအလုံးစုံတို့ကို ဘော်ပြ ပါမည်။ မင်းကဲ့သို့ အထံ တော်သို့ ချဉ်းကပ်ပါမည်။ 38 ငါ့မြေသည် ငါ့ကိုအပြစ်တင်

သဖြင့်၊ အော်ဟစ်၍ လည်ချောင်းတို့သည် တညီတည်း
 မြည်တမ်းသော်၎င်း၊ ³⁹ စရိတ်မကုန်ဘဲ မြေအသီးအနှံ
 ကို ငါစား၍ မြေဆိုင်သောသူတို့ကို ညှဉ်းဆဲမိသော်၎င်း၊
⁴⁰ စပါးပင်အတွက် ဆူးပင်ပေါက်ပါစေ။ မုယော ပင်
 အတွက် ဗောရူပင်ပေါက်ပါစေဟု မြွက်ဆို၏။ ယောဘ
 မြွက်ဆိုသောစကားပြီး၏။

32

¹ ထိုသို့ယောဘသည် မိမိဖြောင့်မတ်သည်ဟု ထင်
 သောကြောင့်၊ ထိုသူသုံးယောက်တို့သည် ပြန်၍ မပြော
 ဘဲနေကြ၏။ ² ထိုအခါ ဗုဇအမျိုးအာရအန္တယ်ဖြစ်သော
 ဗာရ ခေလသားဧလိဟု သည်အမျက်ထွက်၏။ ယော
 ဘသည် ဘုရားသခင်ထက်မိမိဖြောင့်မတ်ကြောင်းကို ပြ
 သောကြောင့်၊ ယောဘကို အမျက်ထွက်၏။ ³ ယော
 ဘ၏ အဆွေခင်ပွန်းသုံးယောက်တို့သည် ပြန်၍မပြောနိုင်
 သော်လည်း၊ ယောဘ၌ အပြစ်ရှိသည်ဟု စီရင်ကြသော
 ကြောင့်၊ သူတို့ကိုလည်း အမျက်ထွက်၏။ ⁴ ဧလိဟုသည်
 သူတို့ထက် အသက်ငယ်သောကြောင့်၊ ယောဘပြော
 သော စကားမကုန်မှီတိုင်အောင် ဆိုင်းလင့်လျက်နေ၏။
⁵ ထိုသူသုံးယောက်တို့သည် ပြန်၍ ပြောစရာ စကားမ
 ရှိကြောင်းကို သိမြင်သောအခါ အမျက်ထွက်လေ၏။
⁶ ထိုအခါ ဗုဇအမျိုးဗာရခေလသားဧလိဟု မြွက်ဆိုသည်
 ကား၊ ငါသည်အသက်ငယ်ပါ၏။ သင်တို့သည် အလွန်
 အသက်ကြီးပါ၏။ ထိုကြောင့် ငါသည်ကြောက်၍ ကိုယ်

သဘောကို မပြဝံ့ဘဲ နေပါပြီ။ ⁷ နေ့ရက်ကာလတာရှည်
သောသူသည် စကား ပြောအပ်၏။ နှစ်ပေါင်းများစွာလွန်
သောသူသည် ပညာကို သွန်သင်အပ်၏။ ⁸ သို့ရာတွင် လူ
ထံ၌ဝိညာဉ်ရှိ၏။ ဘုရားသခင် အသက်ရှင်စေတော်မူသ
ဖြင့် ဉာဏ်ရှိ၏။ ⁹ လူကြီးတို့သည် အစဉ်ပညာရှိသည်မ
ဟုတ်။ အသက်ကြီးသော သူအပေါင်းတို့သည် မှန်သော
တရားကို နားလည်သည်မဟုတ်။ ¹⁰ သို့ဖြစ်၍ ငါ့စကား
ကို နားထောင်ကြလော့။ ငါသည် ကိုယ်သဘောကို ပြ
ပါမည်။ ¹¹ သင်တို့စကားကို ကြားရအံ့သောငှါ ငါဆိုင်း
လင့်ပြီ။ သင်တို့သည် ပြောစရာကို ရှာဖွေ၍ ဆွေးနွေး
သောစကားကို ငါနားထောင်ပြီ။ ¹² စေ့စေ့နားထောင်စဉ်
တွင်၊ ယောဘကို အဘယ် သူမျှမနိုင်။ သူ၏စကား
ကို အဘယ်သူမျှမချေ။ ¹³ သို့ဖြစ်၍ ငါတို့သည် ပညာ
ကိုရှာ၍ တွေ့ပြီဟု သင်တို့ဆိုစရာမရှိ။ ယောဘကို
နှိမ့်ချသောသူကား လူမဟုတ်၊ ဘုရားသခင်ပေတည်း။
¹⁴ ယောဘသည် ငါ့ကိုရည်ဆောင်၍ ပြောပြီ မဟုတ်။
သင်တို့ပြန်ပြောသည်အတိုင်း ငါပြန်ပြောမည် မဟုတ်။
¹⁵ ဤသူတို့သည် မိန်းမောတွေဝေလျက် ပြန်၍ မပြော
ဘဲ တိတ်ဆိတ်စွာ နေကြ၏။ ¹⁶ ငါဆိုင်းလင့်သည်တွင်သူ
တို့သည် နှုတ်မမြက်၊ ပြန်၍မပြောဘဲ ငြိမ်ငြိမ်နေကြ၏။
¹⁷ သို့ဖြစ်၍ငါသည် ကိုယ်အတွက် ပြန်ပြောမည်။ ကိုယ်
သဘောကို ပြမည်။ ¹⁸ ငါသည် ပြောစရာစကားနှင့် ပြ
ည့်ဝ၏။ အတွင်း ဝိညာဉ်နှိုးဆော်ခြင်းကို ခံရ၏။ ¹⁹ ငါ့

ဝမ်းသည် ပိတ်ဆို့သောစပျစ်ရည်နှင့်တူ၏။ အသစ်သော သားရေဘူးကဲ့လုသကဲ့သို့ဖြစ်၏။ 20 ငါသည် သက်သာခြင်းငှါ မြွက်ဆိုရမည်။ နှုတ်ကို ဖွင့်၍ ပြန်ပြောရမည်။ 21 အဘယ်သူ၏မျက်နှာကိုမျှမထောက်၊ အဘယ် သူ့ကိုမျှ ချီးမွမ်းသော စကားနှင့်မချော့မော့။ 22 သူတပါးကို ချီးမွမ်းသောစကားနှင့် မချော့မော့ တတ်။ ထိုသို့ပြုလျှင်၊ ငါ့ကိုဖန်ဆင်းတော်မူသော ဘုရား သည် ငါ့ကို ချက်ခြင်း ပယ်ရှားတော်မူမည်။

33

1 သို့ဖြစ်၍ အိုယောဘ၊ ငါမြွက်ဆိုသောစကား အလုံးစုံ တို့ကို နားထောင်နာယူပါလော့။ 2 ငါသည် ယခုနှုတ်ကို ဖွင့်၍ လျှာနှင့်မြွက်ဆိုသော အခါ၊ 3 ငါသဘောဖြောင့်သည်နှင့်အညီ ငါ့စကား ဖြောင့်လိမ့်မည်။ ငါ့နှုတ်သည်ရှင်းလင်းသော ပညာစကား ကို မြွက်ဆိုလိမ့်မည်။ 4 ဘုရားသခင်၏ဝိညာဉ်တော်သည် ငါ့ကို ဖန်ဆင်းတော်မူပြီ။ အနန္တတန်ခိုးရှင်၏ အသက်တော် သည် ငါ့ကို အသက်ရှင်စေတော်မူပြီ။ 5 သင်သည်တတ်နိုင်လျှင် ငါ့ကို ပြန်ပြောလော့။ ကိုယ်စကားကို ပြင်ဆင်လော့။ ကြိုးစားလော့။ 6 ဘုရားသခင်ရှေ့မှာ ငါသည်သင်နှင့်တူ၏။ ငါသည်လည်း မြေမှုန့်ဖြင့် ဖန်ဆင်းတော်မူရာဖြစ်၏။ 7 သင်သည် ကြောက်ရွံ့ရမည်အကြောင်း ငါ၌ ကြောက်မက်ဘွယ်သော အရာမရှိ။ သင့်အပေါ်မှာ ငါသည် လေးသော လက် ကို မတင်။ 8 အကယ်စင်စစ်သင့် စကား သံ

ကို ငါကြားသည် အတိုင်း သင်မြွက်ဆိုသောစကားဟူ
မူကား၊ ⁹ ငါသည် စင်ကြယ်သောသဘောရှိ၏။ ပြစ်မှား
ခြင်းကို မပြုတတ်။ ငါ၌အပြစ်မရှိ။ သန့်ရှင်းခြင်းရှိ၏။
¹⁰ ဘုရားသခင်သည် ငါ၌ အပြစ်တင်ခွင့်ကို ရှာတော်မူ၏။
ငါ့ကို ရန်သူကဲ့သို့ မှတ်တော်မူ၏။ ¹¹ ငါ့ကို ထိတ်ခတ်
တော်မူ၏။ ငါထွက်ရာလမ်းရှိ သမျှတို့ကို စောင့်တော်
မူ၏ဟု ဆိုမိပြီ။ ¹² ထိုသို့ဆိုသော်မှားပြီ။ ငါပြန်ပြောသော
စကားဟူ မူကား၊ အကယ်စင်စစ် ဘုရားသခင်သည် လူ
ထက် ကြီးမြတ်တော်မူ၏။ ¹³ ဘုရားသခင်နှင့်အဘယ်
ကြောင့် ဆန့်ကျင်ဘက် ပြုသနည်း။ ပြုတော်မူသော အမှု
တို့၏အကြောင်းကို ပြတော်မမူ။ ¹⁴ ဘုရားသခင်သည်
တကြိမ် မိန့်မြွက်တော်မူ၏။ လူမရိပ်မိလျှင် နှစ်ကြိမ်
တိုင်အောင် မိန့်မြွက်တော်မူ၏။ ¹⁵ လူသည်အိပ်ရာပေါ်မှာ
ငိုက်လျက် အိပ်ပျော် လျက်နေသောအခါ အိပ်မက်မြင်၍၊
ညဉ့်ရူပါရုံကို ခံရသောအားဖြင့်၊ ¹⁶ ဘုရားသခင်သည်
လူ၏နားကို ဖွင့်၍ ဆုံးမပေး တော်မူတတ်၏။ ¹⁷ ထိုသို့
လူသည် မိမိအကြံကိုစွန့်စေခြင်းငှါငင်း၊ မာန်မာနနှင့်
ကင်းလွတ်စေခြင်းငှါငင်း ပြုတော်မူ၏။ ¹⁸ သူ၏အသက်
ကို သင်္ချိုင်းတွင်းမှကွယ်ကာ၍၊ ထားဘေးဖြင့် မသေစေ
ခြင်းငှါ စောင့်မတော်မူ၏။ ¹⁹ လူသည် အိပ်ရာပေါ်မှာနာ
ခြင်းဝေဒနာကို ခံရ ၍၊ အရိုးရှိသမျှတို့သည် ပြင်းထန်စွာ
ကိုက်ခဲသဖြင့်၊ ²⁰ မုန့်နှင့်မြိန်သော ခဲဘွယ်စားဘွယ်တို့
ကို သူ၏ စိတ်ဝိညာဉ်သည် ရွံ့ရှာ၏။ ²¹ အသားအရေ

ပိန်လျော့ ကွယ်ပျောက်၍၊ မထင် ရှားဘူးသော အရိုးတို့
လည်း ပေါ်ကြ၏။ ²² အသက်ဝိညာဉ်သည် သင်္ချိုင်းတွင်း
နားသို့၎င်း၊ ဖျက်ဆီးသော တမန်လက်သို့၎င်း ရောက်လှ
ပြီ။ ²³ သို့ရာတွင်လူတို့အားတရားလမ်းကို ပြစေခြင်းငှါ၊
တထောင်တွင် အထွဋ်ဖြစ်၍၊ တရားစကားကို ပြန်တတ်
သော တမန်ရှိလျှင်၊ ²⁴ ဘုရားသခင်က၊ သင်္ချိုင်းတွင်း
ထဲသို့ထိုသူကို မဆင်းစေဘဲ ကယ်တင်လော့။ ရွေးရာ
အကြောင်းကို ငါတွေ့ပြီဟု ကရုဏာစိတ်ရှိ၍ မိန့်တော်မူ
သောအားဖြင့်၊ ²⁵ ထိုသူသည် သူငယ်ထက်အသားအရေ
နုထွား၍ ပျိုသော အသက်နှင့် တဖန်ပြည့်စုံလိမ့်မည်။
²⁶ ဘုရားသခင်ကို ဆုတောင်း၍ကျေးဇူးတော်ကို ခံရသဖြင့်၊
ဝမ်းမြောက်သောစိတ်နှင့် မျက်နှာတော်ကို ဖူးမြင်ရလိမ့်
မည်။ ဖြောင့်မတ်ခြင်းအကျိုးကို လူတို့အား ဘုရားသခင်
ပေးတော်မူတတ်၏။ ²⁷ သူကလည်း၊ ငါသည် ပြစ်မှားပါ
ပြီ။ မှန်သော တရားကိုမှောက် ပါပြီ။ သို့သော်လည်း ကိုယ်
ခံထိုက်သော အပြစ်ကိုမခံရဘဲ၊ ²⁸ သင်္ချိုင်းတွင်းထဲသို့
ငါ့ကိုမဆင်းစေဘဲ ကယ်တင် တော်မူသဖြင့်၊ ငါ့အသက်
သည် မှောင်မိုက်နှင့် လွတ် လျက်ရှိ၏ဟု လူတို့တွင်
သီချင်းဆိုရလိမ့်မည်။ ²⁹ ထိုသို့ဘုရားသခင်သည် လူတို့၌
ရံခါရံခါစီရင် တော်မူသဖြင့်၊ ³⁰ သင်္ချိုင်းတွင်းမှနှုတ်ယူ၍၊
အသက်ရှင်သော သူတို့၏အလင်းနှင့် လင်းစေတော်မူ၏။
³¹ အိုယောဘ၊ ငါ့စကားကို သတိနှင့်နားထောင် လော့။
တိတ်ဆိတ်စွာနေလော့။ ငါပြောပါမည်။ ³² သို့သော်လည်း

ပြောစရာရှိလျှင် ပြန်ပြောလော့။ သင့်ကို အပြစ်လွတ်စေခြင်းငှါ၊ ငါအလိုရှိသောကြောင့် စကားပြောလော့။³³ ပြောစရာမရှိလျှင်၊ တိတ်ဆိတ်စွာနေ၍ ငါ့စကားကို နားထောင်လော့။ ပညာကိုငါသွန်သင်ပါမည် ဟု မြွက်ဆို၏။

34

1 တ ဖန် ဧ လိ ဟု ဆက်၍ မြွက် ဆိုသည် ကား၊
 2 အကြားအမြင် များ သော ပညာရှိ တို့၊ ငါ့ စကား ကို နားထောင် နာယူ ကြ လော့။³ ခံတွင်း သည် အစာ ကို မြည်းစမ်းသကဲ့သို့၊ နားသည် စကားကို စုံစမ်းတတ်၏။
 4 ငါ တို့သည် ကိုယ် အဘို့ အလိုငှါ စစ်၍ တရား သဖြင့် စီရင် ကြကုန်အံ့။ ကောင်းသော အရာ ကို ကိုယ်တိုင် အားဖြင့် သိမှတ် ကြကုန်အံ့။⁵ ယောဘက၊ ငါဖြောင့်မတ်၏။ ဘုရားသခင် သည် ငါ့ကို အမှု ရှုံး စေတော်မူ၏။⁶ ငါသည် ကိုယ် အကျိုးကို ပျက်စီးစေခြင်းငှါ မုသာ ပြော ရ မည် လော။ ငါ မ ပြစ်မှား သော်လည်း၊ မပျောက် နိုင် သော အနာ ရောဂါစွဲ ပါသည် တကား ဟု ဆိုမိပြီ။⁷ ယောဘနှင့် တူသော သူတစုံတယောက် ရှိ လိမ့် မည်လော။ ရေကို သောက် သကဲ့သို့ ကဲ့ရဲ့ ခြင်းကို မျိုတတ်၏။⁸ မတရားသဖြင့် ကျင့်သော သူတို့နှင့် ပေါင်းဘော် ၍၊ လူဆိုးတို့နှင့် သွားလာ တတ်၏။⁹ လူသည် ဘုရားသခင်၌ မွေ့လျော်၍၊ အကျိုး မရှိဟု ယောဘသည် ဆိုမိပြီ။¹⁰ သို့ဖြစ်၍ ဉာဏ်ကောင်းသောသူတို့၊ ငါ့စကားကို နားထောင် ကြ လော့။ ဒုစရိုက် သည် ဘုရားသခင် နှ

ငံ၎င်း၊ အပြစ်သည် အနန္တတန်ခိုးရှင်နှင့်၎င်း ဝေးပါစေ။
 11 လူပြုသော အမှု၏အကျိုးအပြစ်ကို ပေးတော်မူ မည်။
 လူတိုင်း ကိုယ်ကျင့်သောအကျင့်နှင့်အထိုက် အလျောက်
 ခံစေတော်မူမည်။ 12 အကယ်စင်စစ် ဘုရားသခင်သည်
 ဒုစရိုက်ကို ပြုတော်မမူ။ အနန္တတန်ခိုးရှင်သည် မတရား
 သဖြင့် စီရင် တော်မမူ။ 13 မြေကြီးကို ဘုရားသခင်၌
 အဘယ်သူအပ်သနည်း။ လောကဓာတ်လုံးကို အဘယ်သူ
 စီရင်ပြုပြင် သနည်း။ 14 ဘုရားသခင်သည် လူကိုအလို
 တော်မရှိ၍၊ လူ၏အသက်ဝိညာဉ်ကို ရုပ်သိမ်းတော်မူ
 လျှင်၊ 15 ခပ်သိမ်းသော လူသတ္တဝါတို့သည် ချက်ခြင်း
 သေပျောက်၍ မြေမှုန့်သို့ တဖန်ရောက်ရကြလိမ့်မည်။
 16 ယခုမှာသင်သည် ဉာဏ်ရှိသည်ဖြစ်၍ ဆင်ခြင် ဦး
 လော့။ ငါ့စကားသံကို နားထောင်ဦးလော့။ 17 တရား
 ကို မုန်းသောသူသည် အစိုးရရမည်လော။ တရားသ
 ဖြင့် စီရင်၍ တန်ခိုးကြီးသောသူကို အပြစ်တင်သင့်
 သလော။ 18 သင်သည်လူဆိုးဖြစ်၏ဟု ရှင်ဘုရင်ကို၎င်း၊
 သင်တို့သည် အဓမ္မလူဖြစ် ကြ၏ဟု မင်းတို့ကို၎င်း ဆို
 သင့် သလော။ 19 ထိုမျှမက၊ မင်းတို့၏မျက်နှာကို
 ထောက်တော်မမူ။ ဆင်းရဲသောသူကို အားနာသည်
 ထက်၊ ရတတ်သောသူကိုသာ၍ အားနာတော်မမူသော
 ဘုရားသခင်ကို မဆိုသင့်သည်မဟုတ်လော။ ဘုရားသခင်
 သည် ခပ်သိမ်းသော သတ္တဝါတို့ကို ဖန်ဆင်းတော်မူ
 ပြီ။ 20 တခဏခြင်းတွင် သတ္တဝါတို့သည် သေတတ်

ကြ၏။ သန်းခေါင်အချိန်၌ လူမျိုးတစုံတမျိုး တုန်လှုပ်
ကွယ်ပျောက်၍၊ အားကြီးသောသူသော်လည်း အဘယ်သူ
မျှမပြုဘဲ သုတ်သင်ပယ်ရှင်းခြင်းသို့ ရောက်တတ်၏။
²¹ အကြောင်းမူကား၊ လူသွားရာလမ်းတို့ကို ဘုရား သခင်
ကြည့်ရှု၍၊ လူခြေရာရှိသမျှတို့ကို မြင်တော်မူ၏။ ²² မ
တရားသဖြင့် ကျင့်သောသူ၏ ပုန်းရှောင်ရာ မှောင်မိုက်၊
သေမင်းအရိပ်တစုံတခုမျှမရှိ။ ²³ ဘုရားသခင်ရှေ့တော်၌
လူသည် တရားတွေ့ သောအခါ၊ အထပ်ထပ်စစ်ကြော
တော်မူစရာ အကြောင်း မရှိ။ ²⁴ အားကြီးသောသူတို့ကို
ပင် မစစ်ကြောဘဲ ချိုးဖျက်၍၊ သူတို့အရာ၌ အခြားသော
သူကို ခန့်ထားတော်မူ ၏။ ²⁵ သို့ဖြစ်၍ သူတို့ပြုသမျှ
ကို သိတော်မူသဖြင့်၊ ညဉ့်မှောင်မိုက်ကို ရောက်စေ၍
ဖျက်ဆီးတော်မူ၏။ ²⁶ သူတို့အပြစ်ကြောင့် ပရိသတ်ရှေ့
မှာ ဒဏ်ခတ် တော်မူ၏။ ²⁷ အကြောင်းမူကား၊ သူတို့သည်
ဘုရားသခင်ကိုငြင်းပယ်ကြ၏။ ပြုတော်မူသော အမှုတို့
ကို အလျင်းမဆင် ခြင်ကြ။ ²⁸ ထိုသို့ပြုသောကြော
င့် ဆင်းရဲသားငိုကြွေးသံသည် ရှေ့တော်သို့ တက်၍၊
ညှဉ်းဆဲခံရသောသူ၏ ငိုကြွေး သံကိုကြားတော်မူရ၏။
²⁹ ဘုရားသခင်သည်ချမ်းသာပေးတော်မူလျှင် အဘယ်သူ
နှောင့်ရှက်နိုင်သနည်း။ မျက်နှာလွှဲတော်မူလျှင် လူတမျိုး
လုံးဖြစ်စေ၊ တယောက် တည်းဖြစ်စေ၊ အဘယ်သူသည်
မျက်နှာတော်ကို ဖူးမြင် နိုင်သနည်း။ ³⁰ ထိုသို့ဆင်းရဲသား
တို့ကို မမှားယွင်းစေမည်အကြောင်း အဓမ္မမင်းတို့ကို နှိမ်

ချတော်မူ၏။ ³¹ အကျွန်ုပ်သည် ဆုံးမတော်မူခြင်းကို ခံရ
 ပါပြီ။ နောက်တဖန် မပြစ်မှားပါ။ ³² အကျွန်ုပ်နားမလည်
 သောအရာကိုသွန်သင် တော်မူပါ။ ဒုစရိုက်ကို ပြုမိသည်
 ဖြစ်၍၊ နောက်တဖန် မပြုဘဲ နေပါမည်ဟု ဘုရားသခင်
 အား လျှောက်သင့် သည် မဟုတ်လော။ ³³ သင်သည်
 ငြင်းပယ်သည်ဖြစ်စေ၊ ရွေးယူသည် ဖြစ်စေ၊ သင်၏အလို
 သို့သာ ဘုရားသခင်လိုက်၍၊ အလို တော်သို့မလိုက်ဘဲ
 အကျိုးအပြစ်ကို ပေးတော်မူရမည် လော။ သို့ဖြစ်လျှင်
 နားလည်သည်အတိုင်း ပြောပါ။ ³⁴ ဉာဏ်ကောင်းသော သူ
 တို့သည် စကားပြောပါ စေ။ ပညာရှိသော သူတို့သည် ငါ
 စကားကို နားထောင် ပါစေ။ ³⁵ ယောဘသည် နားမလည်
 ဘဲပြောမိပြီ။ သူပြော သောစကားသည် ပညာစကားမ
 ဟုတ်။ ³⁶ ယောဘသည် မတရားသော သူကဲ့သို့ ပြန်ပြော
 တတ်သောကြောင့်၊ အဆိုးတိုင်အောင် စုံစမ်းစေခြင်းငှါ ငါ
 အလိုရှိ၏။ ³⁷ ဒုစရိုက်ကိုပြုသည်သာမက၊ ပုန်ကန်သော
 အပြစ်ရှိသေး၏။ ငါတို့တွင် အောင်ပွဲကိုခံ၍၊ ဘုရားသခင်
 ကို ပြစ်မှားသောစကားနှင့် များစွာပြော တတ်သည်ဟု
 မြှောက်ဆို၏။

35

¹⁻² တဖန်လေဟုဆက်၍ မြှောက်ဆိုသည်ကား၊ ငါသည်
 ဘုရားသခင်ထက်သာ၍ ဖြောင့်မတ်၏ဟု သင်ပြောသော
 စကားမှန်သည် ထင်သလော။ ³ သင်က၊ ငါသည်အဘယ်
 အကျိုးကိုရသနည်း။ ဒုစရိုက်ကို မပြုဘဲနေလျှင် အဘယ်

ကျေးဇူးရှိသနည်းဟု ဆိုလို၏။ 4 သင်နှင့်သင်၏အပေါင်း အဘော်တို့စကားကို ငါချေပါမည်။ 5 မိုဗ်းကောင်းကင် ကိုမျှော်၍၊ သင့်ထက်မြင့်သော မိုဗ်းတိမ်တို့ကို ကြည့်ရှုလော့။ 6 သင်သည် ဒုစရိုက်ကို ပြုသော်လည်း၊ ဘုရား သခင်ကို အဘယ်သို့ ထိခိုက်နိုင်သနည်း။ ပြစ်မှားသော အပြစ်များသော်လည်း၊ အကျိုးတော်ကို အဘယ်သို့ ဖျက်နိုင်သနည်း။ 7 သင်သည် ဖြောင့်မတ်သော်လည်း၊ ဘုရားသခင်၏ အကျိုးတော်ကို အဘယ်သို့ ပြုစုနိုင်သနည်း။ သင့်လက် မှ အဘယ်ကျေးဇူးကို ခံတော်မူမည်နည်း။ 8 သင်ပြုသော ဒုစရိုက်သည် သင်နှင့် တူသော လူသတ္တဝါကိုသာ ထိခိုက်နိုင်၏။ သင်ပြုသော သုစရိုက် သည်လည်း လူသားတို့၌သာ ကျေးဇူးပြုနိုင်၏။ 9 များပြားသော ညှဉ်းဆဲခြင်းကို ခံရသောသူတို့သည် အော်ဟစ်တတ်ကြ၏။ အားကြီးသောသူ နှိပ်စက်သောကြောင့်၊ ပြင်းစွာ အော်ဟစ်တတ်ကြ၏။ 10 သို့သော်လည်း ငါ့ကို ဖန်ဆင်းတော်မူထသော၊ ညဉ့်အချိန်၌ သီချင်းဆိုရသောအခွင့်ကို ပေးတော်မူထသော၊ 11 မြေတိရစ္ဆာန် နားလည်သည်ထက်သာ၍ နားလည်သောဉာဏ်နှင့်၎င်း၊ မိုဗ်းကောင်းကင် ၎င်းမရ၊ ထူးဆန်းသောပညာနှင့်၎င်း၊ ငါတို့ကို ပြည့်စုံ စေတော်မူသော ဘုရားသခင်သည် အဘယ်မှာရှိတော်မူသနည်းဟု အဘယ်သူမျှမမေးမြန်းတတ်။ 12 ထိုကြောင့်အဓမ္မလူ၊ ထောင်လွှားစော်ကားခြင်းကိုခံရ၍ အော်ဟစ်သော်လည်း၊ ဘုရားသခင်သည် ထူး

တော်မမူ။ ¹³ အကယ်စင်စစ်ဘုရားသခင်သည် အချည်းနှီးသော စကားကို နားထောင်တော်မမူ။ အနန္တတန်ခိုးရှင်သည် ထိုသို့သော စကားကို မမှတ်ဘဲ နေတော်မူ၏။ ¹⁴ ဘုရားသခင်ကို မတွေ့မမြင်ရဟု သင်ဆိုသော်လည်း၊ တရားသဖြင့် စီရင်တော်မူသောကြောင့် မြော်လင့် လျက်နေလော့။ ¹⁵ ယခုမူကား၊ အမျက်ထွက်၍ ဆုံးမတော်မမူ။ ပြစ်မှားသောအပြစ်ကို ကျပ်တည်းစွာ မှတ်တော်မမူ သောကြောင့်၊ ¹⁶ ယောဘသည်အချည်းနှီးသော စကားကို မြွက်ဆိုတတ်၏။ ပညာမရှိဘဲ များစွာပြောတတ်သည်ဟု မြွက်ဆို၏။

36

¹ တဖန်ဧလိဟု ဆက်၍မြွက်ဆိုသည်ကား၊ ² ငါ့ကို သည်းခံပါလော့။ အကျိုးအကြောင်းကို ငါပြုဦးမည်။ ဘုရားသခင်အဘို့ ပြောစရာရှိသေး၏။ ³ ငါသည်ဝေးသော အရပ်က ကိုယ်ပညာကို ဆောင်ခဲ့မည်။ ငါ့ကို ဖန်ဆင်းတော်မူသောဘုရားသခင် သည်ဖြောင့်မတ်တော်မူကြောင်းကို ငါပြုမည်။ ⁴ အကယ်စင်စစ်မမှန်သော စကားကို ငါမပြော။ ပညာ အတတ် စုံလင်သောသူသည် သင်၌ရှိ၏။ ⁵ ဘုရားသခင်သည် တန်ခိုးကြီးတော်မူ၏။ သို့သော်လည်းမထိမဲ့ မြင်ပြုတော်မမူတတ်။ အစွမ်းသတ္တိ၊ ဉာဏ်သတ္တိနှင့် ပြည့်စုံတော်မူ၏။ ⁶ မတရားသောသူတို့၏ အသက်ကို စောင့်တော်မမူ။ ဆင်းရဲခံရသောသူတို့ဘက်၌ တရားစီရင်တော်မူ၏။ ⁷ ဖြောင့်မတ်သော

သူတို့ကို ပမာဏမပြုဘဲ နေ တော်မမူ။ ရှင်ဘုရင်နှင့် အတူ ရာဇပလ္လင်ပေါ်မှာ ထာဝရ နေရာချ၍ ချီးမြှောက် တော်မူ၏။ ⁸ သူတို့သည် အကျဉ်းနေ၍ ဒုက္ခကြိုးနှင့် ချည် နောင်ခြင်းကို ခံရလျှင်၊ ⁹ သူတို့ပြုမိသော အမှုနှင့် ပြစ်မှားလွန်ကျူးမိသော အပြစ်များတို့ကို ပြတော်မူ၏။ ¹⁰ ဆိုးမသောစကားကို နားထောင်ချင်သော သဘောကို သွင်းပေး၍၊ ဒုစရိုက်ကို စွန့်စေမည်အကြောင်း ပညတ် တော်မူ၏။ ¹¹ စကားတော်ကို နားထောင်၍ အမှုတော်ကို ဆောင်ရွက်လျှင်၊ စည်းစိမ်ချမ်းသာနှင့် ပျော်မွေ့လျက်၊ နှစ် လနေ့ရက်ကာလကို လွန်စေတတ်ကြ၏။ ¹² နားမထောင် လျှင် ထားဘေးဖြင့် ဆုံး၍၊ ပညာ အတတ်မရှိဘဲ သေ တတ်ကြ၏။ ¹³ အဓမ္မသဘောရှိသောသူတို့သည် အမျက် တော်ကို သို့ထားတတ်ကြ၏။ ချည်နှောင်တော်မူသော အခါ မအော်ဟစ်တတ်ကြ။ ¹⁴ အသက်ငယ်စဉ်ကပင် သေ၍၊ ဆိုးညစ်သော သူတို့နှင့်အတူ ဆုံးတတ်ကြ၏။ ¹⁵ အမှုရောက်သောဆင်းရဲသားတို့ကို ကယ်တင် တော် မူ၏။ ညှဉ်းဆဲခြင်းကိုခံရသောအခါ၊ နားထောင်စေ ခြင်း ငှါ ပြုတော်မူ၏။ ¹⁶ ထိုသို့သင့်ကိုလည်း ကျဉ်းမြောင်း သောအရပ်မှ ကျယ်ဝန်းရှင်း လင်းသောအရပ်သို့ပြောင်း စေ၍၊ သင်၏ စားပွဲပေါ်မှာ ကောင်းသော အရသာနှင့်ပြ ည့်စုံသော ခဲဘွယ်စားဘွယ်ကို တင်ထားတော်မူလိမ့်မည်။ ¹⁷ သို့မဟုတ် မတရားသော သူကဲ့သို့ အပြစ်နှင့် ပြည့်စုံ လျှင်၊ အပြစ်နှင့် ယှဉ်သောဒဏ်ကိုခံရမည်။ ¹⁸ အမျက်

တော်ထွက်တတ်သည်ဖြစ်၍၊ ဒဏ်ခတ် တော်မူမည်ဟု
 စိုးရိမ်စရာရှိ၏။ အမှုရောက်မှများသော အဘိုးကိုပေး
 သော်လည်း ကိုယ်ကို မရွေးမနှုတ်နိုင်။ ¹⁹ သင်၏ဥစ္စာ
 ကို ပမာဏပြုတော်မူမည်လော။ ရွှေကို၎င်း၊ များစွာ
 သော စည်းစိမ်ကို၎င်း ပေးချင်သော် လည်း၊ ပမာဏပြု
 တော်မမူ။ ²⁰ ညဉ့်ကိုမတောင့်တနှင့်။ ညဉ့်အခါလူ
 တို့သည် ပယ်ရှင်းခြင်းကို ခံရတတ်ကြ၏။ ²¹ သတိပြု
 ပါ။ မတရားသောအမှုကို မငဲ့ကွက်နှင့်။ ထိုသို့သော အမှု
 ကိုဆင်းရဲခြင်းထက် သင်သည် အလို ရှိလေပြီတကား။
²² ဘုရားသခင်သည် တန်ခိုးတော်အားဖြင့် ချီးမြှောက်
 ခြင်းရှိတော်မူ၏။ ဘုရားသခင်ကဲ့သို့ အဘယ်သူ အုပ်ချုပ်
 နိုင်သနည်း။ ²³ ကြွတော်မူရသော လမ်းကို အဘယ်သူ
 စီရင်သနည်း။ ကိုယ်တော်သည် မတရားသောအမှုကို ပြု
 မိပြီဟု အဘယ်သူဆိုရာသနည်း။ ²⁴ လူတို့သည် ချီးမွမ်း
 အပ်သော အမှုတော်ကို ချီးမြှောက်ခြင်းငှါ သတိပြုလော့။
²⁵ လူခပ်သိမ်းတို့သည် အမှုတော်ကို မြင်ကြ၏။ အဝေးက
 ကြည့်ရှုတတ်ကြ၏။ ²⁶ ဘုရားသခင်သည် ကြီးမြတ်တော်
 မူ၏။ ငါတို့ သည် ဘုရားသခင်ကို မသိနိုင်။ အသက်တော်
 နှစ်ပေါင်း ကို စစ်၍မကုန်နိုင်ကြ။ ²⁷ ရေကိုသုန်ဖျင်းစေ၍၊
 အထက်သို့ဆွဲယူတော် မူသဖြင့်၊ ရေငွေ့ရှိသည်အတိုင်း
 မိုဃ်းရွာတတ်၏။ ²⁸ မိုဃ်းတိမ်မှ လူတို့အပေါ်သို့ မိုဃ်း
 ပေါက်ကျ၍၊ များစွာသော မိုဃ်းရွာတတ်၏။ ²⁹ မိုဃ်းတိမ်
 တော်နဲ့ပြားခြင်း၊ တဲတော်အသံမြည် ခြင်းကို အဘယ်သူ

နားလည်သနည်း။ 30 တဲတော်အပေါ်မှာ အလင်းတော်ကို
 ဖြန့်တော်မူ၏။ သမုဒ္ဒရာ၌ အနက်ဆုံးသောအရပ်ကိုလည်း
 ဖုံးလွှမ်း တော်မူ၏။ 31 ထိုသို့သောအားဖြင့် လူမျိုးတို့
 ကို တရားစီရင်တော်မူ၏။ များစွာသော အစာအာဟာရ
 ကိုလည်း ပေးတော်မူ၏။ 32 အလင်းကိုလက်တော်နှင့်
 ကွယ်ကာ၍၊ တဖန် ရန်သူရှိရာသို့ လွှတ်တော်မူ၏။ 33 ထို
 သူမှစသော တိရစ္ဆာန်များနှင့် အပင်များကို အလိုတော်မ
 ရှိကြောင်း ထင်ရှား၏။

37

1 ဤအမှုကြောင့် ငါ့နှလုံးသည် တုန်လှုပ်၍ မိမိ နေရာ
 မှ ရွေ့သွား၏။ 2 မြက်တော်မူသောအသံနှင့် နှုတ်တော်မှ
 ထွက် သောအသံကို စေ့စေ့နားထောင်ကြလော့။ 3 မိုဗ်း
 ကောင်းကင်အောက်၌ အနှံ့အပြားလွှတ်၍၊ မြေကြီးစွန်း
 တိုင်အောင် လျှပ်စစ်ပြက်စေတော်မူ၏။ 4 လျှပ်စစ်ပြက်
 ပြီးမှ အသံတော်ထွက်၏။ ဘုန်းအာနုဘော်တော်အသံနှင့်
 မိုဗ်းချုန်းတော်မူ၏။ အသံ တော်မြည်သောအခါ မို
 ဗ်းသက်မုန်တိုင်းကို ချုပ်တည်း တော်မမူ။ 5 အံ့ဩဘွ
 ယ်သော အခြင်းအရာပါလျက်၊ ဘုရားသခင်သည် အသံ
 တော်နှင့်မိုဗ်းချုန်းတော်မူ၏။ ကြီး သော အမှု ငါတို့
 နားမလည်နိုင်သော အမှုတို့ကို ပြုတော်မူ၏။ 6 မြေပေါ်
 မှာ ဖြစ် စေ ဟု မိုဗ်း ပွင့် ကိုငှင်း၊ သုန်ဖျင်းသော မိုဗ်း
 ရေနှင့် တန်ခိုးတော်ကြောင့် ပြင်းထန်သော မိုဗ်းရေ
 ကိုငှင်း မိန့်တော်မူ၏။ 7 ဖန်ဆင်းတော်မူသော လူအ

ပေါင်းတို့သည် ကိုယ်တော်ကို သိမည်အကြောင်း လူတိုင်း
 လုပ်သော အလုပ်ကို ဆီးတားတော်မူ၏။ 8 ထိုအခါ
 သားရဲတို့သည် မြေတွင်းထဲသို့ဝင်၍၊ သူတို့နေရာ၌ နေ
 တတ်ကြ၏။ 9 လေဘွေသည် တောင်မျက်နှာမှ၎င်း၊ အ
 ချမ်းသည် မြောက်မျက်နှာမှ၎င်း ထွက်လာတတ်၏။
 10 ဘုရားသခင်မူတ်တော်မူသဖြင့်၊ ရေခဲဖြစ်၍ ရေ
 မျက်နှာသည် ခဲလျက်ရှိ၏။ 11 မိုဗ်းတိမ်မှမိုဗ်းရေကို
 သက်ရောက်စေ၍၊ ရောင်ခြည်တော်အားဖြင့် မိုဗ်းတိမ်ကို
 ပျောက်လွင့် စေတော်မူ၏။ 12 လောကဓာတ်မြေကြီးတ
 ရှောက်လုံးကို မှာထား တော်မူသမျှအတိုင်း ပြုစေခြင်းငှါ
 ပညာတော်အားဖြင့် လှည့်လည်စေတော်မူ၏။ 13 ဒဏ်ခတ်
 သော်၎င်း၊ မြေတော် ကိုပြုစုသော်၎င်း၊ ချမ်းသာပေး
 သော်၎င်း လာစေတော် မူ၏။ 14 အိုယောဘ၊ ဤစကား
 ကိုနားထောင်လော့။ ဘုရားသခင်၏ အံ့ဘွယ်သော အမှု
 တော်တို့ကို ငြိမ်သက် စွာနေ၍ ဆင်ခြင်လော့။ 15 ထို
 အမှုတို့ကို ဘုရားသခင်စီရင်၍၊ မိုဗ်းတိမ်တော်အလင်းကို
 ထွန်းလင်းစေတော်မူသောအခါ၊ သင်သည် သိသလော။
 16 ပညာစုံလင်သော ဘုရား၏ အံ့ဘွယ်သော အမှုတော်
 တည်းဟူသော မိုဗ်းတိမ်တို့သည် မပေါ့မလေး မှန်မှန်မိုး
 မည်အကြောင်း၊ ပြုတော်မူသောအမှုကို၎င်း၊ 17 မြေပေါ်
 မှာ တောင်လေဖြင့်အချမ်းပျောက်စေ တော်မူသောအခါ၊
 သင်၏အဝတ်သည် အဘယ်သို့သော အားဖြင့် နွေးသည်
 ကို၎င်း နားလည်သလော။ 18 သွန်းသော ကြေးမုံကဲ့သို့

တည်လျက်ရှိသော မိုးမိုးကောင်းကင်ကို သင်သည် ဘုရားသခင်နှင့် ဝိုင်းညီ၍ ကြက်သလော။¹⁹ ငါတို့သည် အဘယ်သို့လျှောက်ရမည်ကို သွန်သင်ပါ။ ငါတို့သည် မိုက်သောကြောင့်၊ အလိုအလျောက် မလျှောက်တတ်ကြ။²⁰ ငါပြောသော စကားကို ဘုရားသခင်အား ကြားလျှောက် လိမ့်မည်လော။ အကယ်၍ လူသည် ဘုရားသခင်ကို လျှောက်ဝံ့လျှင် ပျက်စီးခြင်းသို့ ရောက် လိမ့်မည်။²¹ လေသည် လာ၍မိုးမိုးကောင်းကင်ကို ရှင်းလင်းစေသော အခါ၊ လူသည် ထွန်းလင်းသောရောင်ခြည်ကို မကြည့်နိုင်။²² မြောက်မျက်နှာမှ ရွှေရောင်ခြည်ထွက်တတ်၏။ ဘုရားသခင်သည် ကြောက်မက်ဘွယ်သော ဘုန်းအာနုဘော်နှင့် ပြည့်စုံတော်မူ၏။²³ အနန္တတန်ခိုးရှင်ကို ငါတို့သည် စစ်၍မကုန်နိုင်ကြ။ အစွမ်းသတ္တိအားဖြင့်၎င်း၊ တရားစီရင်ခြင်းနှင့် ဖြောင့်မတ်ခြင်းအားဖြင့်၎င်း ထူးဆန်းတော်မူ၏။ အဘယ်သူကိုမျှ ညှဉ်းဆဲတော်မမူ။²⁴ သို့ဖြစ်၍လူတို့သည် ကြောက်ရွံ့စရာအကြောင်းရှိကြ၏။ ဉာဏ်ကောင်းသောသူ တစ်စုံတယောက်မျှ ဘုရားသခင်ကို မဖူးမကြည့်နိုင်ဟု မြက်ဆုံ၏။

38

¹ ထိုအခါ ထာဝရဘုရားသည် ယောဘ စကားကို လှန်ပြန်၍၊ မိုးမိုးသက်မုန်တိုင်းထဲက မိန့်တော်မူသည်ကား၊² ပညာမရှိဘဲ စကားပြောကာ မျှနှင့် ငါ့အကြံကို မိုက်စေသော ဤသူကား အဘယ်သူနည်း။³ လူ

ယောက်ျားကဲ့သို့ သင့်ခါးကို စီးလော့။ ငါမေးမြန်းသော ပြဿနာတို့ကို ဖြေလော့။⁴ မြေကြီးအမြစ်ကို ငါတည်သောအခါ၊ သင်သည် အဘယ်မှာရှိသနည်း။ နားလည်လျှင် ဘော်ပြလော့။⁵ မြေကြီးအတိုင်းအရှည်ပမာဏကို အဘယ်သူ စီရင်သနည်း။ နားလည်လျှင်ပြောလော့။ မျဉ်းကြိုးကို အဘယ်သူ တန်း၍ချသနည်း။⁶ မြေကြီးတိုက်မြစ်ကို အဘယ်အရပ်၌ စွဲစေသနည်း။⁷ နံနက်ကြယ်တို့သည် တညီတညွတ်တည်း သီချင်းဆို၍၊ ဘုရားသခင်သားအပေါင်းတို့သည် ဝမ်း မြောက်သဖြင့်၊ ကြွေးကြော်ကြစဉ်၊ တိုက်ထောင့်အထွဋ် ကျောက်ကို အဘယ်သူ တင်ထားသနည်း။⁸ သမုဒ္ဒရာသည်အမိဝမ်းထဲက ဘွား၍ ထွက်လာ သောအခါ၊ အဘယ်သူသည် တံခါး ပိတ်နှင့် ပိတ်ထား သနည်း။⁹ သမုဒ္ဒရာကို မိုဗ်း တိမ်နှင့် ငါခြုံ၍ ထူထပ်သော မှောင်မိုက်နှင့် ထုပ်ရစ်သည် ကာလ၌၎င်း၊¹⁰ သင်သည်ဤအရပ်တိုင်အောင်လာရ၏။¹¹ တိုး၍မလွန်ရ၊ ဤအရပ်၌သင်၏ ထောင်လွှားသော လှိုင်းတံပိုး ဆုံးရ၏ဟု ပညက်လျက်၊ သမုဒ္ဒရာအပိုင်းအခြားကို ငါစီရင်၍၊ တံခါးပိတ်နှင့်ကန့်လန့်ကျင်တို့ကို ထားသည်ကာလ၌၎င်း၊ အဘယ်သူသည် ဝိုင်း၍ ကူညီသနည်း။¹² သင်သည်တသက်လုံးတွင် တခါမျှ နံနက်ကို မှာထားဘူးသလော။ မိုဗ်းသောက်လင်းကို နေရာချဘူး သလော။¹³ နံနက်အလင်းသည် မြေကြီးစွန်းကိုကိုင်လျက်၊ လူဆိုးတို့ကိုခါ၍ ပစ်စေခြင်းငှါ စီရင်

ဘူးသလော။ 14 မြေကြီးသည် တံဆိပ်ခတ် သကဲ့သို့ပုံ ပေါ်၍ အဝတ် တန်ဆာ ဆင် သကဲ့သို့ ရှိ၏။ 15 လူဆိုး တို့၏ အလင်းသည်ကွယ်၍ ချိုကြွသော လက်လည်း ကျိုး တတ်၏။ 16 သင်သည်သမုဒ္ဒရာ စမ်းရေပေါက်ထဲသို့ ဝင် ဘူးသလော။ နက်နဲသော အောက်ဆုံးအရပ်၌ လှည့်လည် ဘူး သလော။ 17 သေခြင်းတံခါးတို့ကို သင့်အားဖွင့်ဘူး သလော။ သေမင်းအရိပ်ထဲသို့ဝင်သော လမ်းဝတို့ကို မြင် ဘူး သလော။ 18 မြေကြီးမျက်နှာတပြင်လုံးကို ကြည့် ရှုဘူး သလော။ အလုံးစုံကို သိမြင်လျှင်ဘော်ပြလော့။ 19 အလင်းနေရာသို့ အဘယ်မည်သော လမ်းဖြင့် ရောက် ရသနည်း။ မှောင်မိုက်နေရာလည်း အဘယ်မှာ ရှိသနည်း။ 20 အကယ်စင်စစ်သင်သည် အလင်းအမိုက်အပိုင်း အခြား သို့ ငါတို့ ကိုပို့ဆောင်နိုင်၏။ သူတို့နေရာအိမ်သို့ ရောက် သောလမ်းတို့ကို သိလိမ့်မည်။ 21 သင်သည်ရှေးကာလ၌ ဘွားမြင်၍ အလွန် အသက်ကြီးသောကြောင့် သိလိမ့် မည်။ 22 သင်သည် မိုဗ်းပွင့်ဘဏ္ဍာတိုက်ထဲသို့ ဝင်ဘူး သလော။ 23 ဘေးရောက်ရာအချိန်ကာလနှင့် စစ်ပြိုင်၍ တိုက်ရာအချိန်ကာလဘို့၊ ငါသို့ထားသော မိုဗ်းသီးဘဏ္ဍာ များကို မြင်ဘူးသလော။ 24 အလင်းသည် အဘယ်သို့ သောလမ်းဖြင့် နှံ့ပြားသနည်း။ အရှေ့လေသည်မြေကြီး ပေါ်မှာ အဘယ်ကြောင့် လွင့်သနည်း။ 25 လူမရှိသော မြေနှင့် လူမနေသောတော၌ မိုဗ်း ရွာစေခြင်းငှါ၎င်း၊ 26 လွတ်လပ်သောလွင်ပြင်ကို ရေနှင့်ဝစေ၍၊ နုသော

မြက်ပင်အညောက်ကို ထွက်စေခြင်းငှါ၎င်း၊²⁷ လျှံသောမို
 ဃ်းရေစီးရာလမ်း၊ မိုဃ်းကြိုးနှင့် ဆိုင်သော လျှပ်စစ်ပြက်
 ရာလမ်းကို အဘယ်သူဖွင့်သနည်း။²⁸ မိုဃ်းရေ၏အ
 ဘကား အဘယ်သူနည်း။ နှင်း ပေါက်တို့ကို အဘယ်သူ
 ဖြစ်ဘွားစေသနည်း။²⁹ ရေခဲသည်အဘယ်သူ၏ ဝမ်း
 ထဲက ထွက်လာ သနည်း။ မိုဃ်းကောင်းကင်နှင်းခဲကို
 အဘယ်သူသည် ပဋိသန္ဓေပေး သနည်း။³⁰ ရေသည်
 ကျောက်ခဲကဲ့သို့ဖြစ်၍ ပင်လယ် မျက်နှာတင်းမာလျက်
 ရှိ၏။³¹ သင်သည် ခံမကြယ်စု၏သာယာစွာ ပြုပြင်
 ခြင်း ကို ချုပ်တည်းနိုင်သလော။ ကသိလ ကြယ်၏
 ချည်နှောင် ခြင်းကို ဖြည့်နိုင်သလော။³² မာဇရုတ်ကြယ်
 တို့ကို အချိန်ရောက်လျှင် ထုတ် ဘော်နိုင်သလော။ အာ
 ရှုကြယ်နှင့်သူ၏သားတို့ကို ပဲ့ပြင် နိုင်သလော။³³ မိုဃ်း
 ကောင်းကင်တရားတို့ကို နားလည် သလော။ ထိုတရား
 တို့သည် မြေကြီးကို အုပ်စိုးမည် အကြောင်း အခွင့်
 ပေးနိုင်သလော။³⁴ များစွာသော မိုဃ်းရေသည် သင့်
 ကို လွှမ်းမိုး စေခြင်းငှါ မိုဃ်းတိမ်တို့ကို အသံလွှင့်နိုင်
 သလော။³⁵ လျှပ်စစ်တို့ကို လွှတ်နိုင်သလော။ သူတို့က
 ကျွန်တော်တို့ရှိပါ၏ဟု သင့်ကိုလျှောက်လျက် သွားကြ
 လိမ့်မည်လော။³⁶ ကိုယ်ခန္ဓာထဲသို့ ပညာကို အဘယ်သူ
 သွင်း သနည်း။ နားလည်နိုင်သောဥာဏ်ကို အဘယ်သူပေး
 သနည်း။ ပညာရှိ၍ မိုဃ်းတိမ်တို့ကို အဘယ်သူရေတွက်
 နိုင်သနည်း။³⁷ မြေမှုန့်သည် လုံးထွေး၍ မြေစိုင်တို့သည်

ကပ်လျက်နေသောအခါ၊ 38 မိုဗ်းကောင်းကင်၏ရေဘူးတို့ကို အဘယ်သူသွန်းချသနည်း။ 39 သင်သည်ခြင်္သေ့မအဘို့ စားစရာအကောင်ကို လိုက်ရှာနိုင်သလော။ 40 ခြင်္သေ့ပျိုတို့သည် ခိုလှုံရာ၌ဝပ်၍၊ ချုံဖုတ် အောက်၌ ချောင်းကြည့် လျက် နေသောအခါ၊ သူတို့ကို ဝတ္တုကျွေးနိုင်သလော။ 41 ကျီးအသင်္ဃာတို့သည် စားစရာမရှိကြောင့်လှည့်လည်၍ ဘုရားသခင်ကိုအော်ဟစ်သောအခါ၊ စားစရာကိုအဘယ်သူပေးသနည်း။

39

1 သင်သည် တောဆိတ် မွေးရသော ကာလကို သိသလော။ သမင်ဒရယ်မ သားဘွားခြင်းဝေဒနာခံရသော အချိန်ကို မှတ်နိုင်သလော။ 2 ကိုယ်ဝန်ဆောင်ရသောနေ့လတို့ကို ရေတွက်၍၊ ဘွားရသော အချိန်ကာလကို သိသလော။ 3 သူတို့သည် ကျောကိုင်း၍သားငယ်ကို မွေးဘွား သဖြင့် ဝေဒနာ ငြိမ်းကြ၏။ 4 သားငယ်တို့သည် ကျန်းမာ၍၊ လွင်ပြင်၌ ကြီးပွား တတ်ကြ၏။ အခြားသို့ သွား၍ အမိထံသို့ပြန်မလာဘဲ နေတတ်ကြ၏။ 5 တောမြည်းကို အဆီးအတား မရှိစေခြင်းငှါ အဘယ်သူလွတ်သနည်း။ တောမြင်း၌ချည်နှောင်ခြင်းကို အဘယ်သူဖြေသနည်း။ 6 တောကို သူ့အိမ်ဘို့၎င်း၊ လွင်ပြင်ကိုသူ့နေရာဘို့ ၎င်း ငါခန့်ထားပြီ။ 7 မြို့၌ဖြစ်သောလူတို့၏ အသံဗလံကို သူသည် မထိမဲ့မြင်ပြုတတ်၏။ နှင်သောသူအော်ဟစ်နှိုးဆော်သံကို မမှတ်တတ်။ 8 တောင်ရိုး၌ ကျက်စား၍၊

စိမ်းသော အပင် အမျိုးမျိုးကို ရှာတတ်၏။ 9 ကြံသည် သင်၏အမှုကိုဆောင်ရွက်၍၊ သင်၏ တင်းကုပ်၌ နေခြင်းငှါ အလိုရှိလိမ့်မည်လော။ 10 ကြံကိုထွန်ကြောင်းသို့ လိုက်စေခြင်းငှါ ကြိုးနှင့် ချည်နှောင်သလော။ သို့မဟုတ် သင့်နောက်သို့ လိုက်၍ချိုင့်၌ လယ်ထွန်လိမ့်မည်လော။ 11 ကြံသည် အားကြီးသော ကြောင့် သူ့ကို ယုံ မည်လော။ သင်လုပ်ရသော အလုပ်ကိုသူ၌ အပ်မည်လော။ 12 သင်၏စပါးကို ဆောင်ခဲ့၍ စပါးကျိ၌ စုသိမ်းလိမ့်မည်ဟု ယုံသလော။ 13 ကုလားအုပ်ငှက်သည် အတောင်ခတ်လျက် နေတတ်၏။ တောငန်းသည် အမွေးအတောင်နှင့် ပြည့်စုံ၏။ 14 သို့သော်လည်း မြေ၌ဥ၍ အဥတို့ကို မြေမှုန့်၌ နွေးစေတတ်၏။ 15 သူ့ခြေသည်အဥတို့ကို နင်းမိမည်၊ သားရဲခွဲလိမ့် မည်ဟု မစိုးရိမ်။ 16 သားငယ်တို့ကို ကိုယ်သားကဲ့သို့မမှတ် ကြမ်းတမ်းစွာ ပြုတတ်၏။ စိုးရိမ်ခြင်းမရှိ။ သားဘွားခြင်း ဝေဒနာကို အချည်းနှီးခံတတ်၏။ 17 အကြောင်းမူကား၊ ဘုရားသခင်သည် ပညာမဲ့ စေခြင်းငှါ ဖန်ဆင်းတော်မူ၏။ ဉာဏ်ကိုပေးတော်မူ။ 18 သို့သော်လည်း ကိုယ်ကို ချီကြွသောအခါ၊ မြင်းနှင့်မြင်းစီးသော သူ့ကိုပင် ရယ်တတ်၏။ 19 သင်သည် မြင်းကိုခွန်အားနှင့် ပြည့်စုံစေသလော။ သူ၏လည်ပင်း၌ မိုဃ်းကြိုးလက္ခဏာကို သွင်းသလော။ 20 ကျိုင်းကောင် ခုန်သကဲ့သို့ ခုန်တတ်စေသလော။ သူ၏နှာခေါင်းမြည်သံသည် ကြောက်မက်ဘွယ်ဖြစ်၏။ 21 လွင်ပြင်ကိုယက်၍၊

မိမိခွန်အား၌ ဝါကြွားလျက်၊ သူရဲများကို တွေ့အံ့သော
 ငှါ သွားတတ်၏။²² ကြောက်စရာအကြောင်းကို ကဲ့ရဲ့၍၊
 ကြောက် လန့်သောသဘောနှင့် ကင်းလွတ်သဖြင့်၊ ထား
 ဘေးကို မရှောင်တတ်။²³ သူ့တဘက်၌ မြှားတောင့်
 လှုပ်သံမြည်၍၊ လှံနှင့် ဒိုင်းလွှားသည် ပြောင်လက်လျက်
 ရှိ၏။²⁴ မာနကြီး၍ပြင်းထန်သော စိတ်နှင့် မြေကို မျို
 တတ်၏။ တံပိုးသံကို ကြားသောအခါ၊ ငြိမ်ဝပ်စွာ မ
 နေနိုင်။²⁵ တံပိုးများ အလယ်သို့ ရောက်၍ အေဟေ၊
 အေဟေဟုဆိုတတ်၏။ ဗိုလ်မြေအော်ဟစ်၍ အသံဗလံ
 ပြုခြင်းနှင့်တကွ၊ စစ်တိုက်ပွဲကို အဝေးက အနံ့ခံတတ်၏။
²⁶ သင်ပေးသော ဉာဏ်အားဖြင့် သိမ်းငှက်သည် အတောင်
 ကို ဖြန့်၍ တောင်မျက်နှာသို့ ပျံသွားတတ် သလော။
²⁷ သင်စီရင်သောကြောင့် ရွှေလင်းတသည် အထက်သို့
 တက်၍၊ မြင့်သောအရပ်၌ အသိုက်ကို လုပ်တတ်သလော။
²⁸ သူသည် ကျောက်ပေါ်မှာနေ၍ တောင်ထိပ်နှင့် ကျောက်
 ငူပေါ်မှာ နေရာကျတတ်၏။²⁹ ထိုအရပ်က ကြည့်၍
 ကိုက်စားစရာအကောင်ကို အဝေးကပင် မြင်တတ်၏။
³⁰ သူ၏သားငယ်တို့သည် အသွေးကို သောက်တတ်၏။
 အသေကောင်ရှိရာအရပ်၌ ထိုငှက်ရှိသည်ဟု မိန့်တော်
 မူ၏။

40

¹ တဖန်ထာဝရဘုရားက၊ အနန္တတန်ခိုးရှင်ကို ဆုံးမသော
 သူသည် ဆန့်ကျင်ဘက်ပြုဦးမလော။² ဘုရားသခင်

ကို အပြစ်တင်သော သူသည် ပြန်ပြောစေတော့ဟု ယောဘအား မိန့်တော်မူလျှင်၊³ ယောဘက အကျွန်ုပ်သည် ဆိုးယုတ်ပါ၏။⁴ ကိုယ်တော်အား အဘယ်သို့ ပြန်လျှောက်ရပါမည်နည်း။ အကျွန်ုပ်သည် ကိုယ်နှုတ်ကို ကိုယ်လက်နှင့် ပိတ်ပါမည်။⁵ တကြိမ်ပြောမိပါပြီ။ တဖန်မပြောဝံ့ပါ။ နှစ်ကြိမ်တိုင်အောင် ပြောမိပါပြီ။ သို့ရာတွင် ထပ်၍မပြောဝံ့ပါဟု ထာဝရဘုရားအား ပြန်၍ လျှောက်လေ၏။⁶ တဖန်ထာဝရဘုရားသည် မိုဗ်းသက်မုန်တိုင်းထဲက ယောဘအား မိန့်တော်မူသည်ကား၊⁷ လူယောက်ျားကဲ့သို့ သင်၏ခါးကိုစည်းလော့။ ငါမေးမြန်းသောပြဿနာတို့ကို ဖြေလော့။⁸ သင်သည် ငါတရားစီရင်ချက်ကို ပယ်မည်လော။ သင်သည် ကိုယ်တိုင်ဖြောင့်မတ်ဟန်ရှိစေခြင်းငှါ၊ ငါကိုအပြစ်ရှိသည်ဟု စီရင်မည်လော။⁹ သင်သည် ဘုရားသခင်၏ လက်ရုံးကဲ့သို့သော လက်ရုံးရှိသလော။ ဘုရားသခင်၏ အသံကဲ့သို့သော အသံနှင့် မိုဗ်းချုန်းနိုင်သလော။¹⁰ ထူးဆန်းသော ဘုန်းတန်ခိုးအာနုဘော်ကို ဝတ်ဆောင်လော့။ တင့်တယ်သော ဂုဏ်အသရေနှင့် တန်ဆာဆင်လော့။¹¹ သင်၏အမျက်အရှိန်ကို လွှတ်လော့။ မာန ထောင်လွှားသောသူအပေါင်းတို့ကို ကြည့်ရှု၍ နှိမ့်ချလော့။¹² မာနထောင်လွှားသော သူအပေါင်းတို့ကို ကြည့်ရှု၍ ရှုတ်ချလော့။ အဓမ္မလူတို့ကို နှိပ်နင်း၍၊¹³ သူတို့ကို မြေမှုန့်၌ တစုတည်း ဝှက်ထားလော့။ သူတို့မျက်နှာများကို မှောင်မိုက်၌ ဖုံးအုပ်လော့။¹⁴ သို့ပြု

လျှင် သင်၏လက်ျာလက်ရုံးသည် သင့်ကို ကယ်တင်
နိုင်သည်ဟု ငါဝန်ခံမည်။¹⁵ သင်နှင့်အတူ ငါဖန်ဆင်း
သော ဗေဟမုတ်ခြင်း ကို ကြည့်ရှုလော့။ နွားကဲ့သို့
မြက်ကို စားတတ်၏။¹⁶ သူ၏တန်ခိုးသည် ခါး၌၎င်း၊
သူ၏ခွန်အားသည် ဝမ်းကြော၌၎င်း တည်လျက်ရှိ၏။
¹⁷ သူ့အမြီးသည် အာရဇ်ပင်ကဲ့သို့ လှုပ်တတ်၏။ ပေါင်
ကြောတို့သည် အထပ်ထပ်ရှိကြ၏။¹⁸ အရိုးငယ်တို့သည်
ကြေးဝါချောင်း၊ အရိုးကြီး တို့သည် သံတုံးကဲ့သို့ ဖြစ်
ကြ၏။¹⁹ ဘုရားသခင်ဖန်ဆင်းသော သတ္တဝါတို့တွင်
ထူးဆန်းသော သတ္တဝါဖြစ်၏။ သူ့ကိုဖန်ဆင်းသော ဘုရား
သာလျှင် သူ၏တံစဉ်ကို ပေးပြီ။²⁰ မြေတိရုတ္တန်အပေါင်း
တို့ ကစားရာတောင်ရိုး သည် သူ၏ကျက်စားရာအရပ်
ဖြစ်၏။²¹ အရိပ်ကောင်းသော အပင်အောက်၊ ကျူပင်
ချုံဖုတ်အောက်၊ ရေများသောအရပ်၌ နေတတ်၏။²² ထို
အပင်တို့သည် အရိပ်နှင့်လွမ်းမိုး၍ ချောင်း နားမိုဃ်းမ
ခပင်တို့သည် ဝိုင်းကြ၏။²³ မြစ်ရေထသော်လည်း သူ
သည်မပြေးတတ်။ သူ၏ခံတွင်းကို ယော်ဒန်မြစ်ရေ ဝှေ့
တိုက်သော်လည်း မတုန်မလှုပ်ဘဲ နေတတ်၏။²⁴ ထို
မြင်းကို ထင်ရှားစွာ ဘမ်းယူမည်လော။ သူ၏နှာခေါင်းကို
သံချိတ်နှင့် ဖောက်မည်လော။

41

¹ လဝိသန်ကိုငါးများနှင့် ဆွဲယူ၍၊ သူ၏လျှာကို ကြိုးနှင့်
နှိပ်နင်းမည်လော။² သူ့ကို နှာရှုတ်တပ်၍၊ ပါးရိုး၌သံကွင်း

လျှိုမည် လော။ 3 သူသည်သင့်ကိုများစွာ တောင်းပန်
 လိမ့်မည် လော။ ချော့မော့သောစကားကို ပြောလိမ့်မည်
 လော။ 4 သင်နှင့်ဝန်ခံခြင်း ပဋိညာဉ်ကို ပြုလိမ့်မည်
 လော။ သင်၏အမှုကို အစဉ်ဆောင်ရွက်စေခြင်းငှါ သူ
 ကို ခန့်ထားမည်လော။ 5 ငှက်နှင့်ကစားသကဲ့သို့ သူနှင့်
 ကစားမည်လော။ သင်၏မိန်းမကလေးတို့အဘို့ သူ့ကို
 ချည်နှောင်မည်လော။ 6 သင်၏အပေါင်းအဘော်တို့သည်
 သူ့ကိုဝိုင်း၍ စားသောက်ပွဲခံကြလိမ့်မည်လော။ ကုန်သည်
 တို့တွင် ဝေကြလိမ့်မည်လော။ 7 သူ၏အရေကို မိန်းနှင့်
 ၎င်း၊ သူ၏ခေါင်းကို ငါးထိုးသောလှံနှင့်၎င်း၊ အနှံ့အပြား
 ထိုးဖောက်နိုင် သလော။ 8 သူ့အပေါ်မှာ လက်တင်ရုံမျှ
 သာ ပြုပါ။ သူ့ကို တိုက်မည်အကြံကို နောက်တဖန်မ
 အောက်မေ့ရ။ 9 တိုက်သောသူသည်နိုင်မည်ဟု အချည်းနှီး
 ထင်၏။ မြင်ကာမျှနှင့် စိတ်မပျက်သလော။ 10 သူ့ကို
 နှိုးဆော်ခြင်းငှါ အဘယ်သူမျှမရဲရင့်။ သို့ဖြစ်၍ ငါ့ရှေ့
 မှာ အဘယ်သူရပ်နိုင်သနည်း။ 11 ငါသည် ကျေးဇူးတုံ့
 ပြုရမည်အကြောင်း အဘယ် သူသည် ငါ၌ ကျေးဇူးပြု
 ဘူးသနည်း။ မိုဃ်းကောင်းကင် အောက်၌ ရှိသမျှတို့သည်
 ငါ၏ ဥစ္စာဖြစ်ကြ၏။ 12 လဝိသန်၏အင်္ဂါများ၊ ခွန်အား၊
 တင့်တယ်သော တန်ဆာတို့ကို ငါသည် ဝှက်၍မထား။
 13 သူ၏အဝတ်ကို အဘယ်သူလှန်နိုင်သနည်း။ နှစ်ထပ်
 ရှိသော ပါးရိုးကို အဘယ်သူချဉ်းကပ်လိမ့်မည် နည်း။
 14 သူ၏မျက်နှာတံခါးကို အဘယ်သူဖွင့်လိမ့်မည်နည်း။

သူ၏ သွားတန်းတို့သည် ကြောက်မက်ဘွယ် ဖြစ်ကြ၏။
 15 လုံခြုံစွာ တံဆိပ်ခတ်သကဲ့သို့ တချပ်နှင့် တချပ်
 ပူးကပ်သောအကြေးများနှင့် ဝါကြွားတတ်၏။ 16 လေ
 မျှမဝင်နိုင်အောင် တချပ်နှင့်တချပ် ပူးကပ် လျက်ရှိ
 ကြ၏။ 17 တချပ်နှင့်တချပ် မခွါနိုင်အောင် တခဲနက် ရှက်
 တင်လျက်ရှိကြ၏။ 18 သူချေဆတ်သောအခါ အလင်း
 တောက်တတ်၏။ သူ့မျက်စိသည် နံနက်မျက်တောင်ခတ်
 သကဲ့သို့ ဖြစ်၏။ 19 ပစပ်ထဲက မီးရှူးထွက်၍ မီးပွားတို့
 လည်း လွင့်ကြ၏။ 20 ကြွက်ကြွက်ဆူသော အိုးကင်းထဲက
 အခိုးအငွေ့ တတ်သကဲ့သို့ သူ့နှာခေါင်းထဲက အခိုးအငွေ့
 တက်တတ် ၏။ 21 အသက်ရှူသောအခါ မီးခဲတောက်၍
 ပစပ်ထဲက မီးလျှံထွက်တတ်၏။ 22 လည်ပင်း၌ တန်ခိုး
 နေတတ်၏။ သူ့ရှေ့မှာ ကြောက်လန့်ခြင်းသည် ကခုန်
 တတ်၏။ 23 အသားအကြောတို့သည် တခဲနက် ဖြစ်၍
 မရွေ့နိုင်အောင် ခိုင်မာလျက် ရှိကြ၏။ 24 နှလုံးသည်
 ကျောက်ကဲ့သို့မာ၏။ အောက်ကြိတ် ဆုံကျောက်ကဲ့သို့
 မာ၏။ 25 သူထသောအခါ ခွန်အားကြီးသောသူတို့သည်
 ကြောက်လန့်ကြ၏။ ကြောက်လန့်အားကြီးသောကြော
 င် အရူးကဲ့သို့ ဖြစ်ကြ၏။ 26 သူ့ကိုတိုက်လျှင်ထားမခိုင်
 တတ်။ လှ၊ မြား၊ သံချပ်မခိုင်တတ်။ 27 သံကို ကောက်ရိုး
 ကဲ့သို့၎င်း၊ ကြေးဝါကို သစ်ဆွေး ကဲ့သို့၎င်း မှတ်တတ်၏။
 28 လေးနှင့်ပစ်၍ သူ့ကိုမပြေးစေနိုင်။ လောက်လွှဲ နှင့်ပစ်
 သော ကျောက်ခဲတို့သည် သူ၌ အမှိုက်ကဲ့သို့ ဖြစ်ကြ၏။

29 ဒုတ်ကြီးကို ဖွဲ့ကဲ့သို့မှတ်၍၊ လှံနှင့်ရွယ်သောအခါ ရယ်တတ်၏။ 30 သူ့အောက်မှာ ထက်သောအိုးစောင်းခြမ်းများ ရှိ၏။ ရွံ့ပေါ်မှာ ထွန်သွားများကို ဖြန့်တတ်၏။ 31 အိုးကင်း ဆူသကဲ့သို့ ပင်လယ်ကိုဆူစေတတ်၏။ သမုဒ္ဒရာကို ဘယောင်းချက်ကဲ့သို့ ဖြစ်စေတတ်၏။ 32 သူ့လွန်သွားသော လမ်းသည် ထွန်းတောက် သဖြင့်၊ ပင်လယ်သည် ဆံပင်ဖြူယောင်ဆောင်တတ်၏။ 33 မြေပေါ်မှာသူနှင့်ခိုင်းနိုင်သော တိရစ္ဆာန်မရှိ။ ပကတိအားဖြင့် ကြောက်တတ်သော သဘောနှင့် ကင်းလွတ်၏။ 34 ကြီးမြင့်သောအရာရှိသမျှတို့ကို မထီမဲ့မြင်ပြု တတ်၏။ မာနထောင်လွှားသောသူ အပေါင်းတို့အပေါ်၌ မင်းဖြစ်သည်ဟု မိန့်တော်မူ၏။

42

1 ယော ဘ သည် ထာဝရဘုရား အား ပြန် လျှောက်သည်ကား၊ 2 ကိုယ်တော်သည် အလုံးစုံတို့ကို တတ်နိုင်တော်မူ ကြောင်းကို၎င်း၊ အကြံအစည်တော်ကို အဘယ်သူမျှ မဆီးတား နိုင် ကြောင်း ကို၎င်း အကျွန်ုပ် သိ ပါ၏။ 3 ပညာ မရှိဘဲ အကြံအစည်တော်ကို မိုက်စေသော သူကား အဘယ်သူနည်း။ သို့ရာတွင် အကျွန်ုပ်သည် နားမလည်သော အရာတို့ကို၎င်း၊ ကိုယ်တိုင်မသိ၊ အံ့ဩ၍ မကုန်နိုင်သော အရာတို့ကို၎င်း ပြောမိပါပြီ။ 4 နားထောင်တော် မူ ပါ။ အကျွန်ုပ် လျှောက် ပါ မည်။ အကျွန်ုပ် မေးလျှောက်သော အရာတို့ကို သွန်သင် တော်မူပါ။ 5 သိတင်းတော်ကို အကျွန်ုပ်သည် နားနှင့် ကြားဘူး ပါ ပြီ။

ယခုမူကား၊ ကိုယ်တော်ကို မျက်စိနှင့်မြင်ရပါ၏။ ⁶ ထို
 ကြောင့် အကျွန်ုပ်သည် ကိုယ်ကို ရှုံ့ရှာပါ၏။ မြေမှုန့်နှင့်
 မီးဖိုပြာ၌ထိုင်၍ နောင်တရပါ၏ဟု လျှောက် လေ၏။
⁷ ထိုသို့ထာဝရဘုရားသည် ယောဘအား မိန့်တော်မူပြီး
 မှာ တေမန်အမျိုးသား ဧလိဖတ်အားလည်း သင်နှင့်
 သင်၏ အဆွေခင်ပွန်းနှစ်ယောက် ကိုငါ့အမျက် ထွက်၏။
 အကြောင်းမူကား၊ ငါ့ကျွန်ယောဘသည် ငါ့အကြောင်း
 အရာတို့ကို ဟုတ်မှန်စွာ ပြောသကဲ့သို့ သင်တို့သည် မ
 ပြော။ ⁸ သို့ဖြစ်၍ နွားထီးခုနစ်ကောင်နှင့် သိုးထီးခုနစ်
 ကောင်တို့ကိုယူ ပြီးလျှင်၊ ငါ့ကျွန်ယောဘ ထံသို့သွား၍၊
 မိမိတို့မီးရှို့ရာ ယဇ်ကို ပူဇော်ကြလော့။ ငါ့ကျွန်ယော
 ဘသည် သင်တို့အဘို့ ဆုတောင်းရမည်။ သူ၏မျက်နှာ
 ကို ငါထောက်မည်။ သို့မဟုတ်ငါ့ကျွန်ယောဘသည် ငါ့
 အကြောင်းအရာတို့ကို ဟုတ်မှန်စွာ ပြောသကဲ့သို့၊ သင်
 တို့သည် မပြောသော အပြစ်နှင့် အလျောက်ငါစီရင်
 မည်ဟု မိန့်တော်မူ၏။ ⁹ ထိုသို့ထာဝရဘုရားမှာ ထား
 တော်မူသည် အတိုင်း တေမန်အမျိုးသားဧလိဖတ်၊ ရှု
 အာအမျိုးသား ဗိလဒဒါ၊ နေမတ်အမျိုးသားဇောဖာ
 တို့သည် သွား၍ ပြုကြ၏။ ထာဝရဘုရားသည်လည်း
 ယောဘ၏မျက်နှာ ကို ထောက်တော်မူ၏။ ¹⁰ ယောဘ
 သည် အဆွေခင်ပွန်းတို့အဘို့ ဆုတောင်းပြီးမှ၊ သူခံရသော
 ဒုက္ခအကြောင်းကို ထာဝရဘုရားသည် ပယ်ရှင်း၍၊ အ
 ရင်ထက် နှစ်ဆသောဥစ္စာကို ပေးတော်မူ၏။ ¹¹ ထိုအခါ

သူ၏ညီအစ်ကိုနှစ်ယောက်၊ အရင်သိက္ခာများ၊ သောသူများ၊
 အပေါင်းတို့သည် သူ့ထံသို့လာ၍ သူ၏ အိမ်၌ သူနှင့်
 အတူစားသောက်ကြ၏။ အပေါ်မှာ ထာဝရဘုရားရောက်
 စေတော်မူသော ဒုက္ခဆင်းရဲရှိသမျှကို အောက်မေ့၍ သူနှင့်
 အတူ ညည်းတွားခြင်းနှင့် နှစ်သိမ့် စေခြင်းကို ပြုကြ၏။
 ထိုသူအပေါင်းတို့သည်လည်း၊ ငွေ တပြားစီနှင့် ရွှေနား
 တောင်းတဘက်စီပေးကြ၏။ ¹² ထိုသို့ထာဝရဘုရားသည်
 ယောဘ၏ ရှေ့ဖြစ်ဟန်ကို ကောင်းကြီးပေးတော်မူသဖြင့်၊
 သူသည် သိုး တသောင်းလေးထောင်၊ ကုလားအုပ်
 ခြောက်ထောင်၊ နွားယှဉ်တထောင်၊ မြည်းမတထောင်ကို
 ရတတ်၏။ ¹³ သားခုနစ်ယောက်နှင့် သမီးသုံးယောက်
 ကို လည်း ရပြန်၏။ ¹⁴ သမီးကြီးကား၊ ယေမိမ၊ သမီး
 လပ်ကား ကေဇိ၊ သမီးငယ်ကား ကေရ်ဟပုပုတ်အမည်
 ရှိသတည်း။ ¹⁵ တပြည်လုံး၌ယောဘ၏ သမီးကဲ့သို့ လှ
 သောမိန်းမတစ်စုံတယောက်မျှမရှိ။ သူတို့၏အဘသည်သူ
 တို့ မောင်များနှင့်အညီအမျှ သူတို့အာအမေ့ဥစ္စာကို ဝေ
 ပေးလေ၏။ ¹⁶ ထိုနောက် ယောဘသည် အနှစ်တရာလေး
 ဆယ် အသက်ရှင်၍ မိမိသား၊ မြေး၊ မြစ်တို့ကိုပင် မြင်
 ရပြီးမှ၊ ¹⁷ အသက်ကြီးရင့်၍ နေ့ရက်ကာလနှင့် ကြွယ်ဝ
 သော်၊ အနိစ္စ ရောက်လေ၏။

ယောဘဝတုတုပြီး၏။

Common Language Bible
Burmese: Common Language Bible Bible without
Deuterocanon

Public Domain

Language: Myanmar language (Burmese)

Translation by: Bible Society of Myanmar

Burmese Common Language Bible

This translation is published by the Bible Society of Myanmar.

If you are interested in obtaining a printed copy, please contact the Bible Society of Myanmar at <https://bsmyanmar.org/>.

© 2005 Bible Society of Myanmar

2014-03-30

PDF generated using Haiola and XeLaTeX on 21 Feb 2024 from source files dated 1 Jul 2021

de6d28cc-10f3-5485-8960-5628a6c52793